
Perfect Companion (Myanmar) Co.,Ltd.



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ပဲခူးမြို့

စာအမှတ်၊ ၈ / ၁-၁၂ / ဦး၈ (၀၅၃)
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ်(၁)၊သစ္စာလမ်း၊ရန်ကင်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

အကြောင်းအရာ။ **လုပ်ငန်းအဆိုပြုချက် တင်ပြခြင်းကိစ္စ**

ရည် ညွှန်း ချက် ။ (၁)ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၀.၁.၂၀၁၆) ရက်စွဲပါ စာအမှတ်၊ ၈/ ၁-၁၂/ ဦး ၈(၀၀၈)
(၂) Perfect Companion Group Co.,Ltd ၏ (၂၇.၁.၂၀၁၆) ရက်စွဲပါ တင်ပြစာ
(၃)မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂.၂.၂၀၁၆) ရက်စွဲပါ စာအမှတ်၊ ရက-၂/ န-ထွေ/ ၂၀၁၆(၀၉၉)

၁။ ပဲခူးတိုင်းဒေသကြီး၊ ညောင်အင်းကျေးရွာ၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ် (၂၁+၂၄)၊ မြေဧရိယာ(၁၀)ဧကတွင် တိရိစ္ဆာန်အစာထုတ်စက်ရုံ တည်ဆောက်အသုံးပြုနိုင်ရေးအတွက် (၂၃.၆.၂၀၁၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Perfect Companion Group Co.,Ltdတို့ နှစ်(၅၀-၁၀-၁၀)မြေငှားစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်၍ စက်ရုံတည်ဆောက်အသုံးပြုနိုင်ရန် ကနဦး(၅၀-၁၀-၁၀)ငှားရမ်းခွင့်ကို အဆိုပြုလွှာတင်သွင်းနိုင်ရေး ထောက်ခံချက်ပေးနိုင်ပါရန် Perfect Companion Group Co.,Ltdမှ တင်ပြလာမှုနှင့်ပတ်သက်၍ ရည်ညွှန်းစာ(၁)ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ထောက်ခံတင်ပြခဲ့ပြီးဖြစ်ပါသည်။

၂။ သို့ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နှစ်(၅၀-၁၀-၁၀)မြေငှားစာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်သော အထက်ဖော်ပြပါမြေနေရာအား စက်ရုံတည်ဆောက်အသုံးပြုလိုကြောင်း အထောက်အထားများနှင့်အတူ Perfect Companion Group Co.,Ltd မှ ရည်ညွှန်းစာ(၂)ဖြင့် အဆိုပြုတင်ပြလာပါသည်။

၃။ ၎င်းအပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏လုပ်ထုံးလုပ်နည်းအရ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်တင်ပြရာတွင် အသုံးပြုလိုသည့်မြေသည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက

TZNL(Head Office)-55
2016

ပိုင်ဆိုင်သော သို့မဟုတ် စီမံခန့်ခွဲသောမြေဖြစ်ပါက ၎င်းအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှတစ်ဆင့် ကော်မရှင်သို့တင်ပြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရည်ညွှန်းစာ(၃)ဖြင့် အကြောင်းကြားလာပါသည်။

၄။ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်အင်းကျေးရွာ၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ်(၂၁+၂၄)၊ မြေဧရိယာ(၁၀)ဧကတွင် တိရိစ္ဆာန်အစာထုတ်စက်ရုံတည်ဆောက်အသုံးပြုနိုင်ရေးအတွက် Perfect Companion Group Co.,Ltd ၏ အဆိုပြုတင်ပြချက်နှင့်အတူ အထောက်အထားများအား ပေးပို့တင်ပြအပ်ပါသည်။

ပူးတွဲပါ

အဆိုပြုချက်နှင့်အထောက်အထား ၁(တစ်)စုံ

ဝန်ကြီးချုပ်(ကိုယ်စား)

ဦးတိုးဝင်း၊အတွင်းရေးမှူး

မိတ္တူကို

Perfect Companion Group Co.,Ltd

လက်ခံစာတွဲ

မျှောစာတွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုရှေ့နေချုပ်ရုံး

နေပြည်တော်

စာအမှတ်၊ ၂(၅) ၉ - ၁၂ /နပတ(၃၅၄)

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၄ ရက်

အကြောင်းအရာ။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Perfect Companion Group Co., Ltd တို့အကြား ချုပ်ဆိုမည့် စာချုပ်(မူကြမ်း)အား စိစစ်လမ်းညွှန်မှုပြုနိုင်ပါရန်တင်ပြခြင်းကိစ္စ

ရည်ညွှန်းချက်။
(၁) ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၂၆-၃-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ခ (၃) ၁/ ၄ (၇၀၉)
(၂) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၆-၃-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ၁-၉/ ဦး ၁ (၉၆၈)
(၃) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၁၀-၃-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၂(၅) ၉-၁၂/ နပတ (၂၂၀)
(၄) ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၂၀-၁-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ခ (၃) ၁/ ၄ (၁၇၃)
(၅) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၂-၁၂-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၇/ ၁-၉/ ဦး - (၄၃၇၃)

၁။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံအခြေစိုက် Perfect Companion Group Co., Ltd တို့အကြား ချုပ်ဆိုမည့် စာချုပ်(မူကြမ်း)အပေါ် စိစစ်လမ်းညွှန်မှုပြုနိုင်ပါရန် ရည်ညွှန်းချက်(၁)ပါစာဖြင့် ပေးပို့လာသောကိစ္စရပ်ဖြစ်ပါသည်။

၂။ အထက်အပိုဒ်ပါ စာချုပ်(မူကြမ်း)အပေါ် သဘောထားမှတ်ချက်ပြန်ကြားပေးပါရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ရည်ညွှန်းချက်(၅)ပါစာဖြင့်

အကြံပြုချက်တောင်းခံခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ရည်ညွှန်းချက်(၄)ပါစာဖြင့် ဤရုံးသို့ ဆက်လက်တင်ပြလာရာ ဤရုံးက ရည်ညွှန်းချက်(၃)ပါစာဖြင့် အကြံပြုပြန်ကြားခဲ့ပါသည်။

၃။ ဤရုံး၏ အကြံပြုချက်များအတိုင်း ပြင်ဆင်ထားသည့် စာချုပ်(မူကြမ်း)ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရည်ညွှန်းချက်(၂)ပါစာဖြင့် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ထပ်မံပေးပို့သဘောထားမှတ်ချက်တောင်းခံလာမှုအပေါ် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ရည်ညွှန်းချက်(၁)ပါစာဖြင့် ဤရုံးသို့ ထပ်မံ၍ ပေးပို့တင်ပြလာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၄။ ရည်ညွှန်းချက်(၁)ပါစာဖြင့် ပူးတွဲပေးပို့လာသည့် Lease Agreement စာချုပ်(မူကြမ်း)အပေါ် ဥပဒေရှုထောင့်မှ လေ့လာစိစစ်ပြီး အောက်ပါအတိုင်း သုံးသပ်အကြံပြုအပ်ပါသည်-

(က) စာချုပ်(မူကြမ်း) အပိုဒ် 1-01 တွင် Appendix A ဖြင့် ရည်ညွှန်းဖော်ပြထားသည့် အငှားချထားမည့်မြေနှင့်စပ်လျဉ်း၍ အဆိုပါအငှားချထားမည့်မြေသည် ဌာနက တရားဝင်ပိုင်ဆိုင်ပြီး အငှားချထားခွင့်ရှိသည့်မြေဖြစ်ရန် လိုအပ်ပါသည်။ ထို့ပြင် အဆိုပါမြေနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနက ရေးဆွဲထားသည့် တရားဝင်မြေပုံဖြစ်ရန်လည်း လိုအပ်ပါသဖြင့် ဌာနမှ ပြန်လည်စိစစ်သင့်ပါသည်

(ခ) စာချုပ်(မူကြမ်း) အပိုဒ် II Annual Rent and Payment Terms ၊ အပိုဒ်ခွဲ 2-01 တွင် ငှားရမ်းခအဖြစ် ပေးချေရမည့်ငွေကို မည်သူ၏အမည်ဖြင့် ဖွင့်ထားသည့်မည်သည့်ဘဏ်စာရင်း Account တွင် ပေးချေရမည်ကို ဖော်ပြထားခြင်းမရှိသဖြင့် ဌာနမှ ပြန်လည်စိစစ်ဖော်ပြသင့်ပါသည်၊

(ဂ) စာချုပ်(မူကြမ်း) အပိုဒ်ခွဲ 2-02 တွင် နှစ်စဉ်ငှားရမ်းခပေးချေခြင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ပေးသည့်နေ့ရက်နောက်ပိုင်း တစ်နှစ်ပြည့်သည့်နေ့မှစ၍ ရက်ပေါင်း (၃၀)အတွင်းပေးချေရမည် "---------- (30) days from the anniversary date of after the issuance of the MIC" ဟု ဖော်ပြထားရာ MIC မှ မည်သည့်ကိုထုတ်ပြန်ပေးမည်ကို ထည့်သွင်းဖော်ပြသင့်ပါသည်။ ထို့ပြင် အထက်အပိုဒ်ပါ စည်းကမ်းချက်အရ အကယ်၍ MIC မှ Permit

မရခဲ့ပါက ငှားရမ်းခလည်းရရှိနိုင်မည်မဟုတ်သည်ကို ဌာနက သတိပြုသင့်ပါသည်။ အလားတူပင် အပိုဒ်ခွဲ 2-05 ၌ ဖော်ပြထားသည့် နောက်ကျကြေး ၆% ကိုလည်းရရှိနိုင်မည်မဟုတ်သည်ကို ဌာနက သတိပြုသင့်ပါသည်၊

(ဃ) စာချုပ်(မူကြမ်း) အပိုဒ်ခွဲ 2-04 တွင် ရေးသားထားသည့်စည်းကမ်းချက်၌ ဖော်ပြချက်သည် ပြည့်စုံမှုမရှိဟု ယူဆပါသဖြင့် ဌာနက ပြန်လည်စိစစ်သင့်ပါသည်၊

(င) စာချုပ်(မူကြမ်း) အပိုဒ် V နှင့် အပိုဒ် VI တို့၏ စည်းကမ်းချက်ခေါင်းစဉ် များမှာ Lessee's Obligations တစ်မျိုးတည်းဖြစ်နေပါသဖြင့် ဌာနက ပြန်လည်စိစစ်သင့်ပါသည်။ ထို့ပြင် အပိုဒ်ခွဲ 5-01 ၏ အပိုဒ်ခွဲငယ် (7) တွင် Clause 21-03 ကို ရည်ညွှန်းဖော်ပြထားသော်လည်း ဤစာချုပ်(မူကြမ်း)တွင်မူ အပိုဒ်ခွဲ 20-04 အထိသာပါရှိသဖြင့် ရည်ညွှန်းချက်များမှန်ကန်မှုရှိစေရေးကို ဌာနမှ တာဝန်ယူစိစစ်ရန်ဖြစ်ပါသည်၊

(စ) စာချုပ်(မူကြမ်း) အပိုဒ် VI Lessor's Obligations တွင် ဌာနမှ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဖော်ပြထားရာ ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ ကြိုတင်စိစစ်သင့်ပါသည်။ ထို့ပြင် အခြားဝန်ကြီးဌာနများနှင့် သက်ဆိုင်သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းထားသင့်ပါသည်၊

(ဆ) စာချုပ်(မူကြမ်း) အပိုဒ် XI Renegotiation of Agreement ခေါင်းစဉ်ပါ စည်းကမ်းချက်နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်ကိုစာဖြင့် ရေးသားထားပြီး စာချုပ်ဝင်နှစ်ဖက်လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြသင့်ပါသည်။ ဌာနမှ ပြန်လည်စိစစ်ရန်ဖြစ်ပါသည်၊

(ဇ) စာချုပ်(မူကြမ်း) အပိုဒ် XIV Termination ခေါင်းစဉ်အောက်ရှိ စည်းကမ်းချက်အပိုဒ်ခွဲ 14-02 နှင့် 14-03 တို့ကို Lessee ၏ သီးခြားအခွင့်အရေးအနေဖြင့် ဖော်ပြခြင်းထက် အပိုဒ်ခွဲ 14-01 အောက်တွင်သာ အပိုဒ်ခွဲငယ်အဖြစ် ထည့်သွင်းဖော်ပြပါက ပိုမိုသင့်လျော်မည်ဖြစ်ပါသည်။ ထို့ပြင် စာချုပ်ဝင်နှစ်ဖက်သဘော

တူညီမှုဖြစ်လည်းကောင်း၊ စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါတွင်လည်းကောင်း စာချုပ်အားရပ်စဲနိုင်သည့်ဆိုသည့် စည်းကမ်းကိုမင်နီဖြင့် ဖြည့်စွက်ပေးလိုက်ပါသည်။ ဌာနမှ ပြန်လည်စိစစ်ရန်ဖြစ်ပါသည်၊

(ဈ) စာချုပ်(မူကြမ်း) အပိုဒ် XVII Mineral Resources and Treasures စည်းကမ်းချက်တွင် ရည်ညွှန်းဖော်ပြထားသည့် အဖိုးတန်ဓာတ်သတ္တုပစ္စည်းများတွေ့ရှိပါက ဌာနသို့ချက်ချင်းအကြောင်းကြားရမည် "shall inform Promptly" ဟူသောစကားရပ်မပါရှိသဖြင့် ထည့်သွင်းဖော်ပြသင့်ပါသည်၊

(ည) စာချုပ်(မူကြမ်း)တွင် စာချုပ်ပါလုပ်ငန်းဆောင်ရွက်ရန်အတွက် မည်မျှရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြသင့်ပါသည်၊

(ဋ) စာချုပ်(မူကြမ်း)တွင် အလားတူစာချုပ်များတွင် ရယူလေ့ရှိသည့် Land Use Premium ကြေးအားရယူရန်သင့် မသင့် ဌာနမှ ပြန်လည်စိစစ်သင့်ပါသည်၊

(ဌ) စာချုပ်(မူကြမ်း)တွင် မြေသို့ ပြန်လည်ဝင်ရောက်ခွင့်စည်းကမ်းချက်မပါရှိ၍ Slip ကပ်ပေးလိုက်ပါသည်၊

(ဍ) လိုအပ်သောနေရာများတွင် မင်နီဖြင့် ပြင်ဆင်ပေးလိုက်ပါသည်။

၅။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ ၌ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း၊ မဆန့်ကျင်စေဘဲတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်" ဟုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၃၃ ၌ "တိုင်းဒေသကြီ သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့်မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော်

ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို လွှတ်တော်၏သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်ကို သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

၆။ ဤစာချုပ်(မူကြမ်း)ကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့်အညီ ဥပဒေကြောင်းအရသာ ဥပဒေအကြံဉာဏ်ပေးခြင်းဖြစ်ပါသည်။ ဥပဒေရေးရာမဟုတ်သည့် စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ ကျွမ်းကျင်မှုဆိုင်ရာကိစ္စရပ်များကို ဤရုံးအနေဖြင့် မှတ်ချက်ပေးရန်မရှိပါကြောင်းနှင့် ယင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် အကြံပြုပါသည်။

၇။ Perfect Companion Group Co., Ltd သည် ဥပဒေနှင့်အညီ တရားဝင်ဖွဲ့စည်းထားသော ကုမ္ပဏီဟုတ် မဟုတ်၊ စာချုပ်ပါလုပ်ငန်းကို လုပ်ကိုင်နိုင်စွမ်းနှင့် လုပ်ကိုင်နိုင်ခွင့်ရှိ မရှိ၊ ငွေကြေးအင်အား ပြည့်စုံမှုရှိ မရှိ၊ စာချုပ်တွင် လက်မှတ်ရေးထိုးမည့်သူသည် တရားဝင်လွှဲအပ်ခြင်းခံရသူဟုတ် မဟုတ် စသည်တို့အတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများ တောင်းယူစိစစ်သင့်ပါသည်။

၈။ ဤစာချုပ်(မူကြမ်း)ကို လက်မှတ်ရေးထိုးချုပ်ဆိုပြီးပါက မှတ်တမ်းတင်ထားနိုင်ရန်အတွက် ဤရုံးသို့ မိတ္တူ(၃)စောင်ပေးပို့ရန် မေတ္တာရပ်ခံအပ်ပါသည်။

၉။ ဤအကြံပြုချက်ကို လျှို့ဝှက်အဆင့်သတ်မှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။


(လက်မှတ်) ၆/၄/၂၀၁၅

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(မေသီလင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး

မိတ္တူ -

- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
- ရုံးလက်ခံ
- မျှောစာတွဲ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ပဲခူးမြို့

စာအမှတ်၊ ၈ / ၁ - ၁၂ / ဦး ၈ (၃၃၇)
ရက် စွဲ၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်

သို့

ဥက္ကဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ်(၁)၊သစ္စာလမ်း၊ရန်ကင်းမြို့နယ်
ရန်ကုန်မြို့

အကြောင်းအရာ။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ နောက်ဆုံးသဘောထားမှတ်ချက်မိတ္တူ တင်ပြခြင်း

ရည်ညွှန်းချက် ။
(၁) Perfect Companion Group Co.,Ltd မှ ဦးနေဇော်ဦး၏ (၁၁.၁၁.၂၀၁၅) ရက်စွဲပါ တင်ပြစာ
(၂) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၄.၁၂.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ၈/၁-၁၂/ဦး၈ (၃၀၅)
(၃) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၉.၁၂.၂၀၁၅) ရက်စွဲပါစာအမှတ်၊ ရက-၂/န-ထွေ/၂၀၁၅(၉၆၇)
(၄) Perfect Companion Group Co.,Ltd မှ ဦး ဇော်ဦး၏ (၁၉.၁၂.၂၀၁၄) ရက်စွဲပါ တင်ပြစာ
(၅) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၂.၁၂.၂၀၁၄) ရက်စွဲပါ စာအမှတ်၊ ၇/၁-၉/ဦး၁ (၄၃၇၃)
(၆) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ (၁၀.၃.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ၂(၅) ၉-၁၂/နပတ(၂၂၀)
(၇) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၆.၃.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ၇/၁-၉/ဦး၁ (၉၆၈)
(၈) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ (၆ . ၄ . ၂၀၁၅) ရက်စွဲပါ စာအမှတ် ၊ ၂ (၅) ၉-၁၂/နပတ(၃၅၄)
(၉) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၁၁.၅.၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၇/၁-၁၈/ထောက်၃ (၁၂၈၉)

TZNL(Head Office)-55

(၁၀) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ (၂၆.၅.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ၂(၅)
၉-၁၂/နပတ(၄၉၁)

၁။ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာ၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ် (၂၁+၂၄)၊ မြေဧရိယာ (၁၀) ကေတွင် တိရိစ္ဆာန်အစာထုတ်စက်ရုံ တည်ဆောက်အသုံးပြုနိုင်ရေးအတွက် မြေငှား စာချုပ်ချုပ်ဆိုပြီးဖြစ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)သို့ ခွင့်ပြုချက်တင်ပြရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ နောက်ဆုံးသဘောထားမှတ်ချက်ကို မိတ္တူနှင့်တစ်ကွ ပူးတွဲတင်ပြရမည် ဖြစ်သဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ နောက်ဆုံးသဘောထားမှတ်ချက်မိတ္တူကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လိပ်မူပြီး ခွင့်ပြုပေးပါရန် ရည်ညွှန်း(၁)ပါစာဖြင့် တင်ပြလာမှုအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ နောက်ဆုံးသဘောထားမှတ်ချက်မိတ္တူ လိုအပ်မှု ရှိ / မရှိအား အကြောင်းပြန်ကြားပေးနိုင်ပါရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ရည်ညွှန်း(၂)ပါစာဖြင့် ညှိနှိုင်းအကြောင်းကြားခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပုံစံ(၁)၊အပိုဒ် ၉(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ မြေပိုင်ဆိုင်မှု/မြေဂရန်အထောက်အထားနှင့် မြေပုံပူးတွဲ တင်ပြရန်၊မြေငှားစာချုပ်(မူကြမ်း)တင်ပြရန်နှင့် နိုင်ငံတော်နှင့်ပတ်သက်လျှင် ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ သဘောထားမှတ်ချက်တင်ပြရန် လိုအပ်ကြောင်း ရည်ညွှန်း(၃)ပါစာဖြင့် အကြောင်းပြန်ကြား လာပါသည်။

၂။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဲခူးမြို့၊ ပြည်ပစက်မှုဇုန်နယ်မြေ၊ မြေကွက်အမှတ်(၂၁+၂၄)၊ မြေဧရိယာ(၁၀)ကေအား ဂျပန်ခေါက်ဆွဲစက်ရုံနှင့် တိရိစ္ဆာန်အစာစပ်စက်ရုံတည်ဆောက်လို၍ မြေငှား စာချုပ်(မူကြမ်း)အား Perfect Companion Group Co., Ltd မှ ရည်ညွှန်း(၄)ပါစာဖြင့် တင်ပြလာမှု နှင့်ပတ်သက်၍ မြေငှားစာချုပ်(မူကြမ်း)အပေါ် ဥပဒေအကြံပြုချက်ပေးနိုင်ပါရန် တိုင်းဒေသကြီးဥပဒေ ချုပ်ရုံးသို့ ရည်ညွှန်း(၅)ပါစာဖြင့် ပေးပို့ခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စာချုပ်(မူကြမ်း)အား ဥပဒေ ရှုထောင့်မှ လေ့လာစိစစ်ပြီး ရည်ညွှန်း(၆)ပါစာဖြင့် သုံးသပ်အကြံပြုလာပါသည်။

၃။ အဆိုပါ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရည်ညွှန်း(၆)ပါသုံးသပ်အကြံပြုချက်အပေါ် Perfect Companion Group Co., Ltd မှ စာချုပ်မူကြမ်းအား ပြင်ဆင်ပြီးဖြစ်၍ လိုအပ်သည်များ ထပ်မံ ဖြည့်စွက်အကြံပြုပေးနိုင်ပါရန် တိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ရည်ညွှန်း(၇)ပါစာဖြင့် ထပ်မံပေးပို့ခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စာချုပ်(မူကြမ်း)အား ရည်ညွှန်း(၈)ပါစာဖြင့် သုံးသပ်အကြံပြုခဲ့ရာ ၎င်းအကြံပြုချက်အပေါ် Perfect Companion Group Co., Ltd မှ တတိယအကြိမ်ပေးပို့လာသည့် စာချုပ်မူကြမ်းအား ပြင်ဆင်ပြီးဖြစ်၍ လိုအပ်သည်များ ထပ်မံဖြည့်စွက်အကြံပြုပေးနိုင်ပါရန်


တိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ရည်ညွှန်း(၉)ပါစာဖြင့် ထပ်မံပေးပို့ခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စာချုပ်(မူကြမ်း)အား ရည်ညွှန်း (၁၀)ပါစာဖြင့် နောက်ဆုံးသုံးသပ်အကြံပြုလာပါသည်။

၄။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေပုံစံ(၁)၊ အပိုဒ် ၉(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လိုအပ်သည့် Perfect Companion Group Co., Ltd ၏ မြေပိုင်ဆိုင်မှု / မြေဂရန်အထောက်အထားနှင့် မြေပုံပူးတွဲတင်ပြရန်၊ မြေငှားစာချုပ် (မူကြမ်း) တင်ပြရန်နှင့် နိုင်ငံတော်နှင့်ပတ်သက်လျှင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်တင်ပြရန် လိုအပ်ကြောင်း အကြောင်းပြန်ကြားမှုအရ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရည်ညွှန်း(၁၀)ပါ နောက်ဆုံး သဘောထားမှတ်ချက်မိတ္တူကို ပူးတွဲပေးပို့တင်ပြအပ်ပါသည်။

(ဘဏ်ဝင်း)
ဝန်ကြီးချုပ်

မိတ္တူ

Perfect Companion Group Co., Ltd
လက်ခံစာတွဲ
မျှောစာတွဲ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ပဲခူးမြို့

စာအမှတ်၊ ၈ / ၁ - ၁၂ / ဦး ၈ (၃၃၇)
ရက် စွဲ၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ်(၁)၊သစ္စာလမ်း၊ရန်ကင်းမြို့နယ်
ရန်ကုန်မြို့

အကြောင်းအရာ။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ နောက်ဆုံးသဘောထားမှတ်ချက်မိတ္တူ တင်ပြခြင်း

ရည်ညွှန်းချက် ။
(၁) Perfect Companion Group Co.,Ltd မှ ဦးနေဇော်ဦး၏ (၁၁.၁၁.၂၀၁၅) ရက်စွဲပါ တင်ပြစာ
(၂) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၄.၁၂.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ၈/၁-၁၂/ဦး၈ (၃၀၅)
(၃) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၉.၁၂.၂၀၁၅) ရက်စွဲပါစာအမှတ်၊ ရက-၂/န-ထွေ/၂၀၁၅(၉၆၇)
(၄) Perfect Companion Group Co.,Ltd မှ ဦးနေဇော်ဦး၏ (၁၉.၁၂.၂၀၁၄) ရက်စွဲပါ တင်ပြစာ
(၅) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၂.၁၂.၂၀၁၄) ရက်စွဲပါ စာအမှတ်၊ ၇/၁-၉/ဦး၁ (၄၃၇၃)
(၆) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ (၁၀.၃.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ၂(၅) ၉-၁၂/နပတ(၂၂၀)
(၇) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၆.၃.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ၇/၁-၉/ဦး၁ (၉၆၈)
(၈) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ (၆ . ၄ . ၂၀၁၅) ရက်စွဲပါ စာအမှတ် ၊ ၂ (၅) ၉-၁၂/နပတ(၃၅၄)
(၉) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၁၁.၅.၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၇/၁-၁၈/ထောက်၃ (၁၂၈၉)

TZNL(Head Office)-55

(၁၀) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ (၂၆.၅.၂၀၁၅) ရက်စွဲပါ စာအမှတ်၊ ၂(၅)

၉-၁၂/နပတ(၄၉၁)

၁။ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာ၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ် (၂၁+၂၄)၊ မြေဧရိယာ (၁၀) ဧကတွင် တိရိစ္ဆာန်အစာထုတ်စက်ရုံ တည်ဆောက်အသုံးပြုနိုင်ရေးအတွက် မြေငှား စာချုပ်ချုပ်ဆိုပြီးဖြစ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)သို့ ခွင့်ပြုချက်တင်ပြရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ နောက်ဆုံးသဘောထားမှတ်ချက်ကို မိတ္တူနှင့်တစ်ကွ ပူးတွဲတင်ပြရမည် ဖြစ်သဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ နောက်ဆုံးသဘောထားမှတ်ချက်မိတ္တူကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လိပ်မူပြီး ခွင့်ပြုပေးပါရန် ရည်ညွှန်း(၁)ပါစာဖြင့် တင်ပြလာမှုအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ နောက်ဆုံးသဘောထားမှတ်ချက်မိတ္တူ လိုအပ်မှု ရှိ / မရှိအား အကြောင်းပြန်ကြားပေးနိုင်ပါရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ရည်ညွှန်း(၂)ပါစာဖြင့် ညှိနှိုင်းအကြောင်းကြားခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပုံစံ(၁)၊အပိုဒ် ၉(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ မြေပိုင်ဆိုင်မှု/မြေဂရန်အထောက်အထားနှင့် မြေပုံပူးတွဲ တင်ပြရန်၊မြေငှားစာချုပ်(မူကြမ်း)တင်ပြရန်နှင့် နိုင်ငံတော်နှင့်ပတ်သက်လျှင် ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ သဘောထားမှတ်ချက်တင်ပြရန် လိုအပ်ကြောင်း ရည်ညွှန်း(၃)ပါစာဖြင့် အကြောင်းပြန်ကြား လာပါသည်။

၂။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဲခူးမြို့၊ ပြည်ပစက်မှုဇုန်နယ်မြေ၊ မြေကွက်အမှတ်(၂၁+၂၄)၊ မြေဧရိယာ(၁၀)ဧကအား ဂျပန်ခေါက်ဆွဲစက်ရုံနှင့် တိရိစ္ဆာန်အစာစပ်စက်ရုံတည်ဆောက်လို၍ မြေငှား စာချုပ်(မူကြမ်း)အား Perfect Companion Group Co., Ltd မှ ရည်ညွှန်း(၄)ပါစာဖြင့် တင်ပြလာမှု နှင့်ပတ်သက်၍ မြေငှားစာချုပ်(မူကြမ်း)အပေါ် ဥပဒေအကြံပြုချက်ပေးနိုင်ပါရန် တိုင်းဒေသကြီးဥပဒေ ချုပ်ရုံးသို့ ရည်ညွှန်း(၅)ပါစာဖြင့် ပေးပို့ခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စာချုပ်(မူကြမ်း)အား ဥပဒေ ရှုထောင့်မှ လေ့လာစိစစ်ပြီး ရည်ညွှန်း(၆)ပါစာဖြင့် သုံးသပ်အကြံပြုလာပါသည်။

၃။ အဆိုပါ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရည်ညွှန်း(၆)ပါသုံးသပ်အကြံပြုချက်အပေါ် Perfect Companion Group Co., Ltd မှ စာချုပ်မူကြမ်းအား ပြင်ဆင်ပြီးဖြစ်၍ လိုအပ်သည်များ ထပ်မံ ဖြည့်စွက်အကြံပြုပေးနိုင်ပါရန် တိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ရည်ညွှန်း(၇)ပါစာဖြင့် ထပ်မံပေးပို့ခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စာချုပ်(မူကြမ်း)အား ရည်ညွှန်း(၈)ပါစာဖြင့် သုံးသပ်အကြံပြုခဲ့ရာ ၎င်းအကြံပြုချက်အပေါ် Perfect Companion Group Co., Ltd မှ တတိယအကြိမ်ပေးပို့လာသည့် စာချုပ်မူကြမ်းအား ပြင်ဆင်ပြီးဖြစ်၍ လိုအပ်သည်များ ထပ်မံဖြည့်စွက်အကြံပြုပေးနိုင်ပါရန်

တိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ရည်ညွှန်း(၉)ပါစာဖြင့် ထပ်မံပေးပို့ခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စာချုပ်(မူကြမ်း)အား ရည်ညွှန်း (၁၀)ပါစာဖြင့် နောက်ဆုံးသုံးသပ်အကြံပြုလာပါသည်။

၄။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေပုံစံ(၁)၊ အပိုဒ် ၉(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လိုအပ်သည့် Perfect Companion Group Co., Ltd ၏ မြေပိုင်ဆိုင်မှု / မြေငှားရန်အထောက်အထားနှင့် မြေပုံပူးတွဲတင်ပြရန်၊ မြေငှားစာချုပ် (မူကြမ်း) တင်ပြရန်နှင့် နိုင်ငံတော်နှင့်ပတ်သက်လျှင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်တင်ပြရန် လိုအပ်ကြောင်း အကြောင်းပြန်ကြားမှုအရ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရည်ညွှန်း(၁၀)ပါ နောက်ဆုံးသဘောထားမှတ်ချက်မိတ္တူကို ပူးတွဲပေးပို့တင်ပြအပ်ပါသည်။

(ဥာဏ်ဝင်း)
ဝန်ကြီးချုပ်

မိတ္တူ

Perfect Companion Group Co., Ltd
လက်ခံစာတွဲ
မျှောစာတွဲ

လျှို့ဝှက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုရှေ့နေချုပ်ရုံး

နေပြည်တော်

စာအမှတ်၊ ၂(၅) ၉ - ၁၂ /နပတ(၄၉၁)

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ မေလ ၂၆ ရက်

အကြောင်းအရာ။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Perfect Companion Group Co., Ltd တို့အကြား ချုပ်ဆိုမည့် စာချုပ်(မူကြမ်း)အား စိစစ်လမ်းညွှန်မှုပြုနိုင်ပါရန်တင်ပြခြင်းကိစ္စ

ရည်ညွှန်းချက်။

(၁) ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၁၃-၅-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ခ (၃) ၁/ ၄ (၁၀၁၉)

(၂) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၁၁-၅-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ၁-၁၈/ ထောက် ၃ (၁၂၈၉)

(၃) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၆-၃-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ၁-၉/ ဦး ၁ (၉၆၈)

(၄) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၂-၁၂-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၇/ ၁-၉/ ဦး - (၄၃၇၃)

(၅) ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၂၆-၃-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ခ (၃) ၁/ ၄ (၇၀၉)

(၆) ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၂၁-၁-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ခ (၃) ၁/ ၄ (၁၇၃)

လျှို့ဝှက်

(၇) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၁၀-၃-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၂(၅)၉-၁၂/နပတ(၂၂၀)

(၈) ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၆-၄-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၂(၅)၉-၁၂/နပတ(၃၅၄)

၁။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံအခြေစိုက် Perfect Companion Group Co., Ltd တို့အကြား မြေငှားရမ်းစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ချုပ်ဆိုမည့် စာချုပ်(မူကြမ်း)အပေါ် စိစစ်လမ်းညွှန်မှုပြုနိုင်ပါရန် ရည်ညွှန်းချက်(၁)ပါစာဖြင့် ပေးပို့လာသောကိစ္စရပ်ဖြစ်ပါသည်။

၂။ အထက်အပိုဒ်ပါ စာချုပ်(မူကြမ်း)အပေါ် သဘောထားမှတ်ချက်ပြန်ကြားပေးပါရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရည်ညွှန်းချက်(၃)၊(၄) တို့ပါစာဖြင့် အကြံပြုချက်တောင်းခံခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက ရည်ညွှန်းချက်(၅)၊(၆) တို့ဖြင့် ဤရုံးသို့ ဆက်လက်ပေးပို့ခဲ့ပါသည်။ ဤရုံးမှ ရည်ညွှန်းချက်(၇)၊(၈) တို့ပါစာများဖြင့် အကြံပြုချက်များ ပြန်ကြားခဲ့ပြီးဖြစ်ပါသည်။

၃။ ရည်ညွှန်းချက်(၈)ပါစာဖြင့် အကြံပြုပြန်ကြားထားသည့် ဤရုံး၏ အကြံပြုချက်များအတိုင်း ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်ထားသည့် စာချုပ်(မူကြမ်း)အပေါ် သဘောထားမှတ်ချက်ပေးပါရန် ရည်ညွှန်းချက်(၁)ပါစာဖြင့် ထပ်မံပေးပို့သဘောထားမှတ်ချက်တောင်းခံလာသောကိစ္စရပ်ဖြစ်ပါသည်။

၄။ ရည်ညွှန်းချက်(၁)ပါစာဖြင့် ပူးတွဲပေးပို့လာသည့် စာချုပ်(မူကြမ်း)နှင့်စပ်လျဉ်း၍ ရည်ညွှန်းချက်(၈)ပါစာဖြင့် အကြံပြုပြန်ကြားထားသည့် ဤရုံး၏ အကြံပြုချက်အပိုဒ် ၄(က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (ဆ)၊ (ဇ)၊ (ည) နှင့် (ဋ) အတိုင်း ထပ်မံ၍ အတည်ပြုပြန်ကြားအပ်ပါသည်။

၅။ ဤအကြံပြုချက်ကို လျှို့ဝှက်အဆင့်သတ်မှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

၁၆-၅-၂၀၁၅

(ကျော်ဆန်း)
ညွှန်ကြားရေးမှူးချုပ်

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး

မိတ္တူ -

- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
- ရုံးလက်ခံ
- မျှောစာတွဲ

Acer/D/DRWT/ Perfect Companion Group Co., Ltd (21-5-2015)

လျှို့ဝှက်

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး
ပဲခူးမြို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုရှေ့နေချုပ်ရုံး

နေပြည်တော်

စာအမှတ်၊ ၂(၅) ၉ - ၁၂ /နပတ (၂၂၀)

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်

အကြောင်းအရာ။ **ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Perfect Companion Group Co., Ltd တို့အကြား ချုပ်ဆိုမည့် စာချုပ်(မူကြမ်း)အား စိစစ်လမ်းညွှန်မှုပြုနိုင်ပါရန်တင်ပြခြင်းကိစ္စ**

ရည်ညွှန်းချက်။ (၁) ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ၂၀-၁-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇/ ခ (၃) ၁/ ၄ (၁၇၃)

(၂) ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၂-၁၂-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၇/ ၁-၉/ ဦး - (၄၃၇၃)

၁။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံအခြေစိုက် Perfect Companion Group Co., Ltd တို့အကြား ချုပ်ဆိုမည့် Memorandum of Understanding on Land Lease Agreement စာချုပ်(မူကြမ်း)အပေါ် ဥပဒေနှင့်အညီ ပြည့်စုံစွာ ဆောင်ရွက်နိုင်ရေးအတွက် စိစစ်လမ်းညွှန်မှုပြုနိုင်ပါရန် ရည်ညွှန်းချက်(၁)ပါစာဖြင့် ပေးပို့လာသောကိစ္စရပ်ဖြစ်ပါသည်။

၂။ အထက်အပိုဒ်ပါ စာချုပ်(မူကြမ်း)နှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရည်ညွှန်းချက်(၂)ပါစာဖြင့် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ပေးပို့လာခြင်းအပေါ် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်းဖြစ်သောကြောင့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဌ)နှင့်အညီ ဤရုံးမှ စိစစ်လမ်းညွှန်မှုပြုနိုင်ပါရန် ရည်ညွှန်းချက်(၁)ပါစာဖြင့် ဆက်လက်ပေးပို့တင်ပြလာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

လျှို့ဝှက်

၃။ ရည်ညွှန်းချက်(၁)ပါစာဖြင့် ပေးပို့လာသော စာချုပ်(မူကြမ်း)သည် ပဲခူးမြို့ပြည်ပစက်မှုနယ်မြေအတွင်းရှိ မြေဧရိယာ(၁၀)ဧကတွင် ဂျပန်ခေါက်ဆွဲစက်ရုံနှင့် တိရိစ္ဆာန်အစာစပ်စက်ရုံတည်ဆောက်အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်၍ ငှားရမ်းဆောင်ရွက်လိုခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ရည်ညွှန်းစာတွင် စာချုပ်(မူကြမ်း)ဟုသာ ရည်ညွှန်းဖော်ပြထားသော်လည်း Memorandum of Understanding on Land Lease Agreement (MOU) စာချုပ်(မူကြမ်း) နှင့် ယင်း၏နောက်ဆက်တွဲအဖြစ် Lease Agreement စာချုပ်(မူကြမ်း)တို့ကို ပေးပို့လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၄။ ရည်ညွှန်းချက်(၁)ပါစာဖြင့် ပေးပို့လာသော MOU စာချုပ်(မူကြမ်း)အား ဥပဒေရှုထောင့်မှ လေ့လာစိစစ်ပြီး အောက်ပါအတိုင်း သုံးသပ်အကြံပြုအပ်ပါသည်-

(က) MOU (မူကြမ်း)၏ နောက်ဆက်တွဲအဖြစ် ပူးတွဲပေးပို့လာသည့် Lease Agreement (မူကြမ်း)နှင့်စပ်လျဉ်း၍ MOU(မူကြမ်း)၏ နောက်ဆက်တွဲအဖြစ် ချုပ်ဆိုရန်မသင့်ဘဲ သီးခြားချုပ်ဆိုသင့်ပါကြောင်း ဦးစွာအကြံပြုအပ်ပါသည်၊

(ခ) MOU (မူကြမ်း)၏ ပထမစာကြောင်းတွင် ဤနားလည်မှုစာချွန်လွှာကို နောင်တွင်သဘောတူညီမှု "Agreement" ဟု ရည်ညွှန်းခေါ်ဆိုမည်ဖြစ်ကြောင်း ဖော်ပြထားရာ "Agreement" အစား "MOU" ဟုသာ ရည်ညွှန်းဖော်ပြသင့်ပြီး စည်းကမ်းချက်များတွင်လည်း MOU ဟုသာ ညီညွတ်စွာသုံးနှုန်းပြင်ဆင်သင့်ပါသည်၊

(ဂ) MOU (မူကြမ်း) စာချုပ်ဝင်များအပိုဒ်တွင် ကွက်လပ်များဖြင့် ဖော်ပြထားသည့် စာချုပ်အား ကိုယ်စားပြုချုပ်ဆိုမည့်သူများ၏ အမည်၊ ရာထူး၊ နေရပ်လိပ်စာတို့ကို စာချုပ်ချုပ်ဆိုချိန်တွင် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီးဖြစ်ရန် လိုအပ်ပါသည်၊

(ဃ) MOU (မူကြမ်း) Whereas ပထမအပိုဒ်တွင် တိရိစ္ဆာန်အစာသွပ်စက်ရုံလုပ်ငန်း အတွက် MIC ခွင့်ပြုချက်အရ တစ်ဖက်စာချုပ်ဝင်ကုမ္ပဏီ၏ subsidiary company ကို တည်ထောင်မည်ဖြစ်ကြောင်းနှင့် ထိုကုမ္ပဏီကို "Lessee" ဟု ရည်ညွှန်းခေါ်ဆိုမည်ဖြစ်ကြောင်း ဖော်ပြထားရာ Lessee ကုမ္ပဏီမှာ ဖွဲ့စည်း တည်ထောင်ရခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ Whereas ဒုတိယပိုဒ် တွင် ဤ MOU ကို Lessee ကိုယ်စား Promoter ကငှားရမ်းချုပ်ဆိုခြင်းဖြစ် ကြောင်း ဖော်ပြထားရာ၊ ဖွဲ့စည်းတည်ထောင်ရခြင်းမရှိသေးသည့် ကုမ္ပဏီအား ကိုယ်စားပြုချုပ်ဆိုခြင်းကို လက်ခံရန်မသင့်ဟု သဘောရရှိပါသည်။ သို့ပါ၍ MOU (မူကြမ်း)၏ နောက်ဆက်တွဲအဖြစ် ပူးတွဲပေးပို့ထားသည့် Lease Agreement (မူကြမ်း)အား ယခုအချိန်တွင် စိစစ်ခြင်းမပြုသေးဘဲ နောင်ချုပ်ဆို မည့် တည်ထောင်ဖွဲ့စည်းထားသောကုမ္ပဏီ (Lessee) ၏ အမည်ဖြင့်ပြုစု ထားသည့် Lease Agreement (မူကြမ်း) ကိုသာ ဤရုံးသို့ ထပ်မံပေးပို့သဘော ထားမှတ်ချက်ရယူရန်ဖြစ်ပါသည်၊

(င) MOU (မူကြမ်း) အပိုဒ် 1 တွင် ဌာန "Landlord" နှင့် ဖွဲ့စည်းတည်ထောင်ရ ခြင်းမရှိသေးသည့် "Lessee" တို့အကြား မြေငှားရမ်းခြင်းဆိုင်ရာ စည်းကမ်း များကို ကနဦးသတ်မှတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို ဌာနမှ သတိပြု သင့်ပါသည်၊

(စ) MOU (မူကြမ်း) အပိုဒ် 2 တွင် ဌာန "Landlord" ၏ ကိုယ်စားပြုခြင်းနှင့် အာမခံခြင်းတို့ကိုသာ ဖော်ပြထားပြီး ယခု MOU (မူကြမ်း)၏ စာချုပ်ဝင်ဖြစ်သူ "Promoter" ၏ ကိုယ်စားပြုခြင်းနှင့် အာမခံခြင်း စည်းကမ်းချက်များဖော်ပြ ထားခြင်းမရှိသဖြင့် ထည့်သွင်းဖော်ပြစေရေးကို ဌာနမှ တာဝန်ယူဆောင်ရွက်ရန် ဖြစ်ပါသည်၊

(ဆ) MOU (မူကြမ်း) အပိုဒ် 9 တွင် MIC မှ ခွင့်ပြုချက်ကို တရားဝင်ပယ်ချပါက Deposit အဖြစ် ပေးသွင်းထားသည့်ငွေ၏ ထက်ဝက်ကို ၇ ရက်အတွင်း Promoter သို့ပေးရန်ဖော်ပြထားရာ မြေငှားရမ်းခြင်းအပေါ် နားလည်မှုရယူသည့် အဆင့်တွင် မြေငှားရမ်းခများကို Deposit အဖြစ် ရယူခြင်းပြုရန် မသင့်ပါ။ MIC Permit ရရှိပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် စည်းကမ်းချက်များကိုသာ MOU (မူကြမ်း)တွင် ထည့်သွင်းဖော်ပြသင့်ပါသည်။ ဌာနမှ ပြန်လည်စိစစ်ရန် ဖြစ်ပါသည်၊

(ဇ) MOU (မူကြမ်း) အပိုဒ် 10 မှာ အမှတ်စဉ်နှစ်ခုထပ်နေကြောင်း တွေ့ရှိရပါ သည်။ ပထမအပိုဒ် 10 တွင် Landlord မှ မြေငှားစာချုပ်ချုပ်ဆိုနိုင်မှုမရှိခဲ့ခြင်း နှင့် Landlord အနေဖြင့် မထိန်းချုပ်နိုင်သောကိစ္စရပ်များဖြစ်ပွားခြင်း၊ အစိုးရမှ သိမ်းယူခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ဥပဒေနှင့်မူဝါဒပြောင်းလဲခြင်းတို့ ပေါ်ပေါက်က စာချုပ်(မူကြမ်း)အား ရပ်စဲနိုင်ကြောင်း ဖော်ပြထားပါသည်။ မလွန်ဆန်နိုင်သောဖြစ်ရပ်ပေါ်ပေါက်ပါက စာချုပ်ဝင်နှစ်ဦးစလုံးတွင် တာဝန် မရှိသည့်အတွက် မလွန်ဆန်နိုင်သောဖြစ်ရပ်အား ကာလအတိအကျဖော်ပြ၍ ထိုကာလကျော်လွန်၍ ဆက်လက်ဆောင်ရွက်ခြင်းမပြုနိုင်မှသာ စာချုပ်ရပ်စဲသင့် ပါသည်။ ထို့ပြင် ဥပဒေနှင့် မူဝါဒပြောင်းလဲခြင်းတွင်လည်း စာချုပ်ဝင်များ၏ အကျိုးကိုထိခိုက်မှုရှိပါက ဦးစွာညှိနှိုင်းသင့်ပြီး ညှိနှိုင်းမရမှသာ ရပ်စဲသင့်ပါ သည်၊

(ဈ) MOU (မူကြမ်း)၏ ဒုတိယမြောက်အပိုဒ် 10 တွင် ဌာန "Landlord" အနေဖြင့် ၎င်း၏တာဝန်များကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်း သို့မဟုတ် ၎င်း၏ကိုယ်စား ပြုခြင်းနှင့် အာမခံခြင်းတို့ကို ချိုးဖောက်ခြင်းများဖြစ်ပေါ်ပါက "Promoter" အနေဖြင့် ဤစာချုပ်အားရပ်စဲပြီးနောက် ဌာနထံမှ လျော်ကြေးရယူပိုင်ခွင့်ရှိ

ကြောင်း ဖော်ပြထားရာ MOU (မူကြမ်း)အဆင့်တွင် ထည့်သွင်းဖော်ပြရန် မသင့်ဟုသဘောရရှိပါသည်၊

(ည) MOU (မူကြမ်း) အပိုဒ် 11 တွင် MIC ခွင့်ပြုချက်ကို Grace Period ဖြစ်သည့် ရက်ပေါင်း 120 အတွင်းမရရှိခဲ့ပါက "Promoter" အနေဖြင့် ၎င်းတစ်ဦးတည်း၏ ဆုံးဖြတ်ချက် "at its sole discretion" ဖြင့် ဥပစာကိုငှားရမ်းရန် Grace Period မကုန်ဆုံးမီ ၇ ရက်ထက်နောက်မကျစေဘဲ "Lessee" ထံသို့ အကြောင်းကြားစာပေးပို့နိုင်ကြောင်း ဖော်ပြထားပါသည်။ "Lessee" မှာ ဖွဲ့စည်းတည်ထောင်ရခြင်းမရှိသေးသည့် ကုမ္ပဏီဖြစ်သဖြင့် MIC Permit ရရှိခြင်းမရှိသေးဘဲ ငှားရမ်းမည့်ဥပစာသို့ ဝင်ရောက်ခြင်း၊ ငှားရမ်းခရယူခြင်းတို့ ပြုလုပ်ရန် မသင့်ဟုသဘောရရှိပါသည်။ ဌာနမှ ပြန်လည်စိစစ်သင့်ပါသည်၊

(ဋ) MOU (မူကြမ်း) အပိုဒ် 12 Arbitration တွင် အငြင်းပွားမှုများကို စင်္ကာပူနိုင်ငံရှိ Arbitration Centre တွင် SIAC Rules ဖြင့် ဖြေရှင်းရန် Arbitrator 1 ဦးခန့်ထားရန် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အငြင်းပွားမှုဖြစ်ပေါ်ပါက စာချုပ်ဝင်နှစ်ဖက်ညှိနှိုင်းဖြေရှင်းရန် စည်းကမ်းချက်ကိုသာ MOU အဆင့်တွင် ထည့်သွင်းဖော်ပြသင့်ပါသည်၊

(ဌ) MOU (မူကြမ်း) တွင် လက်မှတ်ရေးထိုးချုပ်ဆိုမည့်သူများအဖြစ် "Lessor" နှင့် "Lessee" ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ယခုစာချုပ်အား ချုပ်ဆိုမည့်စာချုပ်၏ စာချုပ်ဝင်စာပိုဒ်၌ ဖော်ပြထားသူများကိုသာ ဖော်ပြရန်ဖြစ်ပါသည်။ ဌာနမှ ပြန်လည်စိစစ်ရန်ဖြစ်ပါသည်၊

(ဍ) MOU(မူကြမ်း)တွင် သက်တမ်းအား ဖော်ပြထားခြင်းမရှိသဖြင့် ထည့်သွင်းဖော်ပြရန်ဖြစ်ပါသည်၊

(ဍ) MOU(မူကြမ်း)မှာ Lease Agreement ဆက်လက်ချုပ်ဆိုရန် လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နိုင်ရေးအတွက် တရားဝင်ဆောင်ရွက်ခွင့်ရရှိစေရန် ချုပ်ဆို မည့်နားလည်မှုစာချွန်လွှာအဆင့်သာဖြစ်သင့်ပါသည်။ ယခု MOU(မူကြမ်း) တွင် မြေငှားရမ်းမည့်သူဌာနအပေါ် ဥပဒေရေးရာစည်းနှောင်မှုရှိစေရန်နှင့် လျော်ကြေးပေးရန် စည်းကမ်းချက်များထည့်သွင်းထားရာ ယင်းစည်းကမ်းချက် များ ထည့်သွင်းဖော်ပြရန်မသင့်ဟု သဘောရရှိပါသဖြင့် ဌာနအနေဖြင့် MOU (မူကြမ်း)ပါစည်းကမ်းချက်များအား ပြန်လည်သုံးသပ်သင့်ပါသည်။

၅။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ ၌ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း၊ မဆန့်ကျင်စေဘဲတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်း များကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်" ဟုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဥပဒေပုဒ်မ ၃၃ ၌ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရ က ချမှတ်ထားသည့်မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်း ကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို လွှတ်တော်၏သဘောတူညီချက် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်" ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်ကို သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

၆။ ဤစာချုပ်(မူကြမ်း)ကို ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့်အညီ ဥပဒေကြောင်းအရ သာ ဥပဒေအကြံဉာဏ်ပေးခြင်းဖြစ်ပါသည်။ ဥပဒေရေးရာမဟုတ်သည့် စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ ကျွမ်းကျင်မှုဆိုင်ရာကိစ္စရပ်များကို ဤရုံးအနေဖြင့် မှတ်ချက်ပေးရန်မရှိပါကြောင်းနှင့် ယင်းကိစ္စရပ်

များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန် အကြံပြုပါသည်။

၇။ Perfect Companion Group Co., Ltd သည် ဥပဒေနှင့်အညီ တရားဝင်ဖွဲ့စည်းထားသော ကုမ္ပဏီဟုတ် မဟုတ်၊ စာချုပ်ပါလုပ်ငန်းကို လုပ်ကိုင်နိုင်စွမ်းနှင့် လုပ်ကိုင်နိုင်ခွင့်ရှိ မရှိ၊ ငွေကြေးအင်အား ပြည့်စုံမှုရှိ မရှိ၊ စာချုပ်တွင် လက်မှတ်ရေးထိုးမည့်သူသည် တရားဝင်လွှဲအပ်ခြင်းခံရသူဟုတ် မဟုတ် စသည်တို့အတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများ တောင်းယူစိစစ်သင့်ပါသည်။

၈။ ဤစာချုပ်(မူကြမ်း)ကို လက်မှတ်ရေးထိုးချုပ်ဆိုပြီးပါက မှတ်တမ်းတင်ထားနိုင်ရန်အတွက် ဤရုံးသို့ မိတ္တူ(၃)စောင်ပေးပို့ရန် မေတ္တာရပ်ခံအပ်ပါသည်။

၉။ ဤအကြံပြုချက်ကို လျှို့ဝှက်အဆင့်သတ်မှတ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

၁၀/၃/၂၀၁၅

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(မေသီလင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး

မိတ္တူ -

- ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
- ရုံးလက်ခံ
- မျှောစာတွဲ

To

Director General
Directorate of Investment and Company Administration Department
Ministry of National Planning and Economic Development
Yangon, Myanmar.

Date: 19 November 2015

Subject: Applying for Tax Exemptions and Reliefs under Section 27 of FIL 2012.

Dear Sir,

We would like to apply for the following tax exemptions and reliefs for our business of production and sale of Manufacturing (Production of animal food and feed, poultry food and feed, canned products) in Myanmar and overseas under the brand name of "**A Pro, OPTIMUM, Me-O, SmartHeart**".

1). Income tax exemption for a period of five consecutive years including the year of commencement on commercial scale for our business. In case where it is beneficial to the Union, income tax exemption or relief for suitable period depending upon the success of the business.

2). Exemption or relief from custom duty or other internal taxes or both on machinery, equipment, instruments, machinery components, spare parts and materials used in the business, which are imported as they are actually required for use during the period of construction of business;

3). Exemption or relief from customs duty or other internal taxes or both on raw materials imported for production for the first three-year after the completion of construction of business;

4). If the volume of investment is increased with the approval of the Commission and the original investment business is expanded during the permitted period, exemption or relief from custom duty or other internal taxes or both on machinery, equipment, instruments, machinery components, spare parts and materials used in the business which are imported as they are actually required for use in the business expanded as such.

5). Exemption or relief from commercial tax on the goods produced for export.

Your kind consideration and approval will be highly appreciated.

Yours Sincerely,

Mr. Somkiat Dankul
Promoter
Perfect Companion (Myanmar) Company Limited.

To,

Chairman

Myanmar Investment Commission

Yangon, Myanmar.

Date: 19 November 2015

Subject: Undertaking for Environmental Impact Assessment.

(a) We will operate manufacturing of "Manufacturing and production of animal feed, animal food, pet food, poultry food and feed, food for other creature, canned products which made of or made from imported and domestic materials for selling locally and abroad, transportation of above-mentioned products" through 100% Foreign investment.

(b) We will inspect the use and extension of electricity before using it in accordance with Electricity Law.

(c) We will systematically operate the business under the scrutiny of Environmental Conservation Directorate in order not to pollute the environment.

(d) We will apply for Industrial Registration and operate the business in accordance with Private Industrial Law.

(e) We will set the appropriate ratio between needs of raw materials and manufacturing yearly.

(f) We will set appropriate price for raw materials and finished goods yearly.

(g) We will have the balance ratio between the machinery and human work force.

(h) We will lay down the working plan in order to reduce the negative impacts on environment and social affairs arisen due to the project. We will describe project-related complete information for step-by-step manufacturing procedure and employ the manufacturing technology that can cause less damage to the environment while operating the business.

(i) We will lay down Waste Management Plan, Monitoring Plan and Environmental Management Plan (EMP) that includes the funds to be used for mitigation of negative impacts on environment and implement these plans accordingly.

(j) We will comply with the prescribed Environmental Conservation Law, Rules, Procedures and Regulations and operate the business accordingly.

(k) We will operate the business by obtaining the opinion and remark of the relevant Regional Government and local people.

Faithfull Yours,

สมเกียรติ ด่านกุล

Mr. Somkiat Dankul
Promoter
Perfect Companion (Myanmar) Company Limited.



GREEN ENVIRO SERVICES LTD.

No(1), Thitsar Yeik Thar Street, 12 Ward, Yankin Township, Yangon, Myanmar.
095-053-348, 095-096-601, greenenviroservices14@gmail.com



သို့

ဥက္ကဋ္ဌ၊

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊

ရန်ကုန်မြို့။

ရက်စွဲ။ ။၂၀၁၆ ခုနှစ်၊ မေလ (၂) ရက်

အကြောင်းအရာ ။ ။ **Perfect Companion (Myanmar) Co., Ltd. မှ ခွေး၊ ကြောင် အစားအစာနှင့် အခြားတိရစ္ဆာန်အစားအစာများအား ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစိတ်အစီအစဉ်များရေးဆွဲမည့်အခြေအနေတင်ပြခြင်း။**

ရည်ညွှန်းချက်။ ။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၈-၄-၂၀၁၆) ရက်စွဲပါ စာအမှတ်၊ (ရက-၂/ န-၁၄၇/ ၂၀၁၆ (၃၄၂))

Perfect Companion (Myanmar) Co., Ltd. သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ ပြည်ပစက်မှုဇုန်နယ်မြေ၊ မြေကွက်အမှတ် (၂၀+၂၄)၊ မြေဧရိယာ (၁၀)ဧကပေါ်တွင် ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ခွေး၊ ကြောင် အစားအစာနှင့် အခြားတိရစ္ဆာန်အစားအစာများထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်း လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်။ ယင်းစီမံကိန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှု ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှုများ၊ လူမှုအကျိုးစီးပွားနှင့် ကျန်းမာရေးအပေါ်ထိခိုက်စေမှု များမရှိစေရန် (သို့မဟုတ်) နည်းပါးစေရန်အတွက်လုပ်ငန်း အကောင်အထည်မဖော်မီ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှု ရှိ-မရှိ ကြိုတင်ဆန်းစစ်လေ့လာခြင်း (Initial Environmental Examination-IEE)နှင့် အဆိုပါ ဆန်းစစ်လေ့လာတွေ့ရှိချက်များကိုအခြေခံ၍ ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရန် (သို့မဟုတ်) ထိခိုက်မှုအနည်းဆုံးဖြစ်စေ ရန်အတွက် ဆောင်ရွက်မည့်အစီအမံများပါဝင်သည့် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan-EMP) တို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၂၀၁၂-အရလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်းဥပဒေများ ၂၀၁၄-အရလည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း ၂၀၁၅-အရလည်းကောင်း၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များ ၂၀၁၅- အရလည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏စည်းမျဉ်းများ ၂၀၁၃-အရလည်းကောင်း၊ နိုင်ငံတကာစံချိန် စံညွှန်းနှင့်အညီ Green Enviro Services Ltd.၏ ကျွမ်းကျင်ပညာရှင်များပါဝင်သည့်အဖွဲ့မှ တာဝန်ယူလေ့လာ ဆန်းစစ်မှုများ ပြုလုပ်လျက်ရှိပါသည်။ အစီရင်ခံစာများကို ပြုစုရာတွင်-

- အဆိုပြုလုပ်ငန်းစီမံကိန်း၏ နောက်ခံအကြောင်းအရာများ၊ စီမံကိန်း၏ အနီးဝန်းကျင်ရှိ ရူပပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်များ၊ သက်ရှိဇီဝဆိုင်ရာအကြောင်းအချက်များ၊ လူမှုစီးပွားဆိုင်ရာ အကြောင်းအရာများကို ကွင်းဆင်းလေ့လာဆောင်ရွက်သွားပါမည်။

- ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင်လည်း GIS နည်းပညာအသုံးပြု၍ မြေပုံထုတ်ခြင်း၊ မြေဆီလွှာနှင့် ရေနမူနာများယူ၍ စစ်ဆေးခြင်းများကိုပြုလုပ်ဆောင်ရွက်သွားပါမည်။

- သဘာဝပတ်ဝန်းကျင်သက်ရောက်နိုင်မှုနှင့် ထိခိုက်နိုင်မှုဆန်းစစ်လေ့လာရာတွင်လည်း အကြိုတည်ဆောက်မှု လုပ်ငန်းဆောင်ရွက်ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်စဲခြင်းနှင့် လုပ်ငန်းရပ်စဲပြီးကာလဟူ၍ လုပ်ငန်းအဆင့်အသီးသီးအလိုက် ယင်းစီမံကိန်း၏ ပတ်ဝန်းကျင်အပေါ်၊ လူမှု အကျိုးစီးပွားနှင့်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်နိုင်မှုများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာနမှချမှတ်ထားသော Guideline များကိုအခြေခံ၍ အသေးစိတ်လေ့လာဆန်းစစ်ဆောင်ရွက် သွားပါမည်။

- ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များရေးဆွဲရာတွင်လည်း အကြိုတည်ဆောက်မှုလုပ်ငန်းဆောင်ရွက် ခြင်း၊ တည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်စဲခြင်းနှင့် လုပ်ငန်းရပ်စဲပြီးကာလ ဟူ၍ လုပ်ငန်းအဆင့်အသီးသီးအလိုက် ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရန် (သို့မဟုတ်) ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်အတွက် ဆောင်ရွက်မည့်အစီအမံများ၊ စီမံခန့်ခွဲမှုနှင့် စောင့်ကြပ်ကြည့်ရှုမည့်အစီအစဉ်များ၊ အရေးပေါ်အစီအစဉ် များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှချမှတ်ထားသော Guideline များကိုအခြေခံ၍ အသေးစိတ်ရေးဆွဲဆောင်ရွက်သွားပါမည်။

အစီရင်ခံစာအပြည့်အစုံကို ၂၀၀၆-ခုနှစ်၊ ဇွန်လအတွင်း ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်၊



ဒေါက်တာ ဝါဝါဟန်
Managing Director
Green Enviro Services Ltd.

ပူးတွဲ (၁) လေ့လာဆန်းစစ်မှုပြုလုပ်သည့်အဖွဲ့တွင်ပါဝင်သည့် အဖွဲ့ဝင်များ

မိတ္တူကို-ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန



GREEN ENVIRO SERVICES LTD.

No(1), Thitsar Yeik Thar Street, 12 Ward, Yankin Township, Yangon, Myanmar.
095-053-348, 095-096-601, greenenviroservices14@gmail.com



Green Enviro Services Ltd.

List of Advisors and Survey Team

Sr. No	Name	Designation	Responsibility
1.	Dr. Maung Aung MA (Development Studies) ISS, Holland Ph.D (Agriculture Economics) University of Washington, USA	Advisor, Ministry of Commerce	Advisor, Socio-Economic Expert
2.	U Tin Maung Shwe	- Consultant, Agriculture Business & Rural Development (ARDC). - Advisor, Ministry of Agriculture & Irrigation. (Former Myanmar Academy of Agriculture, Forestry, Livestock & Fisheries)	Advisor, Agro-Business Expert
3.	Dr. Saw Plei Saw B.V.S. (Rgn) Ph.D, University of Putra, Malaysia	- President of Myanmar Veterinary Council; - Advisor, Ministry of Livestock, Fisheries and Rural Development.(Former Myanmar Academy of Agriculture, Forestry, Livestock & Fisheries) - Pro Rector of University of Veterinary Sciences (Retd.)	Advisor, Livestock Expert
4.	Dr. Than Htun B.V.S. (Rgn) F.R.C.V.S. (Holland)	- Ex. National Project Manager, (FAO MM of United Nations) - Deputy Director General, (LBVD), (Retd.)	Advisor, Agro-Livestock Expert
5.	U Khin Maung Htaey B.E (Civil), M.Env.E, ASEAN Engr, F.MES, LWSE (YCDC),	- National Counterpart (CQHP) - Chairman, Water Supply & Sanitation Technical Division	Advisor, Water Supply and Sanitation Expert



	P.E.Civil (Water Supply & Sanitation)	- Chairman, MES Building Committee	
6.	Dr. Than Kyaw B.V.S.(Rgn) M.Agri.St.,(Australia) M.Sc., Ph.D(Thailand)	-Visiting Professor, University of Keletan, Malaysia; -Pro Rector, University of Veterinary Science. (Retd.)	Advisor, Livestock Expert
7.	Daw Khin Aye Kyu Ph.D. (Chemistry)	- Professor, Department of Chemistry, Pathein University. (Retd.)	Advisor, Chemical Expert
8.	Daw Moe Pyar Han M.Sc. (Botany)	Lecturer, Department of Botany, Yangon University. (Retd.)	Advisor, Bio-terrestrial Expert. (Flora)
9.	Dr. Aye Aye Thant Ph.D (Zoology)	Lecturer, Department of Zoology, Yangon University.	Advisor, Bio-terrestrial Expert. (Fauna)
10.	Daw Htoo Htoo Ngwe B.A (Law):LL.B, LL.M	Director (Retd.) Office of Attorney General.	Advisor, Legal Consultant
11.	U Nyunt Sein B.A (Law):LL.B,	Advocate,	Advisor, Legal Consultant
12.	Dr. Wah Wah Han	- National Consultant Country Coordinator (PREVENT), Family Health International, (FHI 360), Emerging Pandemic Threats Program, USAID; - Deputy Director, Research & Disease Control, LBVD (Retd.) - Managing Director, Green Enviro Services Ltd.	Socio-economic Survey Team
13.	Daw Phyu Sin Maung	- Secretary General, MLRD Research Team. - CEO, Green Enviro Services Ltd.	Socio-economic Survey Team
14.	U Naing Lin Oo	- Program Manager, Agriculture Business & Rural Development Consultant (ARDC).	GIS Team
15.	U Nyi Nyi Htoo	Team Member, Surveyor.	GIS Team
16.	U Myo Min	Team Member, Surveyor. Electronic Services	GIS Team

To

Chairman

Myanmar Investment Commission

Date: 19 November 2015

Subject: Undertaking for paying the 3% of Corporate Social Responsibility Program.

Prefect Companion (Myanmar) Company Limited plans to commit 3% of its annual profit after tax to Myanmar's Corporate Social Responsibility Program for any usage that the State sees fit.

Sincerely,

Mr.Somkiat Dankul
Promoter
Perfect Companion (Myanmar) Company Limited.

To:

Chairman

Myanmar Investment Commission

Yangon, Myanmar.

Date: 19 November 2015

Subject: Arrangement for the Fire Safety for the Factory.

- We will keep a flap attached to a pole to swat out fire and an iron hook attached to long pole in fighting fire in the factory.
- We will keep fire extinguishers at the relevant places in the factory.
- We will have reservoirs holding 1,000 tons.
- We will install Fire Alarm System in the whole factory.
- We will arrange the training for Fire Drill training for our employees to attend in order to know the overall understanding.
- We will comply with all the existing laws, rules and regulations and notifications which is issued from the Fire Services Department.

Yours Faithfully,

สมเกียรติ ด่านกุล

Mr. Somkiat Dankul
Promoter
Perfect Companion (Myanmar) Company Limited.

To

Chairman

Myanmar Investment Commission


Date: 19 November 2015

Subject: Submission of undertaking for payment of Income Tax.

We, Perfect Companion (Myanmar) Company Limited hereby undertake for payment of income tax by employees, receiving salary of more than MMK-2,000,000.00/- per year.

Yours Faithfully

Mr. Somkiat Dankul
Promoter
Perfect Companion (Myanmar) Company Limited.



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကမကထ ပြုသူ၏ ဆောင်ရွက်ရန် အဆိုပြုချက်

PROPOSAL OF THE PROMOTER TO MAKE FROREIGN INVESTMENT IN THE REPUBLIC OF THE UNION OF MYANMAR

Form (1)

Proposal Form of Investor/Promoter for the investment to be made

in the republic of the Union of Myanmar

To,

Chairman

Myanmar Investment Commission

Reference No.

Date: 19 November 2015

I do apply for the permission to make investment in the Republic of the Union of Myanmar in accordance with the Foreign Investment Law by furnishing the following particulars:-

1. The Investor's or Promoter's
   (a) Name : Mr.Somkiat Dankul
   (b) Father's Name : Mr.Piroj Dankul
   (c) ID No/ National Registration Card No./Passport : AA 324 0727
   (d) Citizenship : Thai
   (e) Address : 30/380 Soi Nawamin 82, Nuanchan, Buengkum District, Bangkok, Thailand.
       (i) Address in Myanmar -
       (ii) Residence abroad -
   (f) Name of principle organization -Perfect Companion Grou40p Co.,Ltd.
   (g) Type of business -Production of animal food and feed, Poultry food and feed, canned products.
   (h) Principle company's address: 169 Moo 16 Bangsaothong District, BangSaotong, Samutprakarn 10540, Thailand.

2. If the investment business is formed under Joint Venture, partner's: -
   (a) Name -
   (b) Father's Name -
   (c) ID No/ National Registration Card No. /Passport No -
   (d) Citizenship -
   (e) Address: -
       (i) Address in Myanmar -

(ii) Residence abroad -

(f) Name of principle organization -

(g) Type of business -

(h) Principle company's address: -

Remark: The following documents need to attach according to the above paragraph (1) and (2):-

(1) Company registration certificate (copy);

(2) National Registration Card (copy) and passport (copy)

(3) Evidences about the business and financial conditions of the participants of the proposed investment business;

3. Type of proposed investment business:-

(a). Manufacturing: " Manufacturing and Marketing of Dog Feed, Cat Feed and other Animal Feed."

(b) Service business related with manufacturing -

(c) Service -

(d) Others -

Remark: Expressions about the nature of business with regard to the above paragraph (3)

4. Type of business organization to be formed:-

(a) One hundred percent : Foreigner

(b) Joint Venture:

(i) Foreigner and citizen -

(ii) Foreigner and Government department/organization -

(c) By contractual basis:

(i) Foreigner and citizen -

(ii) Foreigner and Government department/organization -

Remark: The following information needs to attach for the above paragraph (4);-

(i) Share ratio for the authorized capital from abroad and local, names, citizenships, addresses and occupations of the directors;

(ii) Joint Venture Agreement (Draft) and recommendation of the Union Attorney General Office if the investment is related with the State;

(iii) Contract (Agreement) (Draft)

5. Particulars relating to company incorporation

(a)	Authorized capital	8.0 Million Dollars
(b)	Type of share	Ordinary Share
(c)	Number of shares.	8,000,000 Shares

Remark: Memorandum of Association and Articles of Association of the Company shall be submitted with regard to above paragraph 5.

6. Particulars relating to capital of the investment business

	US$ (Million)
(a) Amount/percentage of local capital to be contributed	-
(b) Amount/percentage of foreign capital to be brought in	8.00
(c) Long Term Loan from Parent Company	13.889
Total	21.889

(d) Annually or period of proposed capital to be brought in: 100% in first year after obtaining MIC Permit.

(e) Last date of capital brought in : Within 1 (one) year after obtaining MIC permit.

(f) Proposed duration of investment : 50 years + 10 years + 10 years

(g) Commencement date of construction : After obtaining MIC Permit.

(h) Construction period : 1 (One) Year

Remark: Describe with annexure if it is required for the above Paragraph 6 (c)

7. Detail list of foreign capital to be brought in –

	Foreign Currency (USD/Million)	Equivalent Kyat (Million)
(a) Foreign Currency (Type and amount)	5.083	
(b) Fixtures, Furniture (Local)	0.278	
(c) Machinery (Imported)	9.091	
(d) Generator (Local) value (to enclose detail list)	1.389	
(e) Construction (Local)	4.916	
(f) Site Preparation	0.972	
(g) Spare parts (Imported)	0.034	
(h) Vehicles (Local)	0.125	
Total	21.888	

Remark: The evidence of permission shall be submitted for the above paragraph 7 (d) and (e).

8. Details of local capital to be contributed-

	Kyat (Million)
(a) Amount	-
(b) Value of machinery and equipment (to enclose detail list)	-
(c) Rental rate for building/land	-
(d) Cost of building construction	-
(e) Value of furniture and assets (to enclose detail list)	-
(f) Value of initial raw material requirement (to enclose detail list)	
(g) Others	-
Total:	

9. Particulars about the investment business-

(a) Investment location(s)/ Place : Land Plot No.21 & 24 of the Foreign Industrial Zone Designed for foreign investment in the Bago Region.

(b) Type of area requirement for land or land and building

(i) Location. : Land Plot No.21 & 24 of the Foreign Industrial Zone Designed for foreign investment in the Bago Region.

(ii) Number of land/building and area : 2 Lands/10 Acres (40,468.6 sq.m)
3 Office Buildings & 2 Factories (2,870 Sq.m)

(iii) Owner of the land

(aa) Name/company/department : Bago Regional Government

(bb) National Registration Card No. :

(cc) Address : Bago, Bago Region, the Republic of Union of Myanmar.

(iv) Type of land. :Foreign Industrial Land

(iv) Period of land lease contract: Initial (50) years (with an additional extendable period of 2 (Two) terms of 10 (Ten) years.)

(vi) Lease period ; [2015]From [2065] To (50) years

(vii)Lease rate :USD 2.50 per square meter per year for the first ten (10) years
USD 3.00 per square meter per year for the second ten (10) years
USD 3.50 per square meter per year for the third ten (10) years

(aa) Land - 2 Lands/ Total 10 Acres (40,468.6 Sq.m)

(bb) Building - None

(viii) Ward -

(ix) Township -

(x) State/Region - Bago

(xi) Lessee : Mr.Somkiat Dankul

(aa) Name/Name of Company /Department :Perfect Companion (Myanmar) Co.,Ltd.

(bb) Father's Name : Mr.Piroj Dankul

(cc) Citizenship : Thai

(dd) ID No./Passport No. : AA 3240727

(ee) Residence Address : 30/380 Soi Nawamin 82, Nuanchan, Buengkum District, Bangkok, Thailand.

Remark: Following particulars have to for above Paragraph 9 (b)

(i) To enclose land map, land ownership and ownership and ownership evidences;

(ii) Draft land lease agreement, recommendation from the Union Attorney General Office if the land is related to the State;

(c) Required of building to be constructed;

(i) Type / number of building: Steel Structure with Concrete Foundation/ 7 Buildings

(ii) Area : 6,000 sq.m of 7 Buildings to be established in 1st Phase and 15,000 sq.m of Ware houses to be established in the future.

-

(d) Product to be produced / Service : Animal Feed

(1) Name of product : Manufacturing and Marketing of Dog Feed, Cat Feed and other Animal Feed."

(2) Estimate amount to be produced annually : 9,600 tons-60,000 tons

(3) Type of service -

(4) Estimate value of service annually -

-

Remark: Detail list shall be enclosed with regard to the above paragraph 9 (d).

(e) Annual requirement of materials/ raw materials

Remark: According to the above Paragraph.9 (e) detail list of products in terms of type of products, quantity, value, technical specifications for the production shall be listed and enclosed.

(f) Production system Animal food and feed, pet food and feed, poultry food and feed, other creatures food and feed, canned products Production System. .

(g) Technology Extrusion Processing Technology

(h) System of sales Sale on Demand.

(i) Annual fuel requirement (to prescribe type and quantity) 489,610 Liters (First Year)

(j) Annual electricity requirement 604,800 Units (First Year)

(k)Annual water requirement (to prescribe daily requirement, if any) 3,820 Units (First Year)

10. Detail information about financial standing –

(a) Name/ company's name: Perfect Companion Group Co.,Ltd.

(b) ID No/ National Registration Card No/ Passport No: 0105532054273 (Tax ID No)

(c) Bank Account No: 133-3-12769-2 (Bangkok Bank Public Company)

Remark: To enclose bank statement from resident country or annual audit report of the principle company with regard to the above paragraph10.

11. Number of personnel required for the proposed economic activity:-

(a) Local personnel 1st year (65) number (78) %

(b) Foreign experts and technicians (18) number (22) %

(Engineer, QC, Buyer, Management, etc., based on the nature of business and required period)

Remark: As per paragraph 11 the following information shall be enclosed:-

(i) Number of personnel, occupation, salary, etc;

(ii) Social security and welfare arrangement for personne;;

(iii) Family accompany with foreign employee;

12. Particulars relating to economic justifications:-

	Foreign Currency	Equivalent Estimated Kyat
(a) Annual income	...As Attached (Schedule-18)	....
(b) Annual expenditure	...As Attached (Schedule-18)	....
(c) Annual net profit	...As Attached (Schedule-18)	....
(d) Yearly investments	100% Investment within first year after obtaining MIC Permit.	
(e) Recoupment period	...As Attached (Schedule-21)	....
(f) Other benefits		....
(g) (to enclose detail calculations)		

13. Evaluation of environmental impact:-

(a) Organization for evaluation of environmental assessment;

(b) Duration of the evaluation for environmental assessment;

(c) Compensation programme for environmental damages

(d) Water purification system and waste water treatment system;

(e) Waste management system;

(f) System for storage of chemicals

14. Evaluation on social impact assessments;

(a) Organization for evaluation of social impact assessments;

(b). Duration of the evaluation for social impact assessments;

(c) Corporate social responsibility programme;

15. The above mentioned information and documents enclosed herewith this application are true and correct as per my understanding, checked by myself and submitted with signed hereunder.

Signature: [signature]

Name: Mr.Somkiat Dankul

Occupation: Promoter

Perfect Companion (Myanmar) Co., Ltd.

Business Plan

Schedule 1 – List of Shareholders

Shareholders	Address	Number of shares	Amount of shares Million US Dollars (or equivalent)	Percentage
A. Foreign Shareholders				
Perfect Companion Group Co., Ltd. (Representative: Mr.Somkiat Dankul)	169 Moo 16 Bangsaothong District, BangSaotong, Samutprakarn, Thailand 10540	7,920,000	7.92	99.00%
Mr. Phongthep Chiaravanont	45 Soi Sangngern, Klongton Nuea, Vadhana District, Bangkok, Thailand	80,000	0.08	1.00%
B. Local Shareholder				
N/A				
Total		8,000,000	8.00	**100%**

Schedule 2 –Capital Contribution

Unit: Thousand US Dollars (or equivalent)

No.	Particulars	Foreign Capital		Local Capital	Total
		Perfect Companion Group Co., Ltd.	Mr. Phongthep		
A.	**Capital in Cash**				
1.	Cash	7,920	80	0	8,000
B.	**Capital in Kind**				
1.	N/A				
Total		7,920 (99%)	80(1%)	0	8,000
		8,000 (100%)			

Schedule 2A-Loan Financing

Unit : Thousand US Dollars or equivalent

NO.	Particulars	Foreign Loan	Total
A.	**Shareholders' Loan**		
1	Long Term Loan from Parent Company (5 years)	13,889	13,889
Total		13,889 (100 %)	13,889 (100 %)

Schedule 2B – Long Term Loan Repayment

Currency Unit : Thousand US Dollars

Particulars	Long Term Loan from Parent Company (5 years)	Sub -Total	Total
Year 1 Y 2017	2,777.8	2,777.8	2,777.8
Year 2 Y 2018	2,777.8	2,777.8	2,777.8
Year 3 Y 2019	2,777.8	2,777.8	2,777.8
Year 4 Y 2020	2,777.8	2,777.8	2,777.8
Year 5 Y 2021	2,777.8	2,777.8	2,777.8
Year 6 Y 2022	-	-	-
Year 7 Y 2023	-	-	-
Year 8 Y 2024	-	-	-
Year 9 Y 2025	-	-	-
Year 10 Y 2026	-	-	-

Remark: This sum of money is only an estimated amount.

Schedule 3 – Executive List

No.	Name	Nationality	Address	Occupation	Designation
1	Mr. Phongthep Chiaravanont	THAI	45 Soi Sangngern, Klongton Nuea, Vadhana District, Bangkok, Thailand	Businessman	Director
2	Mr. Somkiat Dankul	THAI	30/380 Soi Nawamin 82, Nuanchan, Buengkum District, Bangkok, Thailand	Businessman	Director and Managing Director
3	Mrs. Benjaporn Sunghitakul	THAI	101/11 Bangweak Road, Bangphai, Bangkhae District, Bangkok, Thailand	Businesswoman	Director
4	Mr. Phongtron Kavanna	THAI	69/94 Moo 10, Watchan, Muang, Phitsanuloke, Thailand.	Businessman	Director

Schedule 4 – List of Machines to be imported

Currency Unit: Thousand US Dollars

Sr.	Particulars	UNIT	PRICE:	USD	MMK
1	TRUCK DUMPER OR TRUCK TILTER MANUFACTURER: KPI. MODEL: KPI-TD WEIGHT: 12,000 kg ORIGIN: THAILAND. POWER: 30 KW	1 SET	152.778	152.78	-
2	DRAG CONVEYOR MANUFACTURER: BUHLER. MODEL: FLAT BOTTOM CONVEYOR WEIGHT: 3000 kg ORIGIN: CHINA. POWER: 30 KW / SET	12 SET	30.000 / SET	360	-
3	BUCKET ELEVATOR MANUFACTURER: BUHLER. MODEL: Round Bottom Type WEIGHT: 3000 kg ORIGIN: CHINA. POWER: 30 KW / SET	6 SET	30.000 / SET	180	-
4	ROTARY DISTRIBUTOR OR TURN HEAD MANUFACTURER: BUHLER. MODEL: Single Layer Outlet WEIGHT: 1000 kg ORIGIN: CHINA. POWER: 5 KW / SET	4 SET	12.000 / SET	48	-
5	2 WAY VALVE / FLAP BOX MANUFACTURER: BUHLER. MODEL: Type K, Y WEIGHT: 100 kg ORIGIN: CHINA. POWER: 5 KW / SET	6 SET	6.000 / SET	36	-

6	SLIDE GATE MANUFACTURER: BUHLER. MODEL: Pneumatic Drive WEIGHT: 100 kg ORIGIN: CHINA. POWER: 5 KW / SET	8 SET	6.000 / SET	48	-
7	SCALPER or FEED CLEANER MANUFACTURER: HAYES & STOLZ MODEL: RS-7A ROTARY SCREEN SCALPER WEIGHT: 2350 kg ORIGIN: USA. POWER: 2HP	1 SET	29.500	29.5	-
8	MAGNET MANUFACTURER: KPI MODEL: SHUTE MAGNET WEIGHT: 200 kg ORIGIN: THAILAND. POWER: -	3 SET	8.333 / SET	25	-
9	GRAIN CLEANER MANUFACTURER: CIMBRIA MODEL: RS-7A ROTARY SCREEN SCALPER WEIGHT: 7,000 kg ORIGIN: DENMARK. POWER: 15.5 HP	1 SET	86.000	86	-
10	RAWMATERIAL MILL BIN/SILO MANUFACTURER: SCE. MODEL: MODULAR BINS WEIGHT: N/A kg ORIGIN: BELGIUM. POWER: - HP	1 SET	358.333	358.33	-
11	LEVEL SENSOR MANUFACTURER: KPI. MODEL: HI – LO LEVEL SENSOR WEIGHT: 2 kg / SET ORIGIN: THAILAND. POWER: - HP	40 SET	0.4166 /SET	16.67	-
12	PUMP MANUFACTURER: KPI. MODEL: LIQUID PUMP WEIGHT: 50 kg / SET ORIGIN: THAILAND. POWER: 3 KW	6 SET	0.6945 /SET	4.17	-

13	JUMBO BAG LOADING SYSTEM MANUFACTURER: KPI MODEL: BULK BAG UNLOADING SYSTEM WEIGHT: 6,000 kg ORIGIN: THAILAND. POWER: N/A HP PRICE: / 6 BAGS UNIT:	1 SET	80.000	80	-
14	MICRO INGREDIENT MATERIAL LOADING SYSTEM MANUFACTURER: INTERSYSTEM. MODEL: MS/2 WEIGHT LOSS TYPE WEIGHT: N/A kg ORIGIN: USA. POWER: 6 HP	1 SET	60.000	60	-
15	BATCHING SYSTEM MANUFACTURER: KSE. MODEL: ALFRA DOSING AND WEIGHING SYSTEM WEIGHT: N/A kg ORIGIN: NETHERLAND. POWER: N/A HP	1 SET	298.611	298.61	-
16	GRINDER AND SIFTER MANUFACTURER: STOLZ. MODEL: RMPF-116 HAMMERMILL WEIGHT: 8000 kg ORIGIN: FRANCE. POWER: 355 KW	2 SET	382.222	764.44	-
17	MIXER MANUFACTURER: SCOTT EQUIPMENT. MODEL: TWIN SHAFT MIXER WEIGHT: 13,000 kg ORIGIN: USA. POWER: 100 HP	1 SET	110.000	110	-
18	EXTRUDER MANUFACTURER: WENGER. MODEL: X-185 WEIGHT: 8000 kg ORIGIN: USA. POWER: 500 HP	1SET	1,300.000	1,300	-

19	DRYER MANUFACTURER: WENGER OR GEENLEN. MODEL: VD28x28 WEIGHT: 37,500kg ORIGIN: NETHERLAND. POWER: 150 KW	1SET	656.944	656.94	-
20	CONTROL SYSTEM MANUFACTURER: NORVIDAN MODEL: PROCESSING CONTROL WEIGHT: - kg ORIGIN: DENMARK. POWER: - KW	1 SET	555.556	555.56	-
21	COOLER MANUFACTURER: GEELEN. MODEL: VK28X38 WEIGHT: 10,000kg ORIGIN: NETHERLAND. POWER: 70 KW	1SET	286.667	286.67	-
22	SCREENER MANUFACTURER: ROTEX. MODEL: 80 SERIES WEIGHT: 1,500kg ORIGIN: UK. POWER: 5 KW	1SET	63.000	63	-
23	COATER MANUFACTURER: APEC. MODEL: MIST COATER WEIGHT: 3000kg ORIGIN: USA. POWER: 30 KW	1SET	365.000	365	-
24	FINISHED GOODS BIN/SILO MANUFACTURER: SCE. MODEL: MODULAR BINS WEIGHT: N/A kg ORIGIN: BELGIUM. POWER: - HP	16SET	18.663	298.61	-
25	DOSING SYSTEM FOR BLENDING PROCESS MANUFACTURER: KSE. MODEL: ALFRA WEIGHT: 3000kg ORIGIN: NETHERLAND. POWER: 35 KW	2 SET	215.000	430	-

26	BLENDING SYSTEM MANUFACTURER: DINNISSEN. MODEL: PG 4500 WEIGHT: 7000kg ORIGIN: NETHERLAND. POWER: 55 KW / SET	1 SET	191.111	191.11	-
27	PNEUMATIC CONVEYOR MANUFACTURER: HORIZON. MODEL: DENSE PHASE SYSTEM WEIGHT: 3000 kg ORIGIN: USA. POWER: 75 KW / SET	3 SET	120.000	360	-
28	PACKING MACHINE MANUFACTURER: PREMIER TECH CHRONOS. MODEL: NX WEIGHT: 250 kg ORIGIN: THAILAND POWER: 1.5 KW/ SET	2 SET	19.444	38.89	-
29	MULTIHEAD WEIGHER MANUFACTURER: ISHIDA. MODEL: CCW WEIGHT: 1250 kg ORIGIN: JAPAN. POWER: 1.5 KW/ SET	2 SET	147.222	194.44	-
30	PACKING MACHINE MANUFACTURER: BOSCH. MODEL: SVE 3600 WEIGHT: 2500 kg ORIGIN: GERMANY. POWER: 5 KW / SET	1 SET	416.667	416.67	-
31	PACKING MACHINE MANUFACTURER: TOYO JIDOKI. MODEL: FILLING AND SEALING WEIGHT: 2000 kg ORIGIN: JAPAN. POWER: 5 KW / SET	1 SET	416.667	416.67	-
32	AIR COMPRESSOR MANUFACTURER: KEASER. MODEL: 75HP VFD WEIGHT: 2000 kg ORIGIN: GERMANY. POWER: 57 KW / SET	2 SET	41.666	83.33	-

33	BOILER MANUFACTURER: GETABEC. MODEL: 5 TON / HR WEIGHT: 15000 kg ORIGIN: THAILAND.	1 SET	194.444	194.44	-
34	R.O. WATER SYSTEM MANUFACTURER: KPI. MODEL: 15 CU.M / HR WEIGHT: 7000 kg ORIGIN: THAILAND. POWER: 70 KW	1 SET	55.556	55.56	-
35	TRUCK SAMPLING SYSTEM MANUFACTURER: KPI. MODEL: TRUCK PROBE WEIGHT: 2000 kg ORIGIN: THAILAND. POWER: 5 KW	2 SET	16.666	33.33	-
36	TRUCK SCALE MANUFACTURER: KPI. MODEL: TRUCK SCALE 100 TON WEIGHT: 12000 kg ORIGIN: THAILAND. POWER: -	1 SET	41.667	41.67	-
37	ODOUR CONTROL SYSTEM MANUFACTURER: AEROX. MODEL: PLASMA INJECTOR WEIGHT: 3,000 kg ORIGIN: NETHERLAND. POWER: 40 KW-	1 SET	194.444	194.44	-
38	METAL DETECTOR MACHINE MANUFACTURER: SQUARE MODEL: METAL DETECTOR WEIGHT: 200 kg ORIGIN: THAILAND. POWER: 1 KW / SET	3 SET	20.833	62.5	-
39	WASTE WATER TREATMENT MANUFACTURER: KPI MODEL: WASTE WATER TREATMENT WEIGHT: 10000 kg ORIGIN: THAILAND. POWER: 100 KW / SET	1 SET	194.444	194.44	-
	Total (equivalent in Thousand USD)			9,090.78	-
	Grand Total (Thousand USD)			9,090.78	-

Schedule 4A - List of Machines to be purchased locally

Currency Unit: Thousand US Dollars

Sr.	Particulars	Thousand USD	Million MMK
1	Production Area (Building Material Cost)	569.44	734
2	Raw Material Warehouse (Building Material Cost)	694.44	895
3	Packaging Warehouse (Building Material Cost)	569.44	734
4	Finished Product Warehouse (Building Material Cost)	1,944.44	2,505
5	Cold Storage (Building Material Cost)	166.67	215
6	Fire Fighting and Fire Alarm System	972.22	1253
7	Site Preparation	972.22	1252
8	Generator 2,500 KVA	1,388.89	1,790
	Total	7,277.78	9,379
	Grand Total (USD'000)	**7,277.78**	

Note: The calculation is based on the exchange rate at USD 1 per MMK 1,288.74/- (Approximately for managed floating rate)

Schedule 5 – List of Spare Parts to be imported

Currency Unit: Thousand US Dollars

No.	Particulars	Quantity	Unit Price USD	Total Price USD'000
1	EXTRUDER SCREW ELEMENT (WENGER)	1 SET	20,000	20
2	SIFTER SCREEN (STOLZ)	1 SET	3,000	3
3	BEATER (STOLZ GRINDER)	1 SET	5,000	5
4	SIFTER SCREEN (ROTEX)	1 SET	3,000	3
5	SIFTER SCREEN (CIMBRIA)	1 SET	3,000	3
	Total (USD'000)		34	

Schedule 6 – Types of Investment to be Made

Currency Unit: Thousand US Dollars

No.	Particulars	Initial Capital USD'000	Loan USD'000	Total USD'000 (100%)
1	Fixtures, Furniture (Local)	-	278	278
2	Machinery(Imported)	8,000	1,091	9,091
3	Generator(Local)	-	1,389	1,389
4	Construction(Local)	-	4,916	4,916
5	Site Preparation	-	972	972
6	Spare parts (Imported)(Expense)	-	34	34
7	Vehicles (Local)		125	125
8	Cash	-	5,083	5,083
	Total Investment	8,000	13,889	21,889

Note: The calculation is based on the exchange rate at USD 1 per MMK 1,288.74/- (Approximately for managed floating rate)

Schedule 7 –Furniture, Fixture and Other Sunk Cost

Currency Unit: Thousand US Dollars

No.	Particulars	USD (equivalent in USD'000)	MMK
1	Air Condition 40 Unit	-	36
2	Computer 20 Unit & Printer 10 Unit	-	36
3	Server 1 Set	-	107
4	Office Furniture	-	179
	Total (in Million MMK)	-	358
	Grand Total (equivalent to USD'000)	278	

Note: The calculation is based on the exchange rate at USD 1 per MMK 1,288.74/- (Approximately for managed floating rate)

Schedule 8– Raw Materials to be used (purchase locally)

Unit: 000 Kilogram

No.	Particulars	Year 1	Year 2	Year 3	Year 4	Year 5-10 (Averagely)
		Y 2017	Y 2018	Y 2019	Y 2020	Y 2021-2026
1	**Corn**	**3,323**	**4,568**	**5,814**	**7,476**	**14,605**
	- Dog food	1,865	2,565	3,264	4,197	8,199
	- Cat food	1,239	1,703	2,168	2,787	5,445
	- Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	219	301	383	492	961
2	**Broken Rice and Rice Bran**	**878**	**1,208**	**1,537**	**1,976**	**3,860**
	- Dog food	389	535	681	876	1,710
	- Cat food	249	342	436	560	1,095
	- Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	240	330	420	540	1,055
3	**Other**	**1,692**	**2,327**	**2,961**	**3,807**	**7,437**
	- Dog food	847	1,165	1,483	1,906	3,724
	- Cat food	436	600	763	981	1,917
	- Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	409	562	715	920	1,797
Sub-total		5,893	8,103	10,312	13,259	25,904
4	**Spare For Loss on Production (10%)**	**589**	**810**	**1,031**	**1,326**	**2,590**
Total for Each Year		**6,482**	**8,913**	**11,344**	**14,585**	**28,494**
Total		**6,482**	**8,913**	**11,344**	**14,585**	**28,494**
Grand Total of Raw Materials to be imported for 10 Year Production						212,289

Schedule 8B – Raw Materials to be used (Imported)

Unit: 000 Kilogram

No.	Particulars	Year 1	Year 2	Year 3	Year 4	Year 5-10 (Averagely)
		Y 2017	Y 2018	Y 2019	Y 2020	Y 2021-2026
1	**Soybean Cake**	**1,200**	**1,650**	**2,099**	**2,699**	**5,273**
	- Dog food	560	770	980	1,260	2,461
	- Cat food	347	477	607	781	1,526
	- Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	293	402	512	658	1,286
2	**Wheat Bran**	**973**	**1,337**	**1,702**	**2,188**	**4,275**
	- Dog food	139	191	243	312	610
	- Cat food	113	156	199	255	499
	- Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	720	990	1,261	1,621	31,66
3	**Premix and Concentrate**	**354**	**487**	**620**	**797**	**1,556**
	- Dog food	180	248	315	405	792
	- Cat food	117	161	205	264	516
	- Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	57	78	99	127	249
4	**Other**	**1,181**	**1,624**	**2,066**	**2,657**	**5,190**
	- Dog food	423	582	741	952	1,861
	- Cat food	756	1,040	1,323	1,701	3,323
	- Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	1	2	3	3	7
	Sub-total	3,707	5,097	6,488	8,341	16296
5	**Spare For Loss on Production (10%)**	371	510	649	834	1,629
Total for Each Year		**4,078**	**5,607**	**7,136**	**9,175**	**17,925**
Total		**4,078**	**5,607**	**7,136**	**9,175**	**17,925**
Grand Total of Raw Materials to be imported for 10 Year Production						**133,551**

Schedule 8C – Yearly Usage and Expense of Raw Material

Currency Unit: Thousand US Dollars

No	Particulars (Type)	Year 1					Year 2				
		Qty (kg)	Spare For Loss (10%)	Total Qty (kg)	Price (USD)	Amount (USD)	Qty (kg)	Spare For Loss (10%)	Total Qty (kg)	Price (USD)	Amount (USD)
1	Soybean Cake	1,200	120	1,320	0.53	693	1,650	165	1,814	0.54	972
2	Wheat Bran	973	97	1,070	0.27	292	1,337	134	1,471	0.28	409
3	Premix and Concentrate	354	35	389	2.38	928	487	49	536	2.43	1,301
4	Other imported raw material	1,181	118	1,299	1.07	1,385	1,624	162	1,786	1.09	1,943
5	Corn	3,323	332	3,655	0.29	1,076	4,568	457	5,025	0.30	1,509
6	Broken Rice &Rice Bran	878	88	966	0.29	278	1,208	121	1,328	0.29	390
7	Other local raw material	1,692	169	1,861	0.62	1,152	2,327	233	2,559	0.63	1,616
Total USD'000		9,601	959	10,560	-	5,804	13,201	1,321	14,519		8,140

No	Particulars (Type)	Year 3					Year 4				
		Qty (kg)	Spare For Loss (10%)	Total Qty (kg)	Price (USD)	Amount (USD)	Qty (kg)	Spare For Loss (10%)	Total Qty (kg)	Price (USD)	Amou (USD
1	Soybean Cake	2,099	210	2,309	0.55	1,261	2,699	270	2,969	0.61	1,820
2	Wheat Bran	1,702	170	1,872	0.28	531	2,188	219	2,407	0.32	766
3	Premix and Concentrate	620	62	682	2.48	1,689	797	80	876	2.78	2,437
4	Other imported raw material	2,066	207	2,273	1.11	2,523	2,657	266	2,923	1.25	3,639
5	Corn	5,814	581	6,396	0.31	1,959	7,476	748	8,223	0.31	2,569
6	Broken Rice &Rice Bran	1,537	154	1,691	0.30	506	1,976	198	2,174	0.31	663
7	Other local raw material	2,961	296	3,257	0.64	2,098	3,807	381	4,188	0.66	2,752
Total USD'000		16,799	1,580	18,480	-	10,567	21,600	2,162	23,760	-	14,64

No	Particulars (Type)	Year 5					Year 6				
		Qty (kg)	Spare For Loss (10%)	Total Qty (kg)	Price (USD)	Amount (USD)	Qty (kg)	Spare For Loss (10%)	Total Qty (kg)	Price (USD)	Amount (USD)
1	Soybean Cake	3,299	330	3,629	0.63	2,268	4,049	405	4,454	0.64	2,840
2	Wheat Bran	2,675	267	2,942	0.32	955	3,283	328	3,611	0.33	1,196
3	Premix and Concentrate	974	97	1,071	2.84	3,038	1,195	119	1,314	2.89	3,803
4	Other	3,247	325	3,572	1.27	4,537	3,985	399	4,384	1.30	5,679
5	Corn	9,137	914	10,051	0.32	3,203	11,214	1,121	12,335	0.33	4,010
6	Broken Rice &Rice Bran	2,415	242	2,657	0.31	827	2,964	296	3,261	0.32	1,035
	Other local raw material	4,653	465	5,118	0.67	3,431	5,711	571	6,282	0.68	4,294
Total USD'000		**26,400**	**2,640**	**29,040**	-	**18,259**	**32,401**	**3,239**	**35,641**	-	**22,857**

No	Particulars (Type)	Year 7					Year 8				
		Qty (kg)	Spare For Loss (10%)	Total Qty (kg)	Price (USD)	Amount (USD)	Qty (kg)	Spare For Loss (10%)	Total Qty (kg)	Price (USD)	Amount (USD)
1	Soybean Cake	4,799	480	5,278	0.65	3,433	5,548	555	6,103	0.66	4,049
	Wheat Bran	3,891	389	4,280	0.34	1,446	4,498	450	4,948	0.34	1,705
3	Premix and Concentrate	1,416	142	1,558	2.95	4,597	1,638	164	1,801	3.01	5,422
4	Other	4,723	472	5,196	1.32	6,865	5,461	546	6,007	1.35	8,097
5	Corn	13,290	1,329	14,619	0.33	4,848	15,367	1,537	16,903	0.34	5,717
6	Broken Rice &Rice Bran	3,513	351	3,864	0.32	1,252	4,062	406	4,468	0.33	1,476
7	Other local raw material	6,768	677	7,445	0.70	5,192	7,826	783	8,608	0.71	6,123
Total USD'000		**38,400**	**3,840**	**42,240**	-	**27,633**	**44,400**	**4,441**	**48,838**	-	**32,589**

<table>
<tr><th rowspan="2">No</th><th rowspan="2">Particulars (Type)</th><th colspan="5">Year 9-10(Averagely)</th></tr>
<tr><th>Qty
(kg)</th><th>Spare For Loss (10%)</th><th>Total Qty (kg)</th><th>Price (USD)</th><th>Amount
(USD)</th></tr>
<tr><td>1</td><td>Soybean Cake</td><td>6,973</td><td>697</td><td>7,670</td><td>0.68</td><td>5,245</td></tr>
<tr><td>2</td><td>Wheat Bran</td><td>5,653</td><td>565</td><td>6,219</td><td>0.36</td><td>2,209</td></tr>
<tr><td>3</td><td>Premix and Concentrate</td><td>2,058</td><td>206</td><td>2,264</td><td>3.10</td><td>7,025</td></tr>
<tr><td>4</td><td>Other</td><td>6,863</td><td>686</td><td>7,550</td><td>1.39</td><td>10,490</td></tr>
<tr><td>5</td><td>Corn</td><td>19,312</td><td>1,931</td><td>21,243</td><td>0.35</td><td>7,407</td></tr>
<tr><td>6</td><td>Broken Rice &Rice Bran</td><td>5,105</td><td>510</td><td>5615</td><td>0.34</td><td>1,912</td></tr>
<tr><td>7</td><td>Other local raw material</td><td>9,835</td><td>983</td><td>10,818</td><td>0.73</td><td>7,933</td></tr>
<tr><td colspan="2">Total USD'000</td><td>55,799</td><td>5,578</td><td>61,379</td><td>-</td><td>42,221</td></tr>
</table>

Schedule 9 – Vehicles to be Purchased Locally

Currency Unit: Thousand USD or equivalent

No.	Particulars	Qty.	Unit Price	Amount (USD'000)
1	Truck For Delivery (Nissan Diesel CW Series)	2	35,200	70.4
2	Office Car (Mazda Familiar Series)	5	11,000	55.0
			125.4	
	GRAND TOTAL (USD'000)		125.4	

Schedule 10 – List of Employment during the First Year

	Positions	Number	Salary/Pax/Month (MMK'000)	Overseas Allowance/Pax/ Month (MMK)
Foreign staff	Accounting General Manager	1	2,000	-
	Accounting Department Manager	1	950	-
	Sales Representative	2	210	-
	Veterinarian	1	230	-
	Plant General Manager	1	2,000	-
	Production Department Manager	1	950	-
	Production Manager	1	450	-
	Logistic Manager	1	450	-
	Packing Manager	1	450	-
	Production Supervisor	1	300	-
	Logistics Supervisor	1	300	-
	Packing Supervisor	1	300	-
	Production Staff	2	210	-
	Logistic Staff	1	210	-
	Raw material Staff	1	210	-
	Packing Staff	1	210	-
	Subtotal	18		
Local staff	Accounting Staff	3	210	-
	Finance & Credit Control Staff	1	210	-
	Sales Admin. staff	1	210	-
	Sales Representative	4	210	-
	Human Resources Manager	1	950	-
	Human Resources Staff	1	210	-
	Digital Marketing Staff	1	210	-
	Event Marketing Staff	1	210	-
	Smart Move Staff	2	210	-
	Customer services staff	1	210	-
	Customer services section	1	450	-
	Pet Knowledge Staff	1	210	-
	Brand Manager	1	450	-
	Marketing Admin. Staff	1	210	-
	Raw Material Manager	1	950	-
	Raw Material Supervisor	1	300	-
	Logistics Staff	1	210	-
	Raw Material Staff	1	210	-
	Packing Staff	1	210	-
	Worker	40	108	-
	Subtotal	65		
	Grand Total	83		

64

Schedule 11 –Employment Plan

(A) Employment Positions

No.	Positions requiring Unskilled	Positions requiring Skilled Employee
1	Worker	Sales representative
2	-	Sales Admin. Staff
3	-	Digital Marketing Staff
4	-	Event Marketing Staff
5	-	Smart Move Staff
6	-	Customer services staff
7	-	Customer services section manager
8	-	Veterinarian
9	-	Pet Knowledge Staff
10	-	Brand Manager
11	-	Marketing Admin. Staff
12	-	Human Resources Manager
13	-	Human Resources Staff
14	-	Accounting General Manager
15	-	Accounting Department Manager
16	-	Accounting Staff
17	-	Finance & Credit Control Staff
18	-	Plant General Manager
19	-	Production Department Manager
20	-	Production Manager
21	-	Logistic Manager
22	-	Raw Material Manager
23	-	Packing Manager
24	-	Production Supervisor
25	-	Logistics Supervisor
26	-	Raw Material Supervisor
27	-	Packing Supervisor
28	-	Production Staff
29	-	Logistics Staff
30	-	Raw Material Staff
31	-	Packing Staff

(B) Unskilled Labour Employment Plan

Types	Year 1		Year 2		Year 3-4 (Averagely)	
	Number	Percent	Number	Percent	Number	Percent
Local	40	100%	55	100%	70	100%
Foreign	-	-	-	-	-	-

Types	Year 5-6 (Averagely)		Year 7-8(Averagely)		Year 9-10 (Averagely)	
	Number	Percent	Number	Percent	Number	Percent
Local	82	100%	82	100%	82	100%
Foreign	-	-	-	-	-	-

(C) Skilled Labour Employment Plan

Types	Year 1		Year 2		Year 3-4(Averagely)	
	Number	Percent	Number	Percent	Number	Percent
Local	25	58.14%	35	53.03%	62	65.96%
Foreign	18	41.86%	31	46.97%	32	34.04%

Types	Year 5-6(Averagely)		Year 7-8 (Averagely)		Year 9-10 (Averagely)	
	Number	Percent	Number	Percent	Number	Percent
Local	94	79.66%	102	80.31%	102	80.31%
Foreign	24	20.34%	25	19.69%	25	19.69%

Schedule 11A –Salary and Wages

(A) Local Personnel Requirement

Currency Unit: Thousand MMK

No.	Type of Personnel	Department	Monthly Rate Per Pax	Yearly Rate Per Pax	Year 1		Year 2		Year 3-10 (Averagely)	
					No. of Persons	Yearly Amt.	No. of Persons	Yearly Amt.	No. of Persons	Yearly Amt.
1	Accounting Staff	Accounting	210	2,520	3	7,560	4	10,584	6	19,185
2	Finance & Credit Control	Accounting	210	2,520	1	2,520	1	2,646	1	3,316
3	Sales Admin. Staff	Sales	210	2,520	1	2,520	1	2,646	2	5,920
4	Sales Representative	Sales	210	2,520	4	10,080	7	18,522	18	49,361
5	Human Resources Manager	Human Resources	950	11,400	1	11,400	1	11,970	1	15,002
6	Human Resources Staff	Human Resources	210	2,520	1	2,520	1	2,646	3	8,452
7	Digital Marketing Staff	Customer Relations	210	2,520	1	2,520	1	2,646	1	3,316
8	Event Marketing Staff	Customer Relations	210	2,520	1	2,520	2	5,292	2	6,632
9	Smart Move Staff	Customer Relations	210	2,520	2	5,040	2	5,292	2	6,632
10	Customer services staff	Customer Services	210	2,520	1	2,520	1	2,646	4	11,056
11	Customer services section manager	Customer Services	450	5,400	1	5,400	1	5,670	1	7,106
12	Pet Knowledge Staff	Pet Knowledge Center	210	2,520	1	2,520	1	2,646	2	6,632
13	Brand Manager	Marketing	450	5,400	1	5,400	1	5,670	5	30,798
14	Marketing Admin. Staff	Marketing	210	2,520	1	2,520	1	2,646	1	3316
15	Production Manager	Production	450	5,400	0	0	0	0	2	14,213
16	Logistic Manager	Logistic	450	5,400	0	0	1	5,670	2	14,212

17	Raw Material Manager	Raw material	450	5,400	1	5,400	2	11,340	3	21,319
18	Packing Manager	Packing	450	5,400	0	0	0	0	2	12,687
19	Production Supervisor	Production	300	3,600	0	0	0	0	2	9,475
20	Logistic Supervisor	Logistic	300	3,600	0	0	1	3,780	2	75,801
21	Raw Material Supervisor	Raw material	300	3,600	1	3,600	2	7,560	3	9,475
22	Packing Supervisor	Packing	300	3,600	0	0	0	0	1	4,737
23	Production Staff	Production	210	2,520	0	0	1	2,646	10	28,891
24	Logistics Staff	Logistic	210	2,520	1	2,520	1	2,646	7	157,234
25	Raw Material Staff	Raw material	210	2,520	1	2,520	1	2,646	9	19,654
26	Packing Staff	Packing	210	2,520	1	2,520	1	2,646	10	28,891
27	Worker	Production	108	1,296	40	51,840	55	74,844	82	135,458
	Total for Each Year				65	**133,400**	90	**195,300**	184	**515,531**
	Total for Each Year (equivalent USD'000)					**103.54**		**151.54**		**400.02**

(B) Foreign Experts And Technicians Requirement

Currency Unit: Thousand MMK

No.	Type of Personnel	Department	Monthly Rate Per Pax	Yearly Rate Per Pax	Year 1		Year 2		Year 3-10 (Averagely)	
					No. of Persons	Yearly Amt.	No. of Persons	Yearly Amt.	No. of Persons	Yearly Amt.
1	Accounting General Manager	Accounting	2,000	24,000	1	24,000	1	25,200	1	31,583
2	Accounting Department Manager	Accounting	950	11,400	1	11,400	1	11,970	1	15,002
3	Sales Representative	Sales	210	2,520	2	5,040	2	5,292	5	14,372
4	Veterinarian	Customer Relations	230	2,760	1	2,760	1	2,898	1	3,632
5	Plant General Manager	Production	2,000	24,000	1	24,000	1	25,200	1	31,583
6	Production Senior Manager	Production	950	11,400	1	11,400	1	11,970	1	15,002
7	Production Manager	Production	450	5,400	1	5,400	3	17,010	1	10,157
8	Logistic Manager	Logistic	450	5,400	1	5,400	2	11,340	1	8,631
9	Packing Manager	Packing	450	5,400	1	5,400	2	11,340	1	8,631
10	Production Supervisor	Production	300	3,600	1	3,600	3	11,340	1	6,771
11	Logistics Supervisor	Logistic	300	3,600	1	3,600	2	7,560	1	5,754
12	Packing Supervisor	Packing	300	3,600	1	3,600	2	7,560	1	5,754
13	Production Staff	Production	210	2,520	2	5,040	4	10,584	2	8,056
14	Logistic Staff	Logistic	210	2,520	1	2,520	2	5,292	3	9,236
15	Raw material Staff	Raw material	210	2,520	1	2,520	2	5,292	2	6,632
16	Packing Staff	Packing	210	2,520	1	2,520	2	5,292	2	6,632
	Total for Each Year				18	118,200	31	175,140	25	187,437
	Total for Each Year (equivalent USD'000)					91.72		135.90		145.44

(C) Total Salary and Wages [(A) + (B)]

Currency Unit: Thousand USD

Type of Personnel	Year 1 Y 2017	Year 2 Y 2018	Year 3 Y 2019	Year 4 Y 2020	Year 5 Y 2021
Local	103.54	151.54	255.82	268.62	378.21
Foreign	91.72	135.90	144.85	152.09	125.74
Total	195.26	287.44	400.68	420.71	503.95

Type of Personnel	Year 6 Y 2022	Year 7 Y 2023	Year 8 Y 2024	Year 9 Y 2025	Year 10 Y 2026
Local	397.12	440.93	462.98	486.12	510.43
Foreign	132.03	141.25	148.32	155.73	163.52
Total	529.15	582.18	611.29	641.86	673.95

Remark: the salary will be increased at least 5 % every year based on performance of the employee and the profit of the company

39

Schedule 12 – Fuel

Currency Unit: Thousand USD

PARTICULARS (Type)	A/U	Year 1		Year 2		Year 3-10 (Averagely)	
		QTY	VALUE	QTY	VALUE	QTY	VALUE
Fuel for Cars	Litres	78,000	43.88	78,000	43.88	78,000	43.88
Diesel For Generator	Litres	411,610	231.56	565,963	318.39	1,562,830	879.19
TOTAL		489,610	275.44	643,963	362.27	1,640,830	923.07

Note: Calculation is based on USD 0.56 per 1 Litre

Schedule 13 – Electricity

Quantity Unit: kW/hr, Currency Unit: Thousand USD

PARTICULARS	Year 1		Year 2		Year 3	
	QTY	VALUE	QTY	VALUE	QTY	VALUE
Electricity For Factory	604,800	95	831,600	131	1,058,400	166
Total for Each Year	604,800	95	831,600	131	1,058,400	166

PARTICULARS	Year 4		Year 5-10 (Averagely)	
	QTY	VALUE	QTY	VALUE
Electricity For Factory	1,360,800	214	2,658,600	313
Total for Each Year	1,360,800	214	2,658,600	313

Note: Calculation is based on USD 0.157 per 1 Unit

9.

Schedule 14- Water

Quantity Unit: Cubic Metre, Currency Unit: Thousand USD

PARTICULARS	Year 1		Year 2		Year 3	
	QTY	VALUE	QTY	VALUE	QTY	VALUE
Water for Factory	3,720	0.4	5,115	0.6	6,510	0.8
Water for Office	100	0.0	110	0.0	121	0.0
Total for Each Year	3,820	0.5	5,225	1	6,631	0.8

PARTICULARS	Year 4		Year 5-10 (Averagely)	
	QTY	VALUE	QTY	VALUE
Water for Factory	8,370	1.0	16,352	1.9
Water for Office	133	0.0	188	0.016
Total for Each Year	8,503	1.0	16,540	1.98

Note Calculation is based on USD 0.12 per 1 Unit

Schedule 15 – Production Statement

No.	Particulars	Unit	Price per ton	Production and Sales Plan (312 days/year)				
				Year 1	Year 2	Year 3	Year 4	Year 5 – 10 (Averagely)
				Y 2017	Y 2018	Y 2019	Y 2020	Y2021-2026
1	Dog Feed	TONS	886.13 USD	960	1,320	1,680	2,160	4,220
2	Cat Feed	TONS	912.94 USD	8,160	11,220	14,280	18,360	35,870
3	Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	TONS	1,235.49 USD	480	660	840	1,080	2,110
	Total Quantity	TONS		9,600	13,200	16,800	21,600	42,200

Schedule 16 – Sale Statement

MAXIMUM CAPACITY 312 DAYS / YEAR

No.	PARTICULARS	UNIT (Tons)	Year 1	Year 2	Year 3	Year 4	Year 5 – 10 (Averagely)
			Y 2017	Y 2018	Y 2019	Y 2020	Y2021-2026
	Local Sales Quantity (80%)						
1	Dog Feed	TONS	960	1,320	1,680	2,160	3,820
2	Cat Feed	TONS	8,160	11,220	14,280	18,360	32,470
3	Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	TONS	480	660	840	1,080	1,910
	Total Quantity for Local Sales		**9,600**	**13,200**	**16,800**	**21,600**	**38,200**
	Export Sales Quantity (20%)						
1	Dog Feed	TONS	0	0	0	0	400
2	Cat Feed	TONS	0	0	0	0	3,400
3	Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	TONS	0	0	0	0	200
	Total Quantity for Export Sales		**0**	**0**	**0**	**0**	**4,000**
	Total Sales						
1	Dog Feed	TONS	960	1,320	1,680	2,160	4,220
2	Cat Feed	TONS	8,160	11,220	14,280	18,360	35,870
3	Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed	TONS	480	660	840	1,080	2,110
	Total Sales		**9,600**	**13,200**	**16,800**	**21,600**	**42,200**
	Total Income						
1	Dog Feed (Price: MMK 1,610,925/ Ton)	Million MMK	1,546	2,126	2,706	3,480	6,153
2	Cat Feed (Price: MMK 1,861,425/ Ton)	Million MMK	15,189	20,885	26,584	34,177	60,443
3	Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed (Price: MMK 4,295,800/ Ton)	Million MMK	2,062	2,835	3,608	4,639	8,205
	Subtotal for Local Sales	**Million MMK**	**18,798**	**25,846**	**32,899**	**42,296**	**74,802**
		Eqv. USD' 000	**14,586**	**20,056**	**25,528**	**32,819**	**58,043**
1	Dog Feed (Price: USD 1,250.00/ Ton)	USD'000	0	0	0	0	500
2	Cat Feed (Price: USD 1,444.36/ Ton)	USD'000	0	0	0	0	4,911
3	Other food e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed (Price: USD 3,333.34/ Ton)	USD'000	0	0	0	0	666

	Subtotal for Export Sales	USD'000	0	0	0	0	6,077
	Grand Total	USD'000	14,586	20,056	25,528	32,819	64,120

Note: The calculation is based on the exchange rate at USD 1 per MMK 1,288.74/-
(Approximately for managed floating rate)

Schedule 17 – Depreciation Schedule

Currency Unit: Thousand US Dollars

No.	Particulars	Cost	Salvage/ Disposal Value	Depreciable Value	Lifetime (years)	Depreciation Rate (per annum)	Depreciation Value (per annum)
1	Building	6,968	0	6,968	20	5%	348
2	Machinery	6,638	0	6,638	10	10%	664
3	Electrical and Water Systems	2,763	0	2,763	10	10%	276
4	Furniture	278	0	278	5	20%	56
5	Motor Vehicle	125	0	125	5	20%	25
	TOTAL	16,772	0	16,772			1,369

No.	Particulars	Depreciable Value	Depreciation Value	Remaining Depreciable Value
	Year 1			
1	Building	6,968	348	6,620
2	Machinery	6,638	664	5,974
3	Electrical and Water Systems	2,763	276	2,486
4	Furniture	278	56	222
5	Motor Vehicle	125	25	100
	Total	16,772	1,369	15,402
	Year 2			
1	Building	6,620	348	6,271
2	Machinery	5,974	664	5,310
3	Electrical and Water Systems	2,486	276	2,210
4	Furniture	222	56	167
5	Motor Vehicle	100	25	75
	Total	15,402	1,369	14,033
	Year 3			
1	Building	6,271	348	5,923
2	Machinery	5,310	664	4,647
3	Electrical and Water Systems	2,210	276	1,934
4	Furniture	167	56	111
5	Motor Vehicle	75	25	50
	Total	14,033	1,369	12,664
	Year 4			
1	Building	5,923	348	5,575
2	Machinery	4,647	664	3,983
3	Electrical and Water Systems	1,934	276	1,657
4	Furniture	111	56	56
5	Motor Vehicle	50	25	25
	Total	12,664	1,369	11,295

	Year 5			
1	Building	5,575	348	5,226
2	Machinery	3,983	664	3,319
3	Electrical and Water Systems	1,657	276	1,381
4	Furniture	56	56	0
5	Motor Vehicle	25	25	0
	Total	11,295	1,369	9,926
	Year 6			
1	Building	5,226	348	4,878
2	Machinery	3,319	664	2,655
3	Electrical and Water Systems	1,381	276	1,105
4	Furniture	0	0	0
5	Motor Vehicle	0	0	0
	Total	9,926	1,288	8,638
	Year 7			
1	Building	4,878	348	4,530
2	Machinery	2,655	664	1,991
3	Electrical and Water Systems	1,105	276	829
4	Furniture	0	0	0
5	Motor Vehicle	0	0	0
	Total	8,638	1,288	7,349
	Year 8			
1	Building	4,530	348	4,181
2	Machinery	1,991	664	1,327
3	Electrical and Water Systems	829	276	552
4	Furniture	0	0	0
5	Motor Vehicle	0	0	0
	Total	7,349	1,288	6,061
	Year 9			
1	Building	4,181	348	3,833
2	Machinery	1,327	664	663
3	Electrical and Water Systems	552	276	276
4	Furniture	0	0	0
5	Motor Vehicle	0	0	0
	Total	6,061	1,288	4,772
	Year 10			
1	Building	3,833	348	3,485
2	Machinery	663	663	0
3	Electrical and Water Systems	276	276	(0)
4	Furniture	0	0	0
5	Motor Vehicle	0	0	0
	Total	4,772	1,288	3,484

Schedule 18 – Profit and Loss Statement

Currency Unit: Thousand USD

No.	Particulars	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year10
		Y 2017	Y 2018	Y 2019	Y 2020	Y 2021	Y 2022	Y 2023	Y 2024	Y 2025	Y 2026
1	**Income**										
	Income from sales	14,586	20,056	25,528	32,819	40,114	49,231	58,347	67,464	78,403	91,167
	Sub-Total	14,586	20,056	25,528	32,819	40,114	49,231	58,347	67,464	78,403	91,167
	Commercial Tax (%)	-	-	-	-	-	-	-	-	-	-
	Net Sale Income	14,586	20,056	25,528	32,819	40,114	49,231	58,347	67,464	78,403	91,167
2	**Expenses**										
	Production Cost										
2.1	**Raw Material (Local)**	(2,506)	(3,515)	(4,564)	(5,985)	(7,461)	(9,340)	(11,291)	(13,316)	(15,785)	(18,722)
2.2	**Raw Material (Import)**	(3,298)	(4,625)	(6,004)	(8,662)	(10,799)	(13,518)	(16,341)	(19,273)	(22,846)	(27,096)
	Gross Profit	8,782	11,915	14,960	18,173	21,854	26,373	30,715	34,875	39,772	45,348
	EXPENSES ETC:										
2.3	**Salary & Wage**	(195)	(287)	(401)	(421)	(504)	(529)	(582)	(611)	(642)	(674)
2.4	**Fuel Expense**	(275)	(362)	(449)	(565)	(681)	(825)	(970)	(1,115)	(1,289)	(1,491)
2.5	**Electricity Expense**	(95)	(131)	(166)	(214)	(261)	(320)	(380)	(439)	(510)	(593)
2.6	**Water Expense**	(0)	(1)	(1)	(1)	(1)	(2)	(2)	(2)	(2)	(3)
2.	**Administration & Marketing Expense**	(5,111)	(6,812)	(7,243)	(9,149)	(9,453)	(11,431)	(13,437)	(13,410)	(15,482)	(17,908)
2.8	**Repair & Maintenance**	(107)	(147)	(187)	(240)	(294)	(361)	(427)	(494)	(574)	(668)
2.9	**Other Expenditures**	(1,355)	(1,857)	(2,359)	(3,026)	(3,693)	(4,526)	(5,360)	(6,193)	(7,193)	(8,359)
2.10	**Land Retail fees**	(101)	(101)	(101)	(101)	(101)	(101)	(101)	(101)	(101)	(101)
2.11	**Depreciation**	(1,369)	(1,369)	(1,369)	(1,369)	(1,369)	(1,288)	(1,288)	(1,288)	(1,288)	(1,288)
2.12	**Interest**	(972)	(778)	(583)	(389)	(194)	-	-	-	-	-
	Sub- Total	(9,582)	(11,845)	(12,860)	(15,474)	(16,551)	(19,384)	(22,548)	(23,654)	(27,083)	(31,086)
3	**Net Profit before tax**	(800)	70	2,100	2,698	5,303	6,989	8,167	11,221	12,689	14,263
4	**Income Tax (%)**	0	0	0	0	0	(2,097)	(2,450)	(3,366)	(3,807)	(4,279)
5	**Net Profit after tax**	(800)	70	2,100	2,698	5,303	4,892	5,717	7,855	8,882	9,984
6	**Corporate Social Responsibility Program (3%)**	-	2	63	81	159	147	172	236	266	300

Schedule 19 – Statement of Cash Flow from Operating Activities

Currency Unit: Thousand US Dollars

No	Particulars	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
		Y 2017	Y 2018	Y 2019	Y 2020	Y 2021	Y 2022	Y 2023	Y 2024	Y 2025	Y 2026
	Cash Inflow										
1	**Cash received from sale**	14,586	20,056	25,528	32,819	40,114	49,231	58,347	67,464	78,403	91,167
	Subtotal	14,586	20,056	25,528	32,819	40,114	49,231	58,347	67,464	78,403	91,167
	Cash Outflow (Expenses from Operation & Admin)										
1	**Raw Materials**	(5,804)	(8,141)	(10,568)	(14,647)	(18,260)	(22,858)	(27,632)	(32,589)	(38,631)	(45,818)
2	**Salary &Wages**	(195)	(287)	(401)	(421)	(504)	(529)	(582)	(611)	(642)	(674)
3	**Fuel Expenses**	(275)	(362)	(449)	(565)	(681)	(825)	(970)	(1,115)	(1,289)	(1,491)
	Electricity Expense	(95)	(131)	(166)	(214)	(261)	(320)	(380)	(439)	(510)	(593)
5	**Water Expense**	(0)	(1)	(1)	(1)	(1)	(2)	(2)	(2)	(2)	(3)
6	**Administration and Marketing Expenses**	(5,111)	(6,812)	(7,243)	(9,149)	(9,453)	(11,431)	(13,437)	(13,410)	(15,482)	(17,908)
7	**Repair &Maintenance**	(107)	(147)	(187)	(240)	(294)	(361)	(427)	(494)	(574)	(668)
8	**Other Expenditures**	(1,355)	(1,857)	(2,359)	(3,026)	(3,693)	(4,526)	(5,360)	(6,193)	(7,193)	(8,359)
9	**Land Rental Fee**	(101)	(101)	(101)	(101)	(101)	(101)	(101)	(101)	(101)	(101)
10	**Interest**	(972)	(778)	(583)	(389)	(194)	-	-	-	-	-
11	**Income Tax**	0	0	0	0	0	(2,097)	(2,450)	(3,366)	(3,807)	(4,279)
12	**Commercial Tax**	0	0	0	0	0	0	0	0	0	0
13	**Corporate Social Responsibility Program**	0	2	63	81	159	147	172	236	266	300
	Subtotal	(14,017)	(18,614)	(22,995)	(28671)	(33,283)	(42,903)	(51,170)	(58,085)	(67,965)	(79,595)
	Total	569	1,441	3,532	4,148	6,831	6,328	7,177	9,379	10,437	11,571

Schedule 19A – Statement of Cash Flow from Financing Activities

Currency Unit: Thousand US Dollars

No	Particulars	Initial Investment	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
			Y 2017	Y 2018	Y 2019	Y 2020	Y 2021	Y 2022	Y 2023	Y 2024	Y 2025	Y 2026
	Cash Inflow											
1	Cash Received From Contribution	8,000	-	-	-	-	-	-	-	-	-	-
2	Long Term Loan from Parent Company (5 years)	13,889	(2,777.8)	(2,777.8)	(2,777.8)	(2,777.8)	(2,777.8)	-	-	-	-	-
			-	-	-	-	-	-	-	-	-	-
	Subtotal	21,889	(2,777.8)	(2,777.8)	(2,777.8)	(2,777.8)	(2,777.8)	0	0	0	0	0
	Cash Outflow											
1	Dividend	-	(2,327)	(159)	(667)	(940)	(911)	(1,137)	(1,153)	(1,166)	(1,405)	(1,649)
	Subtotal	0	(2,327)	(159)	(667)	(940)	(911)	(1,137)	(1,153)	(1,166)	(1,405)	(1,649)
	Total	21,889	(5,104.8)	(2,936.8)	(3,444.8)	(3,717.8)	(3,688.8)	(1,137)	(1,153)	(1,166)	(1,405)	(1,649)

Schedule 19 B – Statement of Cash Flow from Investing Activities

Currency Unit: Thousand US Dollars

No.	Particulars	Initial Investment	Year 1	Year 2	Year 3	Year 4	Year 5 -Year 10
			Y 2017	Y 2018	Y 2019	Y 2020	Y 2021 -Y 2026
	Cash Inflow						
1	-	-	-	-	-	-	-
	Cash Outflow						
1	Building	6,968	-	-	-	-	-
2	Machinery	6,638	-	-	-	-	-
3	Utilities	2,763	-	-	-	-	-
4	Furniture & Fixture	278	-	-	-	-	-
5	Motor Vehicle	125	-	-	-	-	-
			-	-	-	-	-
	Subtotal	16,772	-	-	-	-	-
	Total	(16,772)	-	-	-	-	-

Schedule 19C – Statement of Net Cash Flow

Currency Unit: Thousand US Dollars

No.	Particulars	Year 1	Year 2	Year 3	Year 4	Year 5
		Y 2017	Y 2018	Y 2019	Y 2020	Y 2021
1	Cash Flow from Financing Activities	16,784	(2,936.8)	(3,444.8)	(3,717.8)	(3,688.8)
2	Cash Flow from Operating Activities	569	1,441	3,532	4,148	6,831
3	Cash Flow from Investing Activities	(16,772)	0	0	0	0
	Total	1,137	(1,495.3)	87.2	430.2	3,142.2

No.	Particulars	Year 6	Year 7	Year 8	Year 9	Year 10
		Y 2022	Y 2023	Y 2024	Y 2025	Y 2026
1	Cash Flow from Financing Activities	(1,137)	(1,153)	(1,166)	(1,405)	(1,649)
2	Cash Flow from Operating Activities	6,327	7,177	9,379	10,437	11,571
3	Cash Flow from Investing Activities	0	0	0	0	0
	Total	5,190	6,024	8,213	9,032	9,922

Schedule 20 – Net Present Value and Internal Rate of Return

Currency Unit: Thousand US Dollars

Activities	Year 1 Y 2017	Year 2 Y 2018	Year 3 Y 2019	Year 4 Y 2020	Year 5 Y 2021
Cash Flow from Financing Activities	16,784	(2,936.8)	(3,444.8)	(3,717.8)	(3,688.8)
Cash Flow from Operating Activities	569	1,441	3,532	4,148	6,831
Cash Flow from Investing Activities	1,137	(1,495.3)	87.2	430.2	3,142.2
Net Cash Flow	17,934	(2,991.1)	(174.4)	860.4	6,284.4
Activities	**Year 6 Y 2022**	**Year 7 Y 2023**	**Year 8 Y 2024**	**Year 9 Y 2025**	**Year 10 Y 2026**
Cash Flow from Financing Activities	(1,137)	(1,153)	(1,166)	(1,405)	(1,649)
Cash Flow from Operating Activities	6,327	7,177	9,379	10,437	11,571
Cash Flow from Investing Activities	5,190	6,024	8,213	9,032	9,922
Net Cash Flow	10,381	12,048	16,426	18,065	19,845

Net Present Value	47,291		
Interest Rate	7%		
IRR for the period of 10 years	30.89 %		
Payback period (Yrs.)	5 years	11	months

Schedule 21– Recoupment Period

Investment -USD'000			21,889			
Financial year	Net Profit after Tax		Depreciation	=	Total	
Year 1	(800)	+	1,369	=	529	
Year 2	70	+	1,369	=	1,439	
Year 3	2,100	+	1,369	=	3,469	
Year 4	2,698	+	1,369	=	4,067	
Year 5	5,303	+	1,369	=	6,672	
Year 6	4,892	+	1,288	=	6,181	
Year 7	5,717	+	1,288	=	7,006	
Year 8	7,855	+	1,288	=	9,143	
Year 9	8,882	+	1,288	=	10,171	
Year 10	9,984	+	1,288	=	11,272	

Investment value - Accumulated Profit Prior To break even period **= USD'000**

Break-even Period 21,889– 16,217 = 5,672

$= \frac{5{,}672 \times 12}{6{,}181}$



= 11

= 5 years 11 month

Products' Photography (Finished Goods)

No.	Particulars	Sample of Photo	
1	Dog feed		

2	Cat feed		

	Cat feed	   	   

3	Other feed e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed		


	Other feed e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed		

	Other feed e.g. Rabbit feed, Mynah feed, Koi feed, Aquarium fish feed		

MACHINE TO BE IMPORTED


TRUCK DUMPER OR TRUCK TILTER

MANUFACTURER : KPI.
MODEL: KPI-TD
WEIGHT: 12,000 kg
ORIGIN: THAILAND.
POWER: 30 KW
PRICE: 5,500,000 BATH




DRAG CONVEYOR

MANUFACTURER : BUHLER.
MODEL: FLAT BOTTOM CONVEYOR
WEIGHT: 3000 kg
ORIGIN: CHINA.
POWER: 30 KW / SET
PRICE: 30,000 USD / SET
UNIT: 12 SET




BUCKET ELEVATOR CONVEYOR

MANUFACTURER : BUHLER.
MODEL: Round Bottom Type
WEIGHT: 3000 kg
ORIGIN: CHINA.
POWER: 30 KW / SET
PRICE: 30,000 USD / SET
UNIT: 6 SET




ROTARY DISTRIBUTOR OR TURN HEAD

MANUFACTURER : BUHLER.
MODEL: Single Layer Outlet
WEIGHT: 1000 kg
ORIGIN: CHINA.
POWER: 5 KW / SET
PRICE: 12,000 USD / SET
UNIT: 4 SET




2 WAY VALVE / FLAP BOX

MANUFACTURER : BUHLER.
MODEL: Type K , Y
WEIGHT: 100 kg
ORIGIN: CHINA.
POWER: 5 KW / SET
PRICE: 6,000 USD / SET
UNIT: 6 SET




SLIDE GATE


MANUFACTURER : BUHLER.
MODEL: Pneumatic Drive
WEIGHT: 100 kg
ORIGIN: CHINA.
POWER: 5 KW / SET
PRICE: 6,000 USD / SET
UNIT: 8 SET




SCALPER or FEED CLEANER

MANUFACTURER : HAYES & STOLZ
MODEL: RS-7A ROTARY SCREEN SCALPER
WEIGHT: 2350 kg
ORIGIN: USA.
POWER: 2HP
PRICE: 29,500 USD










MAGNET

MANUFACTURER : KPI
MODEL: SHUTE MAGNET
WEIGHT: 200 kg
ORIGIN: THAILAND.
POWER: -
PRICE: 300,000 BATH / SET
UNIT: 3 SET









GRAIN CLEANER


MANUFACTURER : CIMBRIA
MODEL: RS-7A ROTARY SCREEN SCALPER
WEIGHT: 7,000 kg
ORIGIN: DENMARK.
POWER: 15.5 HP
PRICE: 86,000 USD



RAWMATERIAL MILL BIN/SILO


MANUFACTURER : SCE.
MODEL: MODULAR BINS
WEIGHT: N/A kg
ORIGIN: BELGIUM.
POWER: - HP
PRICE: 300,000 EURO






FINISHED GOODS BIN/SILO


MANUFACTURER : SCE.
MODEL: MODULAR BINS
WEIGHT: N/A kg
ORIGIN: BELGIUM.
POWER: - HP
PRICE: 250,000 EURO






COATER


MANUFACTURER : APEC.
MODEL: MIST COATER
WEIGHT: 3000kg
ORIGIN: USA.
POWER: 30 KW
PRICE: 365,000 USD






SCREENER

MANUFACTURER : ROTEX.
MODEL: 80 SERIES
WEIGHT: 1,500kg
ORIGIN: UK.
POWER: 5 KW
PRICE: 63,000 USD




COOLER


MANUFACTURER : GEELEN.
MODEL: VK28X38
WEIGHT: 10,000kg
ORIGIN: NETHERLAND.
POWER: 70 KW
PRICE: 240,000 EURO



DRYER (HORIZONTAL TYPE)


MANUFACTURER : WENGER.
MODEL: 3 PASS
WEIGHT: 25,000kg
ORIGIN: USA.
POWER: 150 KW
PRICE: 700,000 USD






DRYER (VERTICAL TYPE)


MANUFACTURER : WENGER or GEELEN.
MODEL: Dryer
WEIGHT: 37,500kg
ORIGIN: . USA or NETHERLAND
POWER: 150 KW
PRICE: 550,000 EURO






EXTRUDER

MANUFACTURER : WENGER.
MODEL: X-185
WEIGHT: 8000 kg
ORIGIN: USA.
POWER: 500 HP
PRICE: 1,300,000 USD




MIXER


MANUFACTURER : SCOTT EQUIPMENT.
MODEL: TWIN SHAFT MIXER
WEIGHT: 13,000 kg
ORIGIN: USA.
POWER: 100 HP
PRICE: 110,000 USD



GRINDER AND SIFTER


MANUFACTURER : STOLZ.
MODEL: RMPF-116 HAMMERMILL
WEIGHT: 8000 kg
ORIGIN: FRANCE.
POWER: 355 KW
PRICE: 320,000 EURO
UNIT: 2 SET






BATCHING SYSTEM

MANUFACTURER : KSE.
MODEL: ALFRA DOSING AND WEIGHING SYSTEM
WEIGHT: N/A kg
ORIGIN: NETHERLAND.
POWER: N/A HP
PRICE: 250,000 EURO




MICRO INGREDIENT MATERIAL LOADING SYSTEM

MANUFACTURER : INTERSYSTEM.
MODEL: MS/2 WEIGHT LOSS TYPE
WEIGHT: N/A kg
ORIGIN: USA.
POWER: 6 HP
PRICE: 60,000 USD




JUMBO BAG LOADING SYSTEM


MANUFACTURER : DYNEQUIP INC.
MODEL: BULK BAG UNLOADING SYSTEM
WEIGHT: N/A kg
ORIGIN: USA.
POWER: N/A HP
PRICE: 80,000 USD




PUMP

MANUFACTURER : KPI.
MODEL: LIQUID PUMP
WEIGHT: 50 kg / SET
ORIGIN: THAILAND.
POWER: 3 KW
PRICE: 25,000 BATH / SET
UNIT: 6 SET









LEVEL SENSOR


MANUFACTURER : KPI.
MODEL: HI – LO LEVEL SENSOR
WEIGHT: 2 kg / SET
ORIGIN: THAILAND.
POWER: - HP
PRICE: 15,000 BATH / SET
UNIT: 40 SET






CONTROL SYSTEM

MANUFACTURER : NORVIDAN
MODEL: PROCESSING CONTROL
WEIGHT: - kg
ORIGIN: DENMARK.
POWER: - KW
PRICE: 20,000,000 BATH / SET
UNIT: 1 SET




WASTE WATER TREATMENT SYSTEM

MANUFACTURER : KPI.
MODEL: UASB
WEIGHT: 10000 kg
ORIGIN: THAILAND.
POWER: 100 KW
PRICE: 7,000,000 BATH / SET
UNIT: 1 SET




ODOUR CONTROL SYSTEM

MANUFACTURER : AEROX.
MODEL: PLASMA INJECTOR
WEIGHT: 3,000 kg
ORIGIN: NETHERLAND.
POWER: 40 KW-
PRICE: 7,000,000 BATH / SET
UNIT: 1 SET




TRUCK SCALE

MANUFACTURER : KPI.
MODEL: TRUCK SCALE 100 TON
WEIGHT: 12000 kg
ORIGIN: THAILAND.
POWER: -
PRICE: 1,500,000 BATH / SET
UNIT: 1 SET




TRUCK SAMPLING

MANUFACTURER : KPI.
MODEL: TRUCK PROBE
WEIGHT: 2000 kg
ORIGIN: THAILAND.
POWER: 5 KW
PRICE: 1,200,000 BATH / SET
UNIT: 2 SET




R.O. WATER SYSTEM

MANUFACTURER : KPI.
MODEL: 15 CU.M / HR
WEIGHT: 7000 kg
ORIGIN: THAILAND.
POWER: 70 KW
PRICE: 2,000,000 BATH / SET
UNIT: 1 SET




BOILER

MANUFACTURER : GETABEC.
MODEL: 5 TON / HR
WEIGHT: 15000 kg
ORIGIN: THAILAND.
POWER:
PRICE: 7,000,000 BATH / SET
UNIT: 1 SET




AIR COMPRESSOR

MANUFACTURER : KEASER.
MODEL: 75HP
WEIGHT: 2000 kg
ORIGIN: GERMANY.
POWER: 57 KW / SET
PRICE: 1,500,000 BATH / SET
UNIT: 2 SET




METAL DETECTOR MACHINE

MANUFACTURER : SQUARE
MODEL: METAL DETECTOR
WEIGHT: 200 kg
ORIGIN: THAILAND.
POWER: 1 KW / SET
PRICE: 750,000 BATH / SET
UNIT: 3 SET




PACKING MACHINE

MANUFACTURER : TOYO JIDOKI.
MODEL: FILLING AND SEALING
WEIGHT: 2000 kg
ORIGIN: JAPAN.
POWER: 5 KW / SET
PRICE: 15,000,000 BATH / SET
UNIT: 1 SET




PACKING MACHINE

MANUFACTURER : BOSCH.
MODEL: SVE 3600
WEIGHT: 2500 kg
ORIGIN: GERMANY.
POWER: 5 KW / SET
PRICE: 15,000,000 BATH / SET
UNIT: 1 SET




MULTIHEAD WEIGHER

MANUFACTURER : ISHIDA.
MODEL: CCW
WEIGHT: 1250 kg
ORIGIN: JAPAN.
POWER: 1.5 KW/ SET
PRICE: 3,500,000 BATH / SET
UNIT: 2 SET



PACKING MACHINE

MANUFACTURER : PREMIER TECH CHRONOS.
MODEL: NX
WEIGHT: 250 kg
ORIGIN: THAILAND
POWER: 1.5 KW/ SET
PRICE: 700,000 BATH / SET
UNIT: 2 SET




PNEUMATIC CONVEYOR


MANUFACTURER : HORIZON.
MODEL: DENSE PHASE SYSTEM
WEIGHT: 3000 kg
ORIGIN: USA.
POWER: 75 KW / SET
PRICE: 120,000 USD / SET
UNIT: 3 SET


HORIZON
SYSTEMS







CONTRAN™
By Horizon Systems
CONTINUOUS DENSE PHASE TRANSFER






BLENDING SYSTEM

MANUFACTURER : DINNISSEN.
MODEL: PG 4500
WEIGHT: 7000kg
ORIGIN: NETHERLAND.
POWER: 55 KW / SET
PRICE: 160,000 EURO /SET
UNIT: 1 SET



DOSING SYSTEM FOR BLENDING PROCESS

MANUFACTURER : KSE.
MODEL: ALFRA
WEIGHT: 3000kg
ORIGIN: NETHERLAND.
POWER: 35 KW
PRICE: 180,000 EURO / SET
UNIT : 2 SET



LAND LEASE AGREEMENT

BETWEEN

THE BAGO REGIONAL GOVERNMENT
THE REPUBLIC OF THE UNION OF MYANMAR

AND

PERFECT COMPANION GROUP CO., LTD.
169, MOO 16, BANGSAOTHONG, BANGSAOTHONG DISTRICT,
SAMUTPRAKARN 10540, THAILAND

DATED 23 JUNE 2015

LAND LEASE AGREEMENT

For the lease of
Ten (10) acres of land from Plot.21 and 24 of the
Foreign industrial Zone designated investment in the Bago Region

BETWEEN

THE BAGO REGIONAL GOVERNMENT
The Republic of the Union of Myanmar

AND

PERFECT COMPANION GROUP CO., LTD(THAILAND)
169 Moo16 Bangsaothong ,
Bangsaothong District, Samutprakarn 10540,
Thailand



This LEASE AGREEMENT made entered into and delivered at Bago , Bago Region, the Republic of the Union of Myanmar on this 23 of June 2015.

BY AND BETWEEN

THE BAGO REGIONAL GOVERNMENT, THE REPUBLIC OF THE UNION OF MYANMAR, represented for this purpose, by it's the Secretary of Bago Regional Government (hereinafter referred to as the "**LESSOR**" which expression shall except where the context requires another and different meaning therefrom, include its successors and permitted assigns) represented for this purpose by **U HLA MIN HTUT** of the ONE PART.

AND

PERFECT COMPANION GROUP CO., LTD (incorporated and registered in accordance with the laws of Thailand) which is in the process of application under the Myanmar Foreign Investment Law 2012 (hereinafter referred to as the "**LESSEE**" which expression shall, except where the context requires another and different meaning therefrom, include its successors, legal representatives and permitted assigns) represented for this purpose by **MR.SOMKIAT DANKUL** of the OTHER PART.

WITNESSETH AS FOLLOWS:


WHEREAS the LESSEE is desirous of entering into this Lease Agreement of utilizing the land plots No. 21 and 24 of the foreign industrial zone designated for foreign investment in the Bago Region with a total aggregated area of 10 (ten) acres (equivalent to 40,468.6 square meters) as described in the map as Appendix A attached hereto (which shall form an integral part of this Lease Agreement) (hereinafter collectively referred to as the "**Land**") to construct a manufacturing facility thereon to produce pet food and other related products (hereinafter referred to as the "**Project**") or otherwise approved by the Myanmar Investment Commission (hereinafter referred to as the "**MIC**");

WHEREAS the LESSOR is desirous of leasing the Premises as hereinafter defined for 50 (Fifty) years with 2 (two) extendable periods of 10 (ten) years to LESSEE to enhance industrial development, whereby privileges under Myanmar Foreign Investment Law 2012 in Myanmar;

WHEREAS the LESSOR represents and warrants that it has the legal and beneficial right on said land; and

WHEREAS both the LESSOR and the LESSEE hereto are legally authorized to enter into this Lease Agreement.





NOW, THEREFORE, THE PARTIES HERETO HEREBY AGREE AS FOLLOWS:

ARTICLE I: SCOPE OF AGREEMENT

1-01 In consideration of the rent hereinafter reserved and the covenants made by the LESSEE hereinafter contained, the LESSOR lets unto the LESSEE all that piece of land with a total aggregate area of 40,468.6 ms comprising (a) 20,234.3 ms of Plot No. 21 and (b) 20,234.3 ms of Plot No.24 of the foreign industrial zone designated for foreign investment in the Bago Region , Republic of the Union of Myanmar as per map attached as Appendix A hereto (which shall form an integral part of this Lease Agreement) together with all the rights basements appurtenances thereto, except all mines, deposits, gemstones, coal petroleum and other natural resources as well as buried treasure and gems occurring in, under or within the said land for a term of fifty(50) years extendable by two(2) terms of ten (10) years each from the date of signing this Lease Agreement.

1-02 On expiry of the term of the Lease Agreement and following the extension of two (2) terms of ten (10) years each, this Lease Agreement may be renewed for further terms with the consent of the LESSOR and subject to the approval of the Myanmar Investment Commission (hereinafter referred to as MIC)

ARTICLE II: ANNUAL RENT AND PAYMENT TERMS


2-01 The annual rent for the land shall be calculated at the following rates as per decision made by the cabinet of Bago Regional Government (the **"Annual Rent"**):

US$ 2.50 per square meter for the first ten (10) years
US$ 3.00 per square meter for the second ten (10) years
US$ 3.50 per square meter for the third ten (10) years

After the lapse of thirty (30) years from the execution of this Agreement, the rental rate per square meter for each of the remaining ten (10) year period of the term of the Lease Agreement shall be negotiated by the parties, but in no case shall any increase in the rental rates for such ten (10) year period be more than five percent (5%) of the last rental rate per square meter paid by the LESSEE.

2-02 Payment of the Annual Rent shall be made in advance in the first month of year of every financial year.





2-03 The payment of the first Annual Rent shall be made within thirty (30) days after getting MIC permit. The rate of penalty will be 5% of the rental payment.

2-04 The penalty will be applied if LESSEE delay to pay 15 days of the month.

2-05 There will be PREMIUM charges as the said land is government owned.

ARTICLE III: PLACE OF BUSINESS AND FACTORY

3-01 The places of business and factory of the LESSEE shall include Bago Region, the Republic of the Union of Myanmar. The LESSEE may also have registered offices at other places as may be determined by the Board of Directors.

ARTICLE IV: EFFECTIVE DATE OF THE LEASE

4-01 The effective date of this Lease Agreement shall be the date on which this Lease Agreement is signed by both the LESSOR and the LESSEE (hereinafter referred to as the "**Effective Date**").

ARTICLE V: LESSEE'S OBLIGATIONS

5-01 The LESSEE hereby covenants with the LESSOR for the following:

(1) To pay the Annual Rent on the days and in the manner hereinbefore appointed for payment thereof and to pay for all utility charges to be collected by respective authorities with respect to any services provided;

(2) Not to sub-lease, assign or transfer the whole or any part of the lease hold interest hereby created, concerning the leased premises or any part thereof, without the consent of the LESSOR and the approval of the MIC;

(3) To utilize the leased land for the purpose of constructing a manufacturing facility and thereafter to install plant and equipment for processing, preserving, marketing locally or overseas, consumer goods and other related products;

(4) To accomplish the first phase of the construction of the manufacturing facility within two years from the date of issuance of the MIC permit.

(5) To ensure that all activities and operation on the Premises or any part thereof including the manufacturing facility under lease and other related facilities, are in conformity with the laws, regulations and directives of the Republic of Union of Myanmar;

(6) The LESSEE shall be responsible for the protection as well as the preservation of the environment in and around the work-site, and shall control pollution of air, water and land, so as not to cause any environmental degradation. The LESSEE shall also take



necessary measures to make environmental protection and other treatment procedures to keep the work-site environmentally friendly, and

(7) In accordance with clause 14-01 and 21-03, to surrender the lease within three(3) months from the termination of the Lease Agreement and take away or dispose of all movable properties, without prejudice to the LESSOR's Right to claim for the rent up to the date of complete evacuation and damages caused to the land in the event of termination under clause 14-03

ARTICLE VI: LESSOR'S OBLIGATIONS

6-01 The LESSEE paying the rent hereinbefore mentioned and performing and observing the covenants hereinbefore contained, the LESSOR hereby covenants with the LESSEE for the following:

6-01 (1) The LESSOR shall pay all land revenues imposed on the leased land,

6-01 (2) The LESSOR shall assist in getting sufficient electricity power supply, as well as the required International Directly Dial telephones fax line and internet lines, and

6-01(3) The LESSOR shall assist in getting the requisite licenses and permits from relevant authorities in Myanmar.

ARTICLE VII: LESSOR'S RIGHTS

7-01 The LESSOR shall have the right to empower its to the Secretary of the Cabinet or any person acting under his order to be at liberty at all reasonable times during the Term of the Lease Agreement, and upon providing the Lessee not less than 7 (seven) days prior notice in writing to enter upon the Premises including any buildings thereon for any purpose related to the Lease Agreement PROVIDED that such entry shall not unreasonably interfere with the LESSEE's business or operations.

7-02 If the LESSEE in any substantial respect fails to perform or observe the terms and conditions of this Lease and fails to remedy the same within 60 (sixty) days from the date of receipt of the notice in writing from the LESSOR of such default, the LESSOR shall be at liberty to re-enter upon and take possession of the whole complex of the Premises and the lease shall, thereupon, cease and terminate, provided that such right of re-entry shall not be prejudice any right of action of the LESSOR for recovery of money from the LESSEE by way of rent or compensation or damages.

7-03 The LESSEE may peacefully and quietly hold the leased premises during the term of the Lease Agreement without any interruption or disturbance of whatsoever nature by the LESSOR or any person lawfully claiming to represent the LESSOR.

ARTICLE VIII : GOVERNING LAW AND JURISDICTION



8-01 This Lease Agreement shall be read, constructed, interpreted and governed, in all respects, by the laws of the Republic of the Union of Myanmar and, subject to clause 13, the parties hereby submit to the jurisdiction of the relevant court of Myanmar and all courts competent to hear appeals therefrom.

ARTICLE IX: WARRANTY AND REPRESENTATION

9-01 Each party represents and warrants to the other that it is a legal person duly authorized under the relevant laws and has the authority, right or power and sound financial standing to enter into this Lease Agreement.

ARTICLE X: CONDITION PRECEDENT

10-01 This Lease Agreement is conditional upon receipt of all necessary and requisite approvals for its performance in implementation thereof from all relevant government authorities in the Republic of Union of Myanmar, including the MIC..

ARTICLE XI: RENEGOTIATION OF AGREEMENT

11-01 In the event that situation or condition arise with respect to circumstances not envisaged in the Lease Agreement, which would warrant an amendments thereto, the parties hereto shall make necessary negotiations with a view to making such amendments.


11-02 Such amendments are subject to the approval of the MIC.

ARTICLE XII: LAW OF PERFORMANCE

12-01 Both parties shall carry out their obligations arising out of this Lease Agreement according to the laws, rules, regulations, directives and procedures of the Republic of the Union of Myanmar.

ARTICLE XIII: ARBITRATION

13-01 In the event of any dispute arising, between the parties to this Lease Agreement, which cannot be settled amicably within sixty (60) days thereof, such dispute shall be settled in the Republic of the Union of Myanmar by way of arbitration, through two arbitrators, each one of whom shall be appointed by the LESSOR and the LESSEE



representatively. Should the arbitrators fail to reach an agreement, the dispute shall be referred to an umpire. wholes decision shall be final and binding upon both parties. The arbitration proceeding shall, in all respects. conform to the Myanmar Arbitration Act 1944 (Myanmar Act IV 1944) or any subsisting statutory modifications thereof.

13-02 Arbitration fees shall be borne by the losing party.

13-03 The venue of arbitration shall be in Yangon, Myanmar.

ARTICLE XIV: TERMINATION

14-01 This Lease Agreement may be terminated through the service of ninety (90) days prior notice by either party hereto, upon occurrence of any of the following events, subject to the approval of the MIC:

(a) Substantial and continuous losses sustained by the business operation

(b) Breach of any conditions of this Lease Agreement by either party, without rectification within sixty (60) days from written notification of the other party, and

(c) Force majeure event persisting for more than six (6) months from the occurrence thereof.

(d) Mutual consent by both parties

(e) At the expiry of lease period

14-02 This Lease Agreement may not be terminated, before the expiry of the term of the lease, except by mutual consent in writing, after a service of ninety(90) days' notice of the intention of such termination of the one party to the other, provided, however, that the LESSEE may terminate this Agreement, subject t o MIC approval and upon ninety(90) days' notice, should it be prevented to commence to the construction of, or undertake normal operations at, the manufacturing facility, for causes attributable to the LESSOR's fault or negligence.

14-03 This Lease Agreement may also be terminated by the LESSEE, in the event that natural disaster or any destruction or loss caused by force majeure occurs. Notice of intention to terminate shall be given in writing to the LESSOR, ninety (90) days in advance. The LESSEE reserves its right under this Lease Agreement to reconstruct the damaged property at its own cost and continue its operations.

14-04 Termination of this Agreement shall be effective only after the approval of the MIC.

ARTICLE XV: FORCE MAJEURE



15-01 If either party is temporarily rendered unable wholly or partly by force majeure to perform its obligations or accept the performance of the other party under this Lease Agreement, the affected party shall give notice to the other party within 14 (fourteen) days after the occurrence of the cause relied upon, giving full particulars in writing of such force majeure. The duties of such party as affected by some force majeure shall, with the approval of the other party, be suspended the continuance of the disability so caused, but for no longer period than reasonable; and such cause shall, as far as possible, be removed with all reasonable dispatch. Neither party shall be responsible for any delay caused by force majeure.

15-02 The term, "force majeure" as applied herein shall mean Act of God, restraints of a Government, lock-outs, strikes, industrial disturbances, explosions, fires, floods, earthquakes, storms, lightening, and other causes similar to the conditions as enumerated herein which are beyond the control of either party and which, by the exercise of due care and diligence, either party is unable to overcome.

ARTICLE XVI: ASSIGNMENTS

16-01 The LESSEE has the right to assign, or transfer its interest in this Lease Agreement to any company or individual, local or foreign, with the consent of and on terms agreed by the LESSOR, subject to the existing laws of the Republic of the Union of Myanmar and the approval of MIC.

ARTICLE XVII: MINERAL RESOURCES AND TREASURES

17-01 Mineral resources, treasures, gems and other natural resources, discovered unexpectedly from, in or under the lease land and during the term of this Lease Agreement, shall inform promptly and shall be the property of the LESSOR and the LESSOR shall be at liberty to excavate the aforesaid at anytime, in accordance with laws, rules and regulations of the Republic of the Union of Myanmar.

ARTICLE XVIII: RIGHT OF RE-ENTRY

18-01 If the LESSEE in any substantial respect fails to perform or observe the terms and conditions of this Lease and fails to rectify such non-performance or non-observance within 60 (sixty) days after the notice in writing from the LESSOR of such default, The LESSOR shall be at liberty to re-enter upon and take possession of the lease land and the Lease shall, thereupon , determine and terminate , provided that such right of re-entry shall not prejudice any right of action of the LESSOR for recovery of money from the LESSEE by way rent or compensation for damages.

ARTICLES XIX: NOTICE

19-01 Any notice or other communication required to give or send hereunder shall be in English Language and be left or sent by send prepaid registered post (airmail, if overseas) or telex or facsimile transmission or international courier to the party concerned at its address given underneath, or such other address as the party concerned shall have notified in concurrence with this clause to the other party.

The addresses of parties are as follows:

LESSOR: **U Hla Min Htut**
The Acting Secretary of Bago Regional Government
Bago , Bago Region, the Republic of the Union of Myanmar
Telephone: +95-52-200789

LESSEE : **Mr.Somkiat Dankul**
Vice President , Perfect Companion Group
169, Moo 16, Bangsaothong, Bangsaothong District, Samutprakarn
10540, the Kingdom of Thailand
Telephone: +668 1644 7223

ARTICLE XX: LANGUAGE

20-01 This Agreement has been made in English.

ARTICLE XXI: RETRANSFER OF LEASED PROPERTY

21-01 During the period of fifty (50) years (extendable for two consecutive terms of ten (10) years each), the LESSEE shall undertake normal maintenance and due care of the leased land, The LESSEE shall, in accordance with Section 5-01(4), construct additional buildings or extension of buildings at the factory premises after initial foreign investment.

21-02 At the expiry or termination of the lease period, the LESSEE shall transfer the leased land to the LESSOR without consideration within three (3) months in good condition, ground damages having been refilled or repaired.

21-03 The LESSEE shall have the right to take re-possession of all movable properties which shall be removed at its own cost and / or disposed of within three (3) months of the expiry or termination of the lease period, not prejudice to the Bago Region Government's right to claim for the rent up to the date of complete evacuation and damages caused to the leased land by the LESSEE.

21-04 Without prejudice to Section 1-02, if the LESSEE wishes to manage and operate the manufacturing facility after termination of this Lease Agreement, a new contract of

management under new terms and conditions may be negotiated and concluded before the expiry of this Lease Agreement.

IN WITNESS WHEREOF THE PARTIES hereto have set their respective hands and affixed their seals hereunder on the date first above written.

For and on behalf of the LESSOR

U HLA MIN HTUT
Acting Secretary
Bago Regional Government

For and on behalf of LESSEE

MR.SOMKIAT DANKUL
Vice President
Perfect Companion Group Co.,Ltd.

In the presence of:

Witness (1)


Name: **U San Win**
Designation: Director
Address: Land Management
And Statistics Department


Witness (2)

Name: **Mr.Anucha Niruntrayakul**
Designation: Assistant Vice President
Address: Perfect Companion Group
Co.,Ltd.

Perfect Companion Group Co.,Ltd.

တိရစ္ဆာန်အစာစက်ရုံ တည်ဆောက်ရန်
လျှောက်ထားသည့်နေရာမြေပုံကြမ်း






လျှောက်ထားသည့်နေရာ - အတွင်း

မြေကွက်အမှတ် (၂၁+၂၄) - (၂၀၂၃၄. ၂၈၂ + ၂၀၂၃၄. ၂၈၂)

- ၄၀၄၆၈. ၅၆၄ စတုရန်းမီတာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တိုင်းဒေသကြီးအစိုးရအဖွဲ့
ပဲခူးမြို့

စာအမှတ်၊ ၈ / ၁ - ၁၂ / ဦး ၈ (၂၈၁)
ရက်စွဲ ၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

သို့

ဥက္ကဋ္ဌ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ်(၁)၊သစ္စာလမ်း၊ရန်ကင်းမြို့နယ်
ရန်ကုန်မြို့

အကြောင်းအရာ။ သဘောထားမှတ်ချက်တင်ပြခြင်းကိစ္စ


၁။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပဲခူးမြို့၊ ညောင်အင်းကျေးရွာ၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ် (၂၁+၂၄)၊ မြေဧရိယာ(၁၀)ဧကတွင် တီရှီ့ုစာန်အစာထုတ်စက်ရုံတည်ဆောက်အသုံးပြုနိုင်ရေးအတွက် (၂၃.၆.၂၀၁၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Perfect Companion Group Co.,Ltd တို့ မြေငှားစာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများရရှိခြင်း၊ ဒေသခံလုပ်သားပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်းတို့ကြောင့် အဆိုပါစက်ရုံတည်ထောင်ခြင်းအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မည်ဆိုပါက ကန့်ကွက်ရန်မရှိပါကြောင်း ထောက်ခံတင်ပြအပ်ပါသည်။

(ဉာဏ်ဝင်း)
ဝန်ကြီးချုပ်

မိတ္တူ။
Perfect Companion Group Co.,Ltd
မျှောစာတွဲ
လက်ခံစာတွဲ

TZNL(Head Office)-32



Estimated Construction Area for 7 Buildings in 1st Phase is 6,000 m² (64,584 sq.feet)

Estimated Construction Area in Future is 15,000 m² (161,459 sq.feet)

136

KARISMA APPAREL

MAIN ROAD

SUNJIN MYANMAR

MAIN GATE

TRUCK SCALE

TRUCK SAMPLING

DORMITORY CANTEEN AREA
396 m²
(4,263 ft²)

MAINTENANCE & STORE AREA
630 m²
(6,781 ft²)

COLD ROOM DIGEST AREA
450 m²
(4,844 ft²)

LIQUID STORAGE BUILDING
270 m²
(2,906 ft²)

BOILER BUILDING
450 m²
(4,844 ft²)

1960 m²
(21,097 ft²)
RM WAREHOUSE


120 m²
(1,292 ft²)
PALLETING WAREHOUSE

1960 m²
(21,097 ft²)
PACKAGING WAREHOUSE

PRODUCTION AREA

FUTURE PRODUCTION AREA
1152 m² (12,400 ft²)

FINISHED GOOD WAREHOUSE



A	25/10/15	
NO.	DATE	REVISION

JOB NO.

PROJECT: MYANMAR PETFOOD FACTORY GENERAL LAYOUT

OWNER:


DRAWING TITLE:

DRAWN BY	DATE
ARCHITECTED BY	DATE
DESIGNED BY	DATE
DESIGNED BY	DATE
APPROVED BY	DATE
	SCALE
	DWG.NO. / REV.

▬ Estimated Construction Area for 7 Buildings in 1st Phase is 6,000 m² (64,584 sq.feet)

Estimated Construction Area in Future is 15,000 m² (161,459 sq.feet)

135



မြေစာရင်းပုံစံ - ၁၀၅

2016 - 0469615

မှန်ကန်ကြောင်း သက်သေခံ / သက်သေမခံ သော လက်ရှိမြေပုံတွင် ယခုနှစ်အသုံးပြုသော ဦးပိုင်မြေပုံ





တိုင်းဒေသကြီး/ ပြည်နယ် လျှောက်ထားသူများလိုက်နာရန်
၁။ လျှောက်ထားသည့် နည်းလမ်းအရသာ အသုံးပြုခွင့် ပြုသည်။
၂။ မြေစာရင်း ပုံစံ ၁၀၅၊ ၁၀၆ အား ပြင်ဆင် သုံးစွဲခွင့် မပြုပါ။
၃။ မြို့နယ်/ ပုံစံ ၁၀၅၊ ၁၀၆ အား မိတ္တူ ပြုလုပ်ခွင့် မပြုပါ။
ရပ်ကွက်/ ကျေးရွာအုပ်စု
၃ ရပ်ကွက် (ဇ)
ကွင်း/ အကွက်အမှတ်နှင့်အမည်
... (၃)
ဦးပိုင်အမှတ်/ မြေကွက်အမှတ်
(၂၁၊ ၂၄)

လမ်း

၂၁ ၂၄ ၂၂ ၂၃

ဦးပိုင် အမှတ်	အခွန်စည်းကြပ်ခံရသူ/ ပိုင်ရှင်/ ဂရန်ရှင်/ အငှားဂရန်ရှင် အမည်	ပိုင်ဆိုင်ခွင့်	မြေမျိုးနှင့် အတန်း	ဧရိယာ (ဧက)	မှတ်ချက်
(မြေကွက်)					
(၂၁၊ ၂၄)	-	-	ဝA	၁၀.၀၀	

ရေးကူးပေးသည့်အကြောင်းအရာ	[illegible]

(အထက်ဖော်ပြပါအကြောင်းအရာအတွက်သာ အသုံးပြုခွင့်ရှိသည်။)

လျှောက်ထားသူအမည် - [illegible]

လျှောက်လွှာတင်သည့်နေ့စွဲ -

လျှောက်ထားသူသို့ ထုတ်ပေးသည့်နေ့စွဲ -

ယခုအထက်တွင် ပြဆိုသောမြေပုံမှာ မှန်ကန်သေချာစွာ ရေးကူးထားသော (၂၀၁၆) ခုနှစ် အတွက် နောက်ဆက်တွဲတိုင်းတာခြင်း မြေပုံဖြစ်ကြောင်း သက်သေခံလက်မှတ် ရေးထိုးပါသည်။



အမှုတွဲကိန်း/မြေကိုင်စာရေးလက်မှတ် -

နေ့စွဲ -

တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါသည်။

လက်ထောက်ဦးစီးမှူးလက်မှတ် -

နေ့စွဲ -

ဖော်မင်းလတ်

စိစစ်အတည်ပြုပါသည်။



ပြေစာရင်းပုံစံ – ၁၀၅

2016 - 0469620

မှန်ကန်ကြောင်း သက်သေခံ / သက်သေမခံ သော လက်ရှိမြေပုံတွင် ယခုနှစ်အသုံးပြုသော ဦးပိုင်မြေပုံ လက်ခံရေးကူးရန်ပုံစံ



ရုံးခွန်တံဆိပ်ခေါင်းကပ်ရန်

တိုင်းဒေသကြီး/ ပြည်နယ် လျှောက်ထားသူများလိုက်နာရန် ၁။ လျှောက်ထားသည့် နည်းလမ်းအရသာ အသုံးပြုခွင့် ပြုသည်။ ၂။ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ အား ပြင်ဆင်ခွင့် မပြု။ ၃။ ပုံစံ ၁၀၅၊ ၁၀၆ အား မိတ္တူကူးခွင့် မပြု။	၂၁ ၂၄ ၂၂ ၂၃ လမ်း
ရပ်ကွက်/ ကျေးရွာအုပ်စု ၃ သဘာ (၃)	
ကွင်း/ အကွက်အမှတ်နှင့်အမည် ... (၃)	
ဦးပိုင်အမှတ်/ မြေကွက်အမှတ် (၂၁ + ၂၄)	

ဦးပိုင် အမှတ်	အခွန်စည်းကြပ်ခံရသူ/ ပိုင်ရှင်/ ဂရန်ရှင်/ အငှားဂရန်ရှင် အမည်	ပိုင်ဆိုင်ခွင့်	မြေမျိုးနှင့် အတန်း	ဧရိယာ (ဧက)	မှတ်ချက်
(ရှိမြဲကွက်) (၂၁ + ၂၄)	–	–	ဝA	၁၀.၀၀	[illegible]

ရေးကူးပေးသည့်အကြောင်းအရာ	မြေ ... စာချုပ်ချုပ်ရန်

(အထက်ဖော်ပြပါအကြောင်းအရာအတွက်သာ အသုံးပြုခွင့်ရှိသည်။)

လျှောက်ထားသူအမည် – [illegible]

လျှောက်လွှာတင်သည့်နေ့စွဲ –

လျှောက်ထားသူသို့ ထုတ်ပေးသည့်နေ့စွဲ –

ယခုအထက်တွင် ပြဆိုသောမြေပုံမှာ မှန်ကန်သေချာစွာ ရေးကူးထားသော (၂၀၁၆) ခုနှစ် အတွက် နောက်ဆက်တွဲတိုင်းတာခြင်း မြေပုံဖြစ်ကြောင်း သက်သေခံလက်မှတ် ရေးထိုးပါသည်။



အမှုတွဲထိန်း/မြေတိုင်းစာရေးလက်မှတ် –

နေ့စွဲ –

တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါသည်။

လက်ထောက်ဦးစီးမှူးလက်မှတ် –

နေ့စွဲ –

လက်ထောက်ဦးစီးမှူး

ဦးသော(၁)တိုက်နယ်

စိစစ်အတည်ပြုပါသည်။

နေ့စွဲ 01 APR 2016

ဦးပိုင်တစ်ခု၏ ရာဇဝင်

ခရိုင်---ပဲခူး---မြို့နယ်---ပဲခူး---မြေတိုင်းစာရေးအုပ်စု---[illegible]---ကွင်း/အကွက်အမှတ်နှင့်အမည်---[illegible]

ခုနှစ်	ဦးပိုင်	အခွန်စည်းကြပ်ခံရသူ/ပိုင်ရှင်အမည်/ဂရမ်ရှင်/အငှားဂရမ်ရှင်	ပိုင်ဆိုင်ခွင့်	မြေမျိုးနှင့်အတန်း	ဧရိယာ(ဧက)	အခွန်တော်သင့်ငွေ (ခိုင်ကြေးအပါအဝင်) (ကျပ်)	မည်ကဲ့သို့ပြောင်းလဲသွားသည့်ညွှန်ပြချက်	
၁	၂	၃	၄	၅	၆	၇	၈	
၂၀၁၆-၁၇ ခုနှစ်	(၅၁+၂၄)	— လျှောက်ထားသူများလိုက်နာရန် ၁။ လျှောက်ထားသည့် နည်းလမ်းအရသာ အသုံးပြုခွင့် ပြုသည်။ ၂။ မြေစာရင်း ပုံစံ ၁၀၅၊ ၁၀၆ အား ပြင်ဆင် သုံးစွဲခွင့် မပြု။ ၃။ မြေစာရင်းပုံစံ-၁၀၅၊ ၁၀၆ အား မိတ္တူ ကူးယူခွင့် မပြု။	—	ဝA	၁၀.၀၀	—	[illegible]	မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး 01 APR 2016 ပဲခူးမြို့။

လျှောက်ထားသူအမည်- [illegible]

လျှောက်လွှာတင်သည့်နေ့စွဲ- [illegible]

လျှောက်သူသို့လက်ခံပေးအပ်သည့်နေ့စွဲ-

ရေးကူးပေးသည့်အကြောင်းအရာ- [illegible]

(ဖော်ပြပါအကြောင်းအရာတွက်သာအသုံးပြုခွင့်ရှိသည်။)

အထက်ပါရေးကူးဖော်ပြသောအကြောင်းအရာတို့မှာ ၂၀၁၆ ခုနှစ်အတွက် နှစ်စဉ်နောက်ဆက်တွဲတိုင်းတာခြင်း မြေပုံနှင့်မှတ်ပုံတင်စာရင်းများတွင် ပါရှိသည့်အတိုင်း အမှန်လက်ခံရေးကူးကြောင်း သက်သေခံပါသည်။

အမှုတွဲထိန်း/မြေတိုင်းစာရေးလက်မှတ်-

နေ့စွဲ-

တိုက်ဆိုင်စစ်ဆေးပြီးမှန်ကန်ပါသည်။

လက်ထောက်ဦးစီးမှူးလက်မှတ်-

နေ့စွဲ-

စိစစ်အတည်ပြုသည်။

မြို့မြေမှူးလက်မှတ်-

နေ့စွဲ-

(ဝင်းကျွင်ထွန်း၊ မြေတိုင်း-၄)

ဥသာ(၂)အုပ်စု

ဖော်မင်းလတ်

လက်ထောက်ဦးစီးမှူး (စစ်ဆေးရေး)

ဥသာ(၁)တိုက်နယ်

DRAFT LOAN AGREEMENT BETWEEN

PERFECT COMPANION GROUP CO.,LTD (THAILAND)

AND

PERFECT COMPANION (MYANMAR) CO.,LTD.

DRAFT LOAN AGREEMENT

THIS AGREEMENT is made and entered into this [*] day of [*] 2016 by and between:

Perfect Companion Group Co., Ltd., a company duly organized and existing under the laws of the Kingdom of Thailand, having its registered office at No. 169 Moo 16, Bang Sao Thong Sub-district, Bang Sao Thong District, Bangkok, Thailand (hereinafter referred to as the "***Lender***") of the one part; and

Perfect Companion (Myanmar) Co., Ltd., a company duly organized and existing under the laws of the Republic of the Union of Myanmar, having its address at Land plots No.21 and 24 of the Foreign Industrial Zone designated for foreign investment in the Bago Region, the Republic of the Union of Myanmar (hereinafter referred to as the "***Borrower***") of the other part.

WHEREAS, the Borrower wishes to borrow a sum of USD 13,889,000 (Thirteen Million Eight Hundred and Eighty Nine Thousand U.S. Dollars) from the Lender, and the Lender is willing to lend such amount to the Borrower subject to the terms and conditions specified herein.

NOW, THEREFORE, the parties hereby agree as follows:

1. <u>Facility</u>

Subject to the terms and conditions specified in this Agreement, the Lender will make available to the Borrower the term loan facility in the maximum amount of USD 13,889,000 (Thirteen Million Eight Hundred and Eighty Nine Thousand U.S. Dollars) (the "**Loan**").

Notwithstanding any provision herein, the Lender is not committed to provide the Loan, whether in whole or in part to the Borrower. The utilization of the Loan by the Borrower is subject to the Lender's sole discretion.

2. <u>Purpose</u>

The Borrower shall apply all amounts borrowed by it under this Agreement for the establishment of new Pet Food Facility in the Republic of Myanmar as approved by the Myanmar Investment Commission.

3. <u>Drawdown</u>

The Borrower shall be entitled to drawdown the Loan in whole or in part on the date hereof until December 30, 2016, provided that if the Lender has received and satisfied with all of the following documents and conditions:

(i) the Minutes of Board of Directors of the Borrower properly executed by its authorized person, the detail of which is to approve the Borrower's receipt of loan from the Lender;

(ii) the executed loan agreement made between the Lender and the financial institutions for the purpose of financing this loan agreement and the condition precedents under which have been met; and

(iii) any evidence showing that the Borrower has received all authorization, approval and permit under the laws of Myanmar necessary for the legality, validity, binding effect and enforceability of this Agreement.

(iv) a drawdown notice in the form as attached hereto in Appendix I.

4. Interest

4.1 Payment of interest

The Borrower agrees to pay the Lender interest accrued on the outstanding principal amount of Loan from the drawdown date until such outstanding Loan is repaid in full at the rate of LIBOR+5.00% per annum or at the other rate as notified by the Lender. The payment of interest shall be made on the Repayment Date or other date as agreed by the Lender.

Interest shall be calculated on the basis of a year of 365 days and the actual number of days elapsed.

For the purpose of this Clause, the term "LIBOR" shall mean London Interbank Offered Rate.

4.2 Default Interest

If the Borrower defaults in making any payment payable to the Lender when due, the Lender may require the Borrower to pay a penalty interest on any overdue sum from the time of default up to the time of actual payment at the prevailing rate plus 2% per annum, provided however that if such rate is higher than the rate permissible under any applicable law, the penalty interest rate shall be reduced to the highest rate permissible under the applicable law.

5. Repayment

5.1 Repayment Date

The Borrower shall repay the entire amount of the outstanding Loan and all accrued interest thereon to the Lender in full within December 2021 (the "**Repayment Date**").

5.2 *Prepayment*

Notwithstanding the aforementioned, the Borrower may prepay the Loan (which in part or the entire amount) at any time before the Repayment Date without any penalty or prepayment fee by having a three-day prior written notice to the Lender.

6. Tax

(i) All payments to be made by the Borrower to the Lender under or in connection with this Agreement shall be made free and clear of and without any tax deduction, unless the Borrower is required to make a tax deduction in which case the sum payable by the Borrower shall be increased to the extent necessary to ensure that the Lender receives a sum, net of any deduction or withholding, equal to the sum which it would have received had no such tax deduction had been required.

(ii) If the Borrower is required to make a tax deduction, it shall make that tax deduction and any payment required in connection with that tax deduction within the time allowed and in the minimum amount required by law.

(iii)Within 15 days of making either a tax deduction or any payment required in connection with that tax deduction, the Borrower making that tax deduction shall deliver to the Lender such payment evidence to satisfy the Lender that the tax deduction has been made or any appropriate payment has been paid to the relevant taxing authority.

(iv)The Borrower shall be responsible for all present and future stamp duties, taxes and all registration, recording and other like fee to which this Agreement may be subject or give rise in accordance with the applicable law.

7. Covenant

The Borrower shall, unless waived in writing by the Lender:

(i) ensure that its obligations under this Agreement shall at all times rank at least *pari passu* in priority of payment with all its other present and future unsecured, unsubordinated obligations, other than those preferred solely by any bankruptcy, insolvency, liquidation or similar laws of general application;

(ii) preserve and maintain its corporate existence and all of its rights, licenses, powers, privileges, and conduct its business in an orderly, efficient and regular manner in compliance with all laws and other requirements of all governmental authorities having jurisdiction; and

(iii) not enter into any contract that will have a material adverse effect on its ability to service its indebtedness hereunder.

8. Event of Default

At the Lender's option and without the need for demand or notice, which are hereby waived, all obligations and liabilities of the Borrower hereunder shall immediately become due and payable irrespective of the period so specified herein on the occurrence of any the following events:

(i) default in the due performance of any amount, term, covenant or undertaking of the Borrower in this Agreement;

(ii) the Borrower goes into default under, or commits a breach of, any instrument or agreement relating to any indebtedness of the Borrower to the Lender;

(iii)any indebtedness of the Borrower to any creditor other than the Lender becomes due or capable of being declared due before its stated maturity, any guaranty given by the Borrower to any person other than the Lender is not discharged at maturity or when called or the Borrower goes into default under, or commits a breach of, any instrument or agreement relating to any such indebtedness;

(iv)the dissolution, liquidation, bankruptcy or rehabilitation proceeding is instituted by or against the Borrower; and/or

(v) the Borrower's financial position has changed materially, which in the opinion of the Lender may cause detriment to the Lender, substantiated by the circumstances and information obtained and considered to continue when this Agreement was made.

Provided that, the Event of Default as mentioned above shall not occur if such default is cured or remedied by the Borrower within 7 day after the Borrower's receipt of a written notice of default from the Lender.

9. Indemnity

The Borrower will be liable on full indemnity basis for all legal cost, charges and expenses and all other charges and expenses which the Lender may incur in enforcing the provision of this Agreement against the Borrower in recovering from the Borrower all or any sum payable in respect thereof.

10. Invalidity of any Provision

If any of the provisions of this Agreement becomes invalid, illegal or unenforceable in any respect under any law, the validity, legality and enforceability of the remaining provisions shall not in any way be affected or impaired.

11. Governing Law and Dispute Resolution

11.1 This Agreement and the rights and obligations of the parties hereunder shall be governed by, interpreted and construed in all respects in accordance with the laws of the Kingdom of Thailand.

11.2 Any dispute, controversy or claim arising out of or relating to this Agreement, or the breach termination or invalidity thereof, shall be settled by arbitration in accordance with the rules and under the auspices of the Thai Arbitration Institute of the Office of Judiciary. The place of arbitration shall be in Bangkok, Thailand.

IN WITNESS WHEREOF, the parties hereto have read and understood the content hereof and caused this Agreement to be executed in two sets, one of which is held by each party.

For and on behalf of
Perfect Companion Group Co., Ltd. **The Lender**

____

( )

For and on behalf of
Perfect Companion (Myanmar) Co., Ltd. **The Borrower**

____

( )

Witness: _________________________ ( ) Witness: _________________________ ( )

Appendix 1
Form of Drawdown Notice

To: Perfect Companion Group Co., Ltd.

Date:

Dear Sirs,
Loan Agreement – Drawdown Notice

1. We refer to the Loan Agreement dated ______ between ourselves and the Lender (the "Loan Agreement"). Terms defined in the Loan Agreement have the same meaning in this Drawdown Notice.

2. We wish to borrow a Loan under the Loan Agreement on the following terms:

   . Proposed Drawdown Date: _______________
   Amount: ________________

Yours faithfully,

____
(   )
Authorized Director

For and on behalf of
Perfect Companion (Myanmar) Co., Ltd.

Appendix II
Form of Receipt

To: Perfect Companion Group Co., Ltd.

Date:

Dear Sirs,
Loan Agreement – Receipt of Loan

1. We refer to the Loan Agreement dated ______ between ourselves and the Lender (the "Loan Agreement"). Terms defined in the Loan Agreement have the same meaning in this Receipt of Loan.

2. On [*], we received a amount of USD [*] from the Lender.

Yours faithfully,

____
(   )
Authorized Director

For and on behalf of
Perfect Companion (Myanmar) Co., Ltd.



บริษัท เพอร์เฟ็ค คอมพาเนียน กรุ๊ป จำกัด
PERFECT COMPANION GROUP CO.,LTD.

Perfect Companion Group Company Limited
Minutes of the Board of Directors' Meeting No. 9/2015
Held on October 7, 2015 at 9.00 a.m.
At office No. 313 C.P. Tower, Silom Road, Silom Sub-district, Bangrak District, Bangkok.

Directors Present

1. Mr. Prasert Jarupanich
2. Mr. Phongthep Chiaravanont
3. Mrs. Benjaporn Sunghitakul

Preliminary Proceedings

Mr. Phongthep Chiaravanont presided as the Chairman of the Meeting. He noted that directors had presented and the quorum was constituted. He then declared the Meeting open.

1. To adopt the previous Minutes of the Board of Directors' Meeting.

The Chairman proposed the previous Minutes of the Board of Directors' Meeting to the Meeting for adoption.

After due consideration, there was no amendment of the Minutes and it was accurate. The Meeting unanimously adopted the previous Minutes of the Board of Directors' Meeting as proposed by the Chairman in all respects.

2. To consider and approve the Company to set up a Company's subsidiary in Myanmar.

The Chairman proposed the Meeting to consider and approve the Company to set up a Company's subsidiary in Myanmar as follows:

- Name of the Company:	Perfect Companion (Myanmar) Company Limited
- Type of the Company:	limited liability company
- Registered Capital:	USD 8,000,000
- Number of Shares:	8,000,000 shares
- Par Value:	USD 1 per share
- Shareholders:	Perfect Companion Group Company Limited (holding 7,920,000 representing 99%)
	Mr. Phongthep Chiaravanont (holding 80,000 representing 1%)



- Directors:	1. Mr. Phongthep Chiaravanont
	2. Mr. Somkiat Dankul
	3. Mrs. Benjaporn Sunghitakul
	4. Mr. Phongtron Kavanna
- Managing Director:	Mr. Somkiat Dankul

After due consideration, the Meeting unanimously approved the Company to set up the new Company's subsidiary in Myanmar as proposed by the Chairman in all respects.

3. Other business.

There was no other business to consider.

The Meeting was closed at 9.30 a.m.

Signed Phongthep Chiaravanont Director and the Chairman of the Meeting
(Mr. Phongthep Chiaravanont)

Signed Dittita Kanpachai The Minutes taker
(Ms.Dittita Kanpachai)

Certified correct
copy

(Mr. Phongthep Chiaravanont) (Mrs. Benjaporn Sunghitakul)

(TRANSLATION)

(OFFICIAL EMBLEM)

No. SorJor. 4091983

OFFICE OF THE COMPANY LIMITED AND PARTNERSHIP REGISTRATION
BANGKOK METROPOLIS
DEPARTMENT OF BUSINESS DEVOLOPMENT
MINISTRY OF COMMERCE

CERTIFICATE

Notices attached with the certificate No. Sorjor.4091983

1. The former name of this company was S.W.T. Co., Ltd. and it had registered to change the name to Perfect Companion Group Co., Ltd. on the 8th day of December 2006.
2. This juristic person had submitted the financial statements of the year 2014.
3. This document certified only the particulars, which have been provided by the Partnership/Company for registration for legal effect. Facts should be sought for consideration.
4. Registrar may withdraw the registration if any substantial registered particular is found to be inaccurate or false.

Certified Correct Translation
Signature
(Mr Thodsadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 585/2549

(TRANSLATION)

(OFFICIAL EMBLEM)

No. SorJor. 4091983


OFFICE OF THE COMPANY LIMITED AND PARTNERSHIP REGISTRATION
BANGKOK METROPOLIS
DEPARTMENT OF BUSINESS DEVOLOPMENT
MINISTRY OF COMMERCE

CERTIFICATE

This is to certify that this Company was registered under the Civil and Commercial Code as a juristic person, in category of limited company, Registration No. 0105532054273 (former No. 5427/2532) on the 14th day of June 1989 which appears in the records of registration documents on the date of issuance hereof as follows:


1. The name of the Company is "Perfect Companion Group Company Limited"
2. The Company has 3 Directors whose names are as follow:
   1. Mr. Presert Jarupanich
   2. Mr. Phongthep Chiaravanont
   3. Mrs. Benjaporn Sunghitakul
3. Number or names of the directors who can sign binding the Company are: Two directors jointly sign and affix the common seal of the Company.
4. The registered capital is Baht 760,000,000.00 (Seven Hundred and Sixty Million baht only)
5. The address of the principal office is 169 Village No.16, Bang Sao Thong Sub-District, Bang Sao Thong District, Samut Prakan Province.
6. The objects of the Company comprise 43 items as appear in the 4 sheet(s) of copied document attached hereto in which bear the signature of the Registrar who certified the document and are affixed with the seal of the Office of The Company Limited and Partnership Registration.

Issued on October 7, 2015



- Signature -
(Ms. Kannika Atchariyasakulchai)
Registrar

Warning: The User shall check the notices attached hereto.



No. SorJor. 4091983 Issued on this 7th day of October, 2015

This copy is attached in the certificate.

-Signature-
Registrar

Seal of the Department of Business Development Ministry of Commerce

The ~~Partnership~~/Company has 43 objects as follow.

(1) To buy, provide, receive, rent, buy on hire-purchase, own, possess, improve, use or otherwise manage any property whatsoever as well as the fruits thereof.
(2) To sell, transfer, mortgage, pledge, exchange or otherwise dispose of any property.
(3) To be a broker, agent or commission agent in transactions and businesses of all types except insurance, membership recruitment for associations and securities trading.
(4) To borrow money, overdraw from accounts with banks, juristic persons or other finance institutions; and to lend money or otherwise give credit, with or without security as well as to accept, issue, transfer and endorse bills of exchange or other negotiable instruments.
(5) To establish branch offices or to appoint agents, inside or outside of the Kingdom.
(6) To become a partner with limited liability in a partnership or a shareholder in a limited company.
(7) To carry on the business of trading in rice, rice products, cassava, cassava products, maize, sesame seeds, beans, pepper, jute, kapok, cotton, lac, castor beans, wood, resin, vegetables, fruits, forest products, medicinal herbs, animal hides, animal horn, live animals, animal flesh, sugar, animal feed, and agricultural products of all kinds.
(8) To carry on the business of trading in machinery, engines, mechanical tools, labour-saving devices, vehicles, electricity generators and electrical goods, refrigerators, air-conditioners, electric fans, rice-cookers, electric irons, water-pumps, heaters, coolers, kitchen utensils, hardware, copperware, brassware sanitary fittings, home fittings, furniture, electrical equipment, and plumbing, including spare parts and accessories for the aforesaid goods.
(9) To carry on the business of trading in fresh food, dried food, pre-cooked food, tinned food, food seasoning, liquid refreshment, liquor, beer, cigarettes, and other consumables.
(10) To carry on the business of trading in textiles, yarn, garments, ready-made clothes, wearing apparel and accessories, cosmetics, beauty aids and accessories and other consumer goods.
(11) To carry on the business of trading in medicines for the curing and prevention of disease in humans and animals, pharmaceutical products, chemical substances, medical and pharmaceutical equipment, fertilizers, herbicides and pesticides, all kinds of growth agents for plants and animals and scientific instrument and equipment.
(12) To carry on the business of trading in gold, precious metal alloys, silver, diamonds, jewel and precious stones, including imitations thereof.
(13) To carry on the business of trading in paper, stationery, school books, printed, forms, printed books, educational materials, calculators, printers, printing equipment and accessories, printed matter, newspapers, filing cabinets, and all kinds of office equipment.
(14) To carry on the business of trading in construction materials, construction equipment and tools, implements used in construction, all types of workman's tools, pigment and paint, painter's equipment, and all kinds of building ornament and decoration.
(15) To carry on the business of trading in plastics, or other similar materials, either in raw form or processed into articles.
(16) To carry on the business of trading in latex, cured rubber sheet, or other kinds of rubber, which are produced by or derived from any part of the rubber tree, including synthetic rubber and synthetic versions of the said materials or goods made by scientific means.
(17) To carry on the business of rice farming, orchard gardening, growing plant crops, salt production (from evaporation of sea water), forestry, rubber plantation, raising animals, and the stock-raising business.
(18) To carry on the business of a rice mill, sawmill, planning and impregnating timber mill, automobile body builders, ceramic and glazed ware factory, pottery factory, jute-bailing factory, vegetable-oil extraction factory, paper factory, gunny-bag factory, textile factory, spinning factory, textile dying and printing factory, rubber-tile manufacture and retreading factory, iron works, metal casting and machine lathing, and galvanized, iron sheet manufacture, pre-cooked food factory, liquor ~~distillery, gas factory, cigarette factory~~, sugar-mill, plastic goods factory,

Certified Correct Translation
Signature
(Mr.Thodsadej Kamonkijpaisarn)
ATTORNEY AT LAW LICENSE 686/2549

No. SorJor. 4091983 Issued on this 7th day of October, 2015

This copy is attached in the certificate.

-Signature-
Registrar

Seal of the Department of Business Development Ministry of Commerce

The ~~Partnership/~~Company has 43 objects as follow.

metal-pressing and smelting factory, door and window manufacture, glass factory, soft drink manufacture, rubber casting factory, automobile assembly factory.

(19) To carry on the business of printing house, printing and publishing books service, printing and publishing books for sale and newspaper publishing.
(20) To carry on the business of ice factory.
(21) To carry on the business of fishery, fishing pontoons, and fish trading on piers.
(22) To carry on the business of stone blasting and rock crushing.
(23) To carry on the contracting business of construction buildings, commercial buildings, residential buildings, offices, roads, bridges, dams, tunnels, and all other kinds of constructions as well as all categories of civil engineering work.
(24) To carry on the business of mining, ore smelting, ore extraction, ore conversion, fusing ores, dressing ore, ore surveying, analyzing and examining ore, grinding ore and transportation of ore.
(25) To carry on the business of hotels, restaurants, bars, night-clubs, bowling alleys, massage parlors, cinema theatres and other kinds of theatres of entertainment, vacation resorts, sport fields, and swimming pools.
(26) To carry on the business of shipment transportation and loading of goods and passengers on land, on water, or in the air, both within the country and internationally, including the services of bringing shipment at ports through customs clearance and management of all kinds of freight.
(27) To carry on the business of guided tours including all kinds of business involved with guided tours.
(28) To carry on the business of foreign currency exchange (when permitted by the Ministry of Finance).
(29) To carry on the business of import and export of the goods stipulated in the objects for distribution.
(30) To carry on the business of hair-cutting, hair-dressing, beauty-salon, dress making, and laundry.
(31) To carry on the business of commercial photograph, the development, printing and enlargement of photographs, including the same for documents.
(32) To carry on the business of production and distribution of movie films.
(33) To carry on the business of a service station selling petrol and providing repair, maintenance and inspection services, lubricating, spraying and anti-trust treatment for all kinds of vehicles, including the services of installation, inspection and fixing of all kinds of anti-theft and accident prevention accessories.
(34) To carry on service businesses in legal, accountancy, engineering and architectural fields, including advertising.
(35) To carry on a service business in providing guarantees for debt, liability or performance of the contractual obligations of other persons, including the guarantee for a person who has entered or departed the country in accordance with the laws of immigration, taxation and other laws.
(36) To carry on a service business of counseling and making recommendations on problems related to work management, commerce and industry, including problems of manufacturing, marketing and distributing.
(37) To carry on the business of collecting, compiling, preparing, publishing and distributing statistics, data concerning agriculture, industry, commerce, finance and marketing, including analyzing and assessing the outcome of business transactions.
(38) To carry on a business of a private hospital and nursing home, curing of the ill and people in pain, and providing technical instruction and training in medicine and health science.
(39) To carry on a service business of being a manager who protects interests, collects and receives the benefit and manages the properties of others.

Certified Correct Translation
Signature
(Mr.Thedsadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 586/2549

No. SorJor. 4091983 Issued on this 7th day of October, 2015

This copy is attached in the certificate.

-Signature-
Registrar

Seal of the Department of Business Development Ministry of Commerce

The ~~Partnership/~~Company has 43 objects as follow.

(40) To carry on the business of bidding for sale of goods and hire of work in accordance with all of the objects, for any person, body of persons, juristic person, government agency and State organization.

(41) To carry on the business of importing for distribution and exporting any kind of the product, equipment, tool, chemical for any type of animals such as shampoo, cat litter, litter box, food tray, snack, deodorant, clothes, toys and training tool, including other kind of tool and product for raising animals.

(42) To carry on the business of manufacturing, buying, selling, import, export, agent and franchise of the food, egg, processed egg, ice cream, beverages and all kind of foodstuffs such as fresh milk, flavored milk, yogurt, cheese, butter and cream, including all kind of product and good stipulated in the object.

(43) To carry on the business of electric power, steam power and/or gas factory for distributing or other kind of business.

Certified Correct Translation
Signature
(Mr.Thodsadej Kamonwipaisarn)
ATTORNEY-AT-LAW LICENSE 695/2549

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and
Partnership Registration

(Translation)

ARTICLES OF ASSOCIATION OF S.W.T. COMPANY LIMITED

Chapter I. General Provisions

Article 1. Any matter not provided in these Articles of Association shall be dealt with and governed by the provisions of the Civil and Commercial Code with respect to limited companies.

Article 2. Amendment of this Articles must be proposed to the General Meeting to resolve in accordance with the applicable laws.

Chapter II. Shares and Shareholders

Article 3. All Shares of the Company are ordinary shares, which must be paid in money, and entered in name certificates. Certificate of Shares must be signed by one of the directors at least, and shall bear the seal of the Company.

Article 4. The transfer of shares must be made in writing and signed by the transferor and the transferee, whose signatures shall be certified by two witnesses. Such transfer shall be valid as against the Company and third persons when the Company enters the fact of transfer in the register of shareholders.

Article 5. The Company shall not own its own shares or take them in pledge.

Chapter III. Directors

Article 6. The number of the Board of Directors shall be fixed by a Shareholder's meeting.

Article 7. Where any vacancy occurs in the Board of Directors otherwise than by rotation, the Board of Directors may elect any person to fill up the vacancy, but the person so appointed shall retain his office during such time only as the vacating director was entitled to retain the same.

Article 8. The quorum necessary for the transaction of business at the Board of Director Meeting shall be a number of directors present not less than half of the total number of directors.

Article 9. The Board of Directors shall be responsible and administer the affairs of the Company. The directors shall elect one from among themselves to be Chairman of the Board of Directors.

Chapter IV. General Meeting

Article 10. A general meeting of shareholders shall be held within six months after the registration of the Company and shall subsequently be held once every year. Such meeting is called an ordinary meeting. All other general meetings are called extraordinary meetings.

Certified Correct Translation
Signature
(Mr. Thodsadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 689/2549

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Registrar
Office of The Company Limited and
Partnership Registration

Article 11. The Board of Directors may summon extraordinary meetings whenever they think fit or the extraordinary meetings shall be summoned if a requisition to that effect is made in writing, in the same document, by shareholders holding not less than one-fifth of shares of the Company.

Article 12. Notice of summoning of every general meeting shall either be published at least twice in a local paper, or shall be sent to every shareholder not less than seven days before the date fixed for the meeting.

Article 13. Any shareholder who is unable to attend any meeting may, in writing, appoint a proxy to attend such meeting.

Article 14. The Chairman of the Board of Directors shall preside at every general meeting of shareholders. If there is no such chairman, or the Chairman is not present at the meeting, the meeting shall elect one of shareholders present at the meeting to be chairman of the meeting.

Article 15. The quorum of the meeting of shareholders shall be a number of shareholders, representing a number of not less than one-fourth of the capital of the Company. The resolution shall be passed by a majority of votes. In case of an equality of votes, the Chairman of the meeting shall be entitled to a second or casting vote.

Chapter V. Balance Sheet

Article 16. The Board of Directors shall cause to be prepared balance-sheet containing an account of assets and liabilities of the Company and profit and loss account, and must be made in every financial year of the Company beginning at 1 January and ending at 31 December of every year.

Article 17. The balance-sheet of the Company must be examined by at least one auditor and submitted for adoption to a general meeting within four months after its date.

Chapter VI. Dividend and Reserve


Article 18. The Company must appropriate to a reserve fund, at each distribution of dividend, at least one-twentieth of the net profits arising from the business of the Company, until the reserve fund reaches one-tenth part of the capital of the Company or such higher proportion thereof.

These Articles of Association were approved in statutory meeting on 11th May 1989.

Sign – Signature- Director
(Mr. Voravit Manoprasart)

Sign – Signature – Director
(Mrs. Wilailug Ratanasawasd)

Transfer Registration Copied Document
Correct copy
- Signature –
(Mr. Chai Nitiwatana)
Registrar


Certified Correct Translation
Signature
(Mr.Thorisadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 685/2549

(Translation)

(Official Emblem)

Registration No. 0105532054273 Form Porkor. 0401

DEPARTMENT OF BUSINESS DEVOLOPMENT

CERTIFICATE REGISTRATION OF COMPANY LIMITED AND PARTNERSHIP

This is to certify that

Perfect Companion Group Co., Ltd

was registered under the Civil and Commercial Code as a juristic person

at Office of Company Limited and Partnership Registration, Samut Prakan Province

On June 14, 1989

Issued on December 8, 2006

Seal of the Office of the Company Limited and Partnership Registration Samut Prakan Province

- Signature –

(Mr.Sarnsern Kamchankaew)

Registrar

Note: The Former name of the Company is "S.W.T. Co., Ltd." and it was changed into "Perfect Companion Group Co., Ltd." On December 8, 2006.

Certified Correct Translation

Signature

(Mr.Thoosadej Kamonkijpaisarn)

ATTORNEY AT LAW LICENSE 685/2540

163

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kanitka Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership Registration

MEMORANDUM OF ASSOCIATION
OF
PERFECT COMPANION COMPANY LIMITED
(AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No. 1/2013 held on September 12, 2013, Clause 5 of the Memorandum of Association of the Company shall be amended as follows:

Clause 5. This Company's authorized capital was fixed at Seven Hundred and Sixty Million Baht (760,000,000.-) divided into Seventy Six Million shares (76,000,000) with the par value of ten Baht (10.-) each

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.

Signed -Signature- Director
(Mr. Phongthep Chiaravanont)

The Company's seal

Signed -Signature- Director
(Mrs. Benjaporn Sunghitakul)

Stamp duties

Certified Correct Translation
Signature
(Mr. Teodsadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 665/2549

Sorjor. 409:33

164

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership Registration

MEMORANDUM OF ASSOCIATION
OF
PERFECT COMPANION COMPANY LIMITED
(AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No. 2/2012 held on November 30, 2012, Clause 3 of the Memorandum of Association of the Company shall be amended as follows:

Clause 3. The total objects of the Company have 43 items appeared in the Form Wor. attached hereto.

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.

Signed -Signature- Director
(Mr. Phongthep Chiaravanont)

The Company's seal

Signed -Signature- Director
(Mr. Prasert Jarupanich)

Stamp duties

Certified Correct Translation
Signature
(Mr.Thodsadej Komonkijpaisarn)
ATTORNEY-AT-LAW LICENSE 685/2549

Sorjor. 409:33

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership Registration

MEMORANDUM OF ASSOCIATION
OF
PERFECT COMPANION COMPANY LIMITED
(AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No 1/2012 held on October 19, 2012, Clause 5 of the Memorandum of Association of the Company shall be amended as follows:

Clause 5. This Company's authorized capital was fixed at Seven Hundred Million Baht (700,000,000.-) divided into Seventy Million shares (70,000,000) with the par value of ten Baht (10.-) each

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.

Signed -Signature- Director

(Mr. Phongthep Chiaravanont)

The Company's seal

Signed -Signature- Director

(Mr. Prasert Jarupanich)

Stamp duties

Certified Correct Translation
Signature
(Mr.Thoasadej Komonkitpaisarn)
ATTORNEY-AT-LAW LICENSE 685/2549

Sorjor. 409:33

169

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership Registration

MEMORANDUM OF ASSOCIATION OF PERFECT COMPANION COMPANY LIMITED (AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No. 1/2010 held on July 26, 2010, Clause 3 of the Memorandum of Association of the Company shall be amended as follows:

Clause 3. The total objects of the Company have 42 items appeared in the Form Wor. attached hereto.

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.

Signed -Signature- Director
(Mr. Praseri Jarupanich)

The Company's seal

Signed -Signature- Director
(Mr. Supoj Peravaniskul)

Stamp duties

Certified Correct Translation
Signature
(Mr. Thodsadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 686/2549

Serjor. 409/33

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership Registration

MEMORANDUM OF ASSOCIATION
OF
PERFECT COMPANION COMPANY LIMITED
(AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No. 1/2007 held on February 8, 2007 and the Extraordinary Meeting of Shareholders No. 2/2007 held on February 23, 2007, Clause 3 of the Memorandum of Association of the Company shall be amended as follows:


Clause 3. The total objects of the Company have 41 items appeared in the Form Wor. attached hereto.

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.


Signed -Signature- Director
(Mr. Prasert Jarupanich)

The Company's seal

Signed -Signature- Director
(Mr. Supoj Peravaniskul)


Stamp duties

- Signature -


Certified Correct Translation
Signature
(Mr. Thoosadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 685/2549

Sorjor. 409:33

173

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership Registration

MEMORANDUM OF ASSOCIATION
OF
PERFECT COMPANION COMPANY LIMITED
(AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No. 1/2011 held on October 5, 2011, Clause 5 of the Memorandum of Association of the Company shall be amended as follows:

Clause 3. This Company's authorized capital was fixed at Two Hundred Million Baht (200,000,000.-) divided into Twenty Million shares (20,000,000) with the par value of ten Baht (10.-) each

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.

Signed -Signature- Director
(Mr. Prasert Jarupanich)

The Company's seal

Signed -Signature- Director
(Mr. Supoj Peravaniskul)

Stamp duties

Certified Correct Translation
Signature
(Mr.Thodsadej Kamonkiatpaisarn)
ATTORNEY-AT-LAW LICENSE 680/2549

Sorpor. 409.33

(Official Emblem) Department of Business Development
Ministry of Commerce

No. 1100458406760З Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership Registration

MEMORANDUM OF ASSOCIATION
OF
S.W.T. COMPANY LIMITED
(AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No. 2/2006 held on November 20, 2006 and the Extraordinary Meeting of Shareholders No. 3/2006 held on December 6, 2006, Clause 1 of the Memorandum of Association of the Company shall be amended as follows:

Clause 1. The name of the Company is "Perfect Companion Group Company Limited"

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.

Signed -Signature- Director

(Mr. Prasert Jarupanich)

The Company's seal

Signed -Signature- Director

(Mr. Supoj Peravaniskul)

Stamp duties

Attachment with the request No.___/___

Certified Correct Translation
Signature
(Mr.Thodsadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 686/2543

Sorjor. 409:33

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership
Registration

MEMORANDUM OF ASSOCIATION
OF
S.W.T. COMPANY LIMITED
(AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No. 1/1994 held on August 31, 1994 and the Extraordinary Meeting of Shareholders No. 2/1994 held on September 16, 1994, Clause 2 of the Memorandum of Association of the Company shall be amended as follows;

Clause 2. The office of the Company is located at Samut Prakan Province.

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.

Signed -Signature- Director

(Mr. Voravit Janthanakul)

The Company's seal

Signed -Signature- Director

(Mrs. Arunee Watcharananan)

The copy of transfer registration document
Correct Copy
- Signature -
Mr.Chai Nitiwattana
registrar

Stamp duties

Certified Correct Translation
Signature
(Mr. Thodsadej Kanonkijpaisarn)
ATTORNEY-AT-LAW LICENSE 686/2549

Sorjor. 409:33

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kanrika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership Registration

MEMORANDUM OF ASSOCIATION
OF
S.W.T. COMPANY LIMITED
(AMENDMENT)

By special resolution of the Extraordinary General Meeting of Shareholders No. 1/1993 held on November 18, 1993 and the Extraordinary Meeting of Shareholders No. 2/1993 held on December 7, 1993, Clause 5 of the Memorandum of Association of the Company shall be amended as follows:

Clause 5. This Company's authorized capital was fixed at Fifty Million (50,000,000.-) divided into Five Million shares (5,000,000) with the par value of ten Baht (10.-) each.

We hereby certify that these statements are accurate and corresponding to the resolutions of the Meetings as aforementioned.

Signed -Signature- Director
(Mr. Voravit Janthanakul)

The Company's seal

Signed -Signature- Director
(Mrs. Arunee Watcharananan)

The copy of transfer registration document
Correct Copy
- Signature -
Mr.Chai Nitiwattana
registrar

Stamp duties

Certified Correct Translation
Signature
(Mr.Thodsadaj Karoonkijpaisarn)
ATTORNEY AT LAW LICENSE 885/2549

Sorjor. 409:33

181

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Karnika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership
Registration

MEMORANDUM OF ASSOCIATION
OF
S.W.T. COMPANY LIMITED
Registration No. Borkor 4402/2532

Memorandum of Association of the Company has the list as follows:

1. The name of the Company is "S.W.T. Company Limited"
2. The office of the Company is located at ~~province~~ Bangkok Metropolis.
3. The object of the Company has 40 items attached with the Form. Wor.
4. The shareholder(s) of the Company has limited liability to the amount, if any, unpaid on the shares respectively held by them.

(The liability of the director(s) of the Company can be unlimited due to the specification for such unlimited liability. If there is no such unlimited liability, put "-" down.)

5. The capital of the Company is Baht Twenty Five Million (25,000,000.-)
(In words) (In numbers)
divided into Two Million and Five Hundred shares (2,500,000) with a par value of Baht Ten (10.-)

6. The name, address, occupation and signature, including numbers of shares subscribed by promoters of this Company, seven persons in total, are as follow;

(1) Mr. Voravit Manoprasart, businessman, 43 years of age, residing at No. 65/89, Village No. 1, Klong Chan Sub-District, Bang Kapi District, Bangkok Metropolis, has subscribed for one share; (signature)
Mr. Voravit Manoprasart

(2) Mrs. Arunee Watcharananan, businesswoman, 41 years of age, residing at No. 3133/28-29, Sukhumvit Road, Bang Na Sub-District, Phra Khanong District, Bangkok Metropolis, has subscribed for one share; (signature)
Mrs. Arunee Watcharananan

(3) Mrs. Wilailuk Rattanasawat, businesswoman, 41 years of age, residing at No. 42/66, Village No. 5, Rai King Sub-District, Sam Pharn District, Nakhon Pathom, has subscribed for one share; (signature)
Mrs. Walailug Ratanasawasa

(4) Mrs.Anongnuch Pornawalai, businesswoman, 31 years of age, residing at No. 542/2679, Village No. 3, Klong Chan Sub-District, Bang Kapi District, Bangkok Metropolis, has subscribed for one share; (signature)
Mrs. Anongnuch Pornawalai

(5) Mrs. Angsana Kuptimitr, businesswoman, 37 years of age, residing at No. 91/8, Village No. 3, Saphan Soong Sub-District, Bang Kipa District, Bangkok Metropolis, has subscribed for one share; (signature)
Mrs. Angsana Kuptimitr


(6) Mr. Wanlop Gulthavatvichai, businessman, 34 years of age, residing at No. 42/66, Village No. 5, Rai King Sub-District, Sam Pharn District, Nakhon Pathom, have subscribed for one share; (signature)
Mr. Wanlop Gulthavatvichai

(7) Ms. Chutarat Laothamajak, businesswoman, 30 years of age, residing at No. 940/108, Village No. 12, Bang Na Sub-District, Phra Khanong District, Bangkok Metropolis, have subscribed for one share; (signature)
Ms. Chutarat Laothamajak

(sign) -signature- the registrant and promoter
Mr.Voravit Manoprasart

The copy of transfer registration document
Correct Copy
- Signature –
Mr.Chai Nitiwattana
registrar

The attachment of the request No. /


Certified Correct Translation
Signature
(Mr Thodsaphol Kanoknkijsatsarn)
ATTORNEY-AT-LAW LICENSE 685/2549

(sign) - signature - the registrar
(Mrs. Sirimon Rangseekitpo)

Sorfor. 409:23

183

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and Partnership
Registration

Witnesses' Certification

I, Ms.Orapin Chinrungroj, 29 years of age, residing at No. 421/3, Rajavithi Road, Toong Phaya Thai Sub-District, Phaya Thai,District, Bangkok Metropolis, and

I, Mrs.Kalaya Thongpracha, 35 years of age, residing at No. 40/90 Yoo Charoen Village (Soi Chokchai 4), Lat Phrao Road, Lat Phrao Sub-District, Bang Kapi District, Bangkok Metropolis,

do hereby certify that all the promoters of this Company mentioned above have signed their names in our presence.

(sign) - signature - witness
(Ms. Orapin Chinrungroj)
(sign) - signature - witness
(Ms. Kalaya Thongpracha)

This Memorandum of Association was made on April 28, 1989

Stamp duties

The copy of transfer registration document
Correct Copy
- Signature --
Mr.Chai Nitiwattana
registrar

(sign) -signature- the registrant and promoter
Mr.Voravit Manoprasart

The attachment of the request No.___/___

Certified Correct Translation
Signature
(Mr.Thodsadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 686/2545

(sign) - signature - the registrar
(Mrs. Sirimon Rangseekitpo)

Sorjor. 409:33

184

บริษัท สำนักงาน เอส.เอ็ม. จำกัด
S.M. OFFICE Company Limited
ชั้น 2 อาคารสีลมพลาซ่า 491/22 ถนนสีลม เขตบางรัก กทม. 10500 โทร. 0-2635-3767-8
2nd Floor, Silom Plaza Building, 491/22 Silom Road, Bangrak, Bangkok 10500, Thailand. Tel. 0-2635-3767-8

REPORT OF CERTIFIED PUBLIC ACCOUNTANT

To: The Shareholders of PERFECT COMPANION GROUP CO., LTD.

I have audited the accompanying financial statements of PERFECT COMPANION GROUP CO., LTD, which comprise the statement of financial position as at December 31, 2014 and the related statements of income and changes in equity and cash flows for the year then ended, and a summary of significant accounting policies and other explanatory information.

Management's Responsibility for the Financial Statements

Management is responsible for the preparation and fair presentation of these financial statements in accordance with Financial Reporting Standards for Non – Publicly Accountable Entities, and for such internal control as management determines is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

Auditor's Responsibility

My responsibility is to express an opinion on these financial statements based on my audit. I conducted my audit in accordance with Standards on Auditing. Those standards require that I comply with ethical requirements and plan and perform the audit to obtain reasonable assurance about whether the financial statements are free from material misstatement.

An audit involves performing procedures to obtain audit evidence about the amounts and disclosures in the financial statements. The procedures selected depend on the auditor's judgment, including the assessment of the risks of material misstatement of the financial statements, whether due to fraud or error. In making those risk assessments, the auditor considers internal control relevant to the entity's preparation and fair presentation of the financial statements in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness or the entity's internal control. An audit also includes evaluating the appropriateness of accounting policies used and the reasonableness of accounting estimates made by management, as well as evaluating the overall presentation of the financial statements.

I believe that the audit evidence I have obtained is sufficient and appropriate to provide a basis for my audit opinion.

Opinion

In my opinion, the financial statements referred to above present fairly, in all material respects, the financial position of PERFECT COMPANION GROUP CO., LTD. as at December 31, 2014 and its financial performance and cash flows for the year then ended in accordance with Financial Reporting Standards.

....

Miss Orawan Rattanaphiphop

C.P.A. (Thailand) # 8942

S.M. OFFICE CO., LTD.

March 27, 2015

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF FINANCIAL POSITION

As of December 31, 2014 and 2013

ASSEST

	(Notes)	BAHTS 2014	2013
CURRENT ASSETS			
Cash and cash equivalents	(4)	16,152,322.73	18,241,603.91
Trade and other receivables	(5)	1,118,988,957.05	942,974,896.69
(Net of allowance for doubtful accounts of Baht 2,311,491.98 in 2014 and of Baht 2,230,725.98 in 2013)			
Short - term loans	(6)	34,033,064.00	-
Inventories	(7)	875,726,508.32	584,716,254.97
Other current assets		10,290,850.73	18,563,939.46
Total Current assets		2,055,191,702.83	1,564,496,695.03
NON CURRENT ASSETS			
Long - term investments		674,022,591.65	674,022,591.65
Property, plant and equipment - net	(8)	2,398,767,269.45	2,180,356,115.12
Intangible assets		10,573,184.64	10,809,155.73
Other non current assets		39,266,266.46	33,375,340.64
Total Non current assets		3,122,629,312.20	2,898,563,203.14
TOTAL ASSETS		5,177,821,015.03	4,463,059,898.17

(The accompanying notes are an integral part of these financial statements)

Signature..

(Mr. PHONGTHEP CHIARAVANONT) (Mrs. BENJAPORN SUNGHITAKUL)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF FINANCIAL POSITION

As Of December 31, 2014 and 2013

LIABILITIES AND SHAREHOLDERS' EQUITY

	(Notes)	BAHTS 2014	BAHTS 2013
CURRENT LIABILITIES			
Bank overdrafts and loans from financial institutions	(9)	656,099,130.89	651,782,915.83
Trade and other payables	(10)	908,665,545.99	1,102,060,901.58
Current portion of long - term liabilities	(11)	261,562,500.00	215,625,000.00
Trust receipt payable		86,637,396.53	107,682,409.34
Loans for exporting		949,582,000.00	580,112,000.00
Short - term borrowing		54,000,000.00	10,000,000.00
Income tax payable		29,304,277.75	10,619,484.68
Other current liabilities		10,655,542.74	10,454,757.32
Total Current Liabilities		2,956,506,393.90	2,688,337,468.75
NON - CURRENT LIABILITIES			
Long - term borrowings	(11)	421,362,500.00	316,085,000.00
Employee benefits		62,201,340.00	42,136,630.00
Total non - current liabilities		483,563,840.00	358,221,630.00
TOTAL LIABILITIES		3,440,070,233.90	3,046,559,098.75
SHAREHOLDERS' EQUITY			
Share capital,	(12)		
Authorized share capital,			
76,000,000 Ordinary shares @ 10.00			
= ฿ 760,000,000.00			
Issued and paid-up share capital,			
76,000,000 Ordinary shares, fully paid-up		760,000,000.00	760,000,000.00
Retained earnings			
Appropriated			
Statutory reserve	(12)	5,000,000.00	5,000,000.00
Unappropriated		972,750,781.13	651,500,799.42
Total Shareholders' Equity		1,737,750,781.13	1,416,500,799.42
TOTAL LIABILITIES AND SHAREHOLDERS' EQUITY		5,177,821,015.03	4,463,059,898.17

(The accompanying notes are an integral part of these financial statements)

Signature...

(Mr. PHONGTHEP CHIARAVANONT) (Mrs. BENJAPORN SUNGHITAKUL)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF INCOME

For each year ended December 31, 2014 and 2013

	(Notes)	BAHTS 2014	2013
REVENUES :			
Income net sales		6,937,074,132.38	6,067,455,593.34
Profit on sale asset		13,848.47	764,925.67
Gain on foreign exchange		9,359,434.85	18,703,099.55
Other income		61,608,508.30	41,071,538.56
Total revenue		7,008,055,924.00	6,127,995,157.12
EXPENSES :			
Cost of sales		5,259,600,058.65	4,826,796,858.85
Selling expenses	(13)	1,060,635,030.51	857,712,860.18
Administrative expenses	(14)	224,619,826.07	213,262,200.24
Other expenses	(15)	10,192,254.32	345,968.79
Total Expenses		6,555,047,169.55	5,898,117,888.06
Profit before financial costs and income tax expenses		453,008,754.45	229,877,269.06
Financial costs		(81,173,575.11)	(79,199,431.86)
Profit before income tax expenses		371,835,179.34	150,677,837.20
Income tax expenses		(50,415,062.88)	(31,207,989.72)
Net Profit		321,420,116.46	119,469,847.48
Basic earnings per share		4.23	1.57

(The accompanying notes are an integral part of these financial statements)

Signature..

(Mr. PHONGTHEP CHIARAVANONT) (Mrs. BENJAPORN SUNGHITAKUL)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF CHANGES IN SHAREHOLDERS' EQUITY

For each year ended December 31, 2014 and 2013

	BAHTS			
	Authorized and fully paid-up share capital	Retained earnings		Total
		Statutory reserve	Unappropriated	
Balance, beginning of year 2013	700,000,000.00	5,000,000.00	532,030,951.94	1,237,030,951.94
Changes in shareholders' equity for the year 2013				
Ordinary shares	60,000,000.00			60,000,000.00
Net profit of year 2013			119,469,847.48	119,469,847.48
Balance, end of year 2013	760,000,000.00	5,000,000.00	651,500,799.42	1,416,500,799.42
Changes in shareholders' equity for the year 2014				
Net profit of year 2014			321,420,116.46	321,420,116.46
Adjust tax			(170,134.75)	(170,134.75)
Balance, end of year 2014	760,000,000.00	5,000,000.00	972,750,781.13	1,737,750,781.13

(The accompanying notes are an integral part of these financial statements)

Signature..

(Mr. PHONGTHEP CHIARAVANONT) (Mrs. BENJAPORN SUNGHITAKUL)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF CASH FLOWS

For the years ended December 31, 2014 and 2013

	BAHTS	
	2014	2013
CASH FLOWS FROM OPERATING ACTIVITIES:		
Net income	321,420,116.46	119,469,847.48
Reconciliations of net income to net cash provided by (used in) operating activities:		
Adjust expenses		-
Depreciation	290,211,587.50	233,296,696.16
Profit from the sale of fixed assets	(13,848.47)	(764,925.67)
Employee benefits	20,064,710.00	15,532,530.00
Net income provided by operating activities before changes in operating assets and liabilities	631,682,565.49	367,534,147.97
Decrease (increase) in operating assets:		
Trade and other receivables	(176,014,060.36)	(227,641,232.20)
Inventories	(291,010,253.35)	(33,255,358.79)
Other current assets	8,273,088.73	(5,797,072.69)
Intangible assets	235,971.09	(7,430,806.75)
Other non current assets	(5,890,925.82)	(12,188,412.10)
Increase (decrease) in operating liabilities:		
Trade and other payables	(193,395,355.59)	312,316,076.58
Income tax payable	18,684,793.07	(5,135,847.87)
Other current liabilities	200,785.42	1,767,354.72
Net Cash Provided by Operating Activities	(7,233,391.32)	390,168,848.87
CASH FLOWS FROM INVESTING ACTIVITIES:		
Decrease (increase) in short-term loans to	(34,033,064.00)	160,000,000.00
Cash received from the sale of fixed assets	62,332.71	2,258,202.38
Purchase fixed assets	(508,841,360.82)	(520,474,761.63)
Purchase of long-term investments	-	(171,963,000.00)
Net Cash used in Investing Activities	(542,812,092.11)	(530,179,559.25)

Signature...

(Mr. PHONGTHEP CHIARAVANONT) (Mrs. BENJAPORN SUNGHITAKUL)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF CASH FLOWS

For the years ended December 31, 2014 and 2013

	BAHTS	
	2014	2013
CASH FLOW FROM FINANCING ACTIVITIES:		
Cash capital increase	-	60,000,000.00
Bank overdrafts increased (decreased)	4,316,215.06	67,980,293.04
Increase in short - term loans from	392,424,987.19	108,771,384.39
Long - term loans increased (decreased)	151,215,000.00	(89,540,000.00)
Net Cash Provided by Financing Activities	547,956,202.25	147,211,677.43
NET INCREASE IN CASH AND CASH EQUIVALENTS	(2,089,281.18)	7,200,967.05
CASH AND CASH EQUIVALENTS, BEGINNING OF YEAR	18,241,603.91	11,040,636.86
CASH AND CASH EQUIVALENTS, END OF YEAR	16,152,322.73	18,241,603.91

Signature..

(Mr. PHONGTHEP CHIARAVANONT) (Mrs. BENJAPORN SUNGHITAKUL)

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2014 and 2013

1. General Information

The Company is incorporated on June 14, 1989 under the registered No. 0105532054273 is a manufacturer and distributor of animal feed. Production and distribution of food products Ice cream and beverages.

The address of its registered office is as follows 169 Moo 16, Bangsaothong Bangsaothong district Samutprakarn.

2. Financial Statements Management

This is financial statements is made under the standard which provided by the Accountant Association and Authorized Auditor of Thailand and According to the Acquaintance Act. In 2000

The financial statements have been prepared in accordance with. Financial reporting standards. As for the lack of public interest. Suggest a study published in my book Rachkihha on May 6, 2011.

3. Accounting Policy :

Revenue recognition

The company recongnizes revenue from product sales upon shipment and transfer of risks and benefits to the customer.

Income and expenditure are based upon accrual basis.

Allowance for doubtful accounts

The Company provides allowance for doubtful accounts equal to the estimated collection losses that may be incurred in the collection of the receivables. The estimated losses are based on collection experience and a review of current status of existing receivables.

Inventories

Inventories - Entry has been made at the average cost or net price to be received depending on which is lower.

Property, plant and equipment

Buildings and equipment show the cost less accumulated depreciation cutting depreciation using straight - line method at rates not to exceed the useful life of the asset.

Investments

Long - term investments are investments in equity securities that are not in demand. The company's investments are stated at cost. Gains or losses from sales of investments are recognized in the fiscal year.

Employee Benefits

Obligations for retired benefits and other long - term employee benefits are recognised using the best estimate method at the reporting date.

Items of account in foreign currency

Account of foreign currency during the year was recorded in the account using exchange rates prevailing at the dates. The list of assets and liabilities in foreign currency at the date in statements of financial position was converted in baht by using the bank's exchange rate at that date. Profit or loss from the converter save as income or expenses of the year.

Basic earnings per share

Calculated from annual net profit divided by the number of shares was paid in full valuation at the statements of financial position.

	BAHTS	
	2014	2013
4. Cash and cash equivalents		
Cash	1,028,880.00	1,008,154.00
Deposits at financial institutions	4,922,273.23	5,226,204.96
Deposit in transit	10,201,169.50	12,007,244.95
Total	16,152,322.73	18,241,603.91
5. Trade and other receivables		
Accounts receivables and note receivables	1,069,183,826.10	889,480,299.49
Other receivables	49,805,130.95	53,494,597.20
Total	1,118,988,957.05	942,974,896.69

6. Short - term loans

Short - term loans is the promissary note with interest rate of 7.5 percent per year.

	2014	2013
7. Inventories		
Finished goods	387,662,903.62	245,592,273.27
In process	154,725,784.04	54,736,019.71
Raw material	180,963,753.50	146,135,690.78
Factoty supplies	152,374,067.16	138,252,271.21
Total	875,726,508.32	584,716,254.97

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2014 and 2013

8. Property, plant and equipment - net

	BAHTS			
		Movements during the year		
	January 1, 2014	Add	Reduce	December 31, 2014
Cost				
Land	200,420,436.26	100,235,840.97	-	300,656,277.23
Utilities	221,720,421.12	42,070,540.25	1,388,912.26	262,402,049.11
Plant	647,393,631.26	71,069,888.67	10,142,933.16	708,320,586.77
Machinery & Equipment	1,549,765,230.43	347,859,213.69	173,735.90	1,897,450,708.22
Tools & Equipment	215,960,160.10	52,924,070.07	65,993.64	268,818,236.53
Furniture & Equipment	78,752,544.62	12,282,333.17	826,906.91	90,207,970.88
Vehicles	4,367,457.47	-	-	4,367,457.47
Other fixed assets	3,948,728.30	3,724,590.00	-	7,673,318.30
Assets constructions	375,288,748.00	-	113,017,904.69	262,270,843.31
Total	3,297,617,357.56	630,166,476.82	125,616,386.56	3,802,167,447.82
Accumulated depreciation				
Utilities	138,368,885.54	31,437,205.50	482,371.69	169,323,719.35
Plant	235,415,419.03	47,535,893.99	2,588,387.95	280,362,925.07
Machinery & Equipment	584,019,183.86	157,846,370.65	147,841.26	741,717,713.25
Tools & Equipment	111,618,249.03	37,704,425.65	65,991.64	149,256,683.04
Furniture & Equipment	44,155,165.79	14,624,527.83	788,059.03	57,991,634.59
Vehicles	2,925,984.74	452,249.66	-	3,378,234.40
Other fixed assets	758,354.45	610,914.22	-	1,369,268.67
Total	1,117,261,242.44	290,211,587.50	4,072,651.57	1,403,400,178.37
Net	2,180,356,115.12			2,398,767,269.45

Depreciation for the year 2014 of Baht 254,731,261.73 and Baht 35,480,325.77 has saved the cost of production and cost of sales and management respectively.

Depreciation for the year 2013 of Baht 207,923,747.29 and Baht 25,372,948.87 has saved the cost of production and cost of sales and management respectively.

9. Bank overdrafts and short - term borrowing

9.1 Bank overdrafts its limits bank overdrafts in some countries interest rates paid on MOR

9.2 *Short - term borrowing.* A type of demand promissory notes with certain financial institutions in the country interest paid on 3.38 - 4.05 percent per year in 2014 and 3.60 - 4.75 percent per year in 2013.

	BAHTS	
	2014	2013
Bank overdrafts	81,099,130.89	91,782,915.83
Loans from financial institutions	575,000,000.00	560,000,000.00
Total	656,099,130.89	651,782,915.83

	BAHTS	
	2014	2013
10. Trade and other payables		
Accounts payable	796,170,912.18	1,028,673,035.94
Other payable	112,494,633.81	73,387,865.64
Total	908,665,545.99	1,102,060,901.58

	BAHTS	
	2014	2013
11. Long - term borrowings		
Long - term borrowings	682,925,000.00	531,710,000.00
Less Current portion of long - term liabilities	(261,562,500.00)	(215,625,000.00)
Total	421,362,500.00	316,085,000.00

12. Statutory reserve

The Company is required to set aside to a statutory reserve at least 5% of its net income every time it is announced dividend distribution until the reserve reaches 10% of the registered capital.

The statutory reserve is not available for dividend distribution.

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2014 and 2013

	BAHTS	
	2014	2013
13. Selling expenses		
Employee Expenses	270,057,455.58	219,014,518.47
Commission Advertising Sales promotion	339,018,693.94	278,090,041.95
Depreciation	24,915,750.20	11,630,401.22
Other expenses	426,643,130.79	348,977,898.54
Total	1,060,635,030.51	857,712,860.18
14. Administrative expenses		
Employee Expenses	149,944,116.63	142,608,023.16
Depreciation	10,564,575.57	13,742,547.65
Other expenses	64,111,133.87	56,911,629.43
Total	224,619,826.07	213,262,200.24
15. Other expenses		
Other expenses	334,195.82	275,190.91
Cost is not as expenses	1,380,641.43	70,777.88
Loss on debt settlement	71.01	-
Loss from write-off of fixed assets removed from the accounts	8,477,346.06	-
Total	10,192,254.32	345,968.79

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2014 and 2013

16. In this fiscal year, company exercised right, which is obtained from the Board of Investment.

List	Acts that have been promoted	Non - Acts that have been promoted	Total
	2014	2014	2014
Income net sales	2,703,714,216.60	4,233,359,915.78	6,937,074,132.38
Other income	11,573,288.79	59,408,502.83	70,981,791.62
Total revenue	2,715,287,505.39	4,292,768,418.61	7,008,055,924.00
Cost of sales	2,072,194,862.26	3,187,405,196.39	5,259,600,058.65
Expenses	507,656,727.64	787,790,383.26	1,295,447,110.90
Financial costs	32,313,198.94	48,860,376.17	81,173,575.11
Net Profit	103,122,716.55	268,712,462.79	371,835,179.34

บริษัท สำนักงาน เอส.เอ็ม. จำกัด

S.M. OFFICE Company Limited

ชั้น 2 อาคารสีลมพลาซ่า 491/22 ถนนสีลม เขตบางรัก กทม. 10500 โทร. 0-2635-3767-8

2nd Floor, Silom Plaza Building, 491/22 Silom Road, Bangrak, Bangkok 10500, Thailand Tel. 0-2635-3767-8

REPORT OF CERTIFIED PUBLIC ACCOUNTANT

To: The Shareholders of **PERFECT COMPANION GROUP CO., LTD.**

I have audited the accompanying financial statements of **PERFECT COMPANION GROUP CO., LTD,** which comprise the statement of financial position as at December 31, 2013 and the related statements of income and changes in equity and cash flows for the year then ended, and a summary of significant accounting policies and other explanatory information.

Management's Responsibility for the Financial Statements

Management is responsible for the preparation and fair presentation of these financial statements in accordance with Financial Reporting Standards for Non – Publicly Accountable Entities, and for such internal control as management determines is necessary to enable the preparation of financial statements that are free from material misstatement, whether due to fraud or error.

Auditor's Responsibility

My responsibility is to express an opinion on these financial statements based on my audit. I conducted my audit in accordance with Standards on Auditing. Those standards require that I comply with ethical requirements and plan and perform the audit to obtain reasonable assurance about whether the financial statements are free from material misstatement.

An audit involves performing procedures to obtain audit evidence about the amounts and disclosures in the financial statements. The procedures selected depend on the auditor's judgment, including the assessment of the risks of material misstatement of the financial statements, whether due to fraud or error. In making those risk assessments, the auditor considers internal control relevant to the entity's preparation and fair presentation of the financial statements in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness or the entity's internal control. An audit also includes evaluating the appropriateness of accounting policies used and the reasonableness of accounting estimates made by management, as well as evaluating the overall presentation of the financial statements.

I believe that the audit evidence I have obtained is sufficient and appropriate to provide a basis for my audit opinion.

Opinion

In my opinion, the financial statements referred to above present fairly, in all material respects, the financial position of **PERFECT COMPANION GROUP CO., LTD.** as at December 31, 2013 and its financial performance and cash flows for the year then ended in accordance with Financial Reporting Standards for Non – Publicly Accountable Entities.

Other

The financial statements of **PERFECT COMPANION GROUP CO., LTD.** for the year ended December 31, 2012 were audited by another auditor who expressed an unqualified opinion on those statements on March 2, 2013.

....

Miss Orawan Rattanaphiphop

C.P.A. (Thailand) # 8942

S.M. OFFICE CO., LTD.

April 4, 2014

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF FINANCIAL POSITION

As Of December 31, 2013 and 2012

ASSEST

	(Notes)	BAHTS 2013	2012
CURRENT ASSETS			
Cash and cash equivalents	(4)	18,241,603.91	11,040,636.86
Trade and other receivables	(5)	942,974,896.69	715,333,664.49
(Net of allowance for doubtful accounts of Baht 2,230,725.98 in 2013 and of Baht 2,697,233.98 in 2012)			
Short - term loans	(6)	-	160,000,000.00
Inventories	(7)	584,716,254.97	551,460,896.18
Other current assets		18,563,939.46	12,766,866.77
Total Current assets		1,564,496,695.03	1,450,602,064.30
NON CURRENT ASSETS			
Long - term investments		674,022,591.65	502,059,591.65
Property, plant and equipment - net	(8)	2,180,356,115.12	1,894,671,326.36
Intangible assets		10,809,155.73	3,378,348.98
Other non current assets		33,375,340.64	21,186,928.54
Total Non current assets		2,898,563,203.14	2,421,296,195.53
TOTAL ASSETS		4,463,059,898.17	3,871,898,259.83

(The accompanying notes are an integral part of these financial statements)

Signature...

(Authorized Signature)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF FINANCIAL POSITION

As Of December 31, 2013 and 2012

LIABILITIES AND SHAREHOLDERS' EQUITY

	(Notes)	BAHTS 2013	BAHTS 2012
CURRENT LIABILITIES			
Bank overdrafts and loans from financial institutions	(9)	651,782,915.83	583,802,622.79
Trade and other payables	(10)	1,102,060,901.58	789,744,825.00
Current portion of long - term liabilities	(11)	215,625,000.00	217,500,000.00
Trust receipt payable		107,682,409.34	12,227,024.95
Loans for exporting		580,112,000.00	573,696,000.00
Short - term borrowing		10,000,000.00	3,100,000.00
Income tax payable		10,619,484.68	15,755,332.55
Other current liabilities		10,454,757.32	8,687,402.60
Total Current Liabilities		2,688,337,468.75	2,204,513,207.89
NON - CURRENT LIABILITIES			
Long - term borrowings	(11)	316,085,000.00	403,750,000.00
Employee benefits		42,136,630.00	26,604,100.00
Total non - current liabilities		358,221,630.00	430,354,100.00
TOTAL LIABILITIES		3,046,559,098.75	2,634,867,307.89
SHAREHOLDERS' EQUITY			
Share capital,	(12)		
Authorized share capital,			
76,000,000 Ordinary shares @ 10.00			
= ฿ 760,000,000.00			
Issued and paid-up share capital,			
76,000,000 Ordinary shares, fully paid-up in 2013 and			
70,000,000 Ordinary shares, fully paid-up in 2012		760,000,000.00	700,000,000.00
Retained earnings			
Appropriated			
Statutory reserve	(13)	5,000,000.00	5,000,000.00
Unappropriated		651,500,799.42	532,030,951.94
Total Shareholders' Equity		1,416,500,799.42	1,237,030,951.94
TOTAL LIABILITIES AND SHAREHOLDERS' EQUITY		4,463,059,898.17	3,871,898,259.83

(The accompanying notes are an integral part of these financial statements)

Signature...

(Authorized Signature)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF INCOME

For each year ended December 31, 2013 and 2012

	(Notes)	BAHTS 2013	2012
REVENUES :			
Income net sales		6,067,455,593.34	5,137,609,343.67
Profit on sale asset		764,925.67	675,579.86
Gain on foreign exchange		18,703,099.55	9,322,049.97
Other income		41,071,538.56	37,748,792.18
Total revenue		6,127,995,157.12	5,185,355,765.68
EXPENSES :			
Cost of sales		4,826,796,858.85	4,066,490,482.34
Selling expenses	(14)	857,712,860.18	723,374,572.43
Administrative expenses	(15)	213,262,200.24	163,834,163.79
Other expenses		345,968.79	317,058.51
Total Expenses		5,898,117,888.06	4,954,016,277.07
Profit before financial costs and income tax expenses		229,877,269.06	231,339,488.61
Financial costs		(79,199,431.86)	(56,919,760.25)
Profit before income tax expenses		150,677,837.20	174,419,728.36
Income tax expenses		(31,207,989.72)	(40,578,559.82)
Net Profit		119,469,847.48	133,841,168.54
Basic earnings per share		1.57	1.91

(The accompanying notes are an integral part of these financial statements)

Signature...

(Authorized Signature)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF CHANGES IN SHAREHOLDERS' EQUITY

For each year ended December 31, 2013 and 2012

	BAHTS			
	Authorized and fully paid-up share capital	Retained earnings		Total
		Statutory reserve	Unappropriated	
Balance, beginning of year 2012	200,000,000.00	5,000,000.00	397,655,420.88	602,655,420.88
Changes in shareholders' equity for the year 2012				
Ordinary shares	500,000,000.00			500,000,000.00
Net profit of year 2012			133,841,168.54	133,841,168.54
Adjust tax			534,362.52	534,362.52
Balance, end of year 2012	700,000,000.00	5,000,000.00	532,030,951.94	1,237,030,951.94
Changes in shareholders' equity for the year 2013				
Ordinary shares	60,000,000.00			60,000,000.00
Net profit of year 2013			119,469,847.48	119,469,847.48
Balance, end of year 2013	760,000,000.00	5,000,000.00	651,500,799.42	1,416,500,799.42

(The accompanying notes are an integral part of these financial statements)

Signature...

(Authorized Signature)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF CASH FLOWS

For the years ended December 31, 2013 and 2012

	BAHTS	
	2013	2012
CASH FLOWS FROM OPERATING ACTIVITIES:		
Net income	119,469,847.48	133,841,168.54
Reconciliations of net income to net cash provided by (used in) operating activities:		
Adjust expenses	-	534,362.52
Depreciation	233,296,696.16	151,678,252.80
Profit from the sale of fixed assets	(764,925.67)	(675,579.86)
Employee benefits	15,532,530.00	21,875,358.00
Net income provided by operating activities before changes in operating assets and liabilities	367,534,147.97	307,253,562.00
Decrease (increase) in operating assets:		
Trade and other receivables	(227,641,232.20)	(47,346,646.09)
Inventories	(33,255,358.79)	(139,878,100.36)
Other current assets	(5,797,072.69)	1,029,734.57
Intangible assets	(7,430,806.75)	(1,084,106.66)
Other non current assets	(12,188,412.10)	(11,864,433.03)
Increase (decrease) in operating liabilities:		
Trade and other payables	312,316,076.58	352,565,704.84
Income tax payable	(5,135,847.87)	(47,053,403.18)
Other current liabilities	1,767,354.72	2,047,153.48
Net Cash Provided by Operating Activities	390,168,848.87	415,669,465.57
CASH FLOWS FROM INVESTING ACTIVITIES:		
Decrease (increase) in short - term loans to	160,000,000.00	(160,000,000.00)
Cash received from the sale of fixed assets	2,258,202.38	684,373.09
Purchase fixed assets	(520,474,761.63)	(632,628,788.53)
Purchase of long - term investments	(171,963,000.00)	(386,332,761.02)
Net Cash used in Investing Activities	(530,179,559.25)	(1,178,277,176.46)

Signature..

(Authorized Signature)

PERFECT COMPANION GROUP CO., LTD.

STATEMENTS OF CASH FLOWS

For the years ended December 31, 2013 and 2012

	BAHTS	
	2013	2012
CASH FLOW FROM FINANCING ACTIVITIES:		
Cash capital increase	60,000,000.00	500,000,000.00
Bank overdrafts increased (decreased)	67,980,293.04	(9,729,235.20)
Increase in short-term loans from	108,771,384.39	214,967,479.77
Long-term loans increased (decreased)	(89,540,000.00)	62,000,000.00
Net Cash Provided by Financing Activities	147,211,677.43	767,238,244.57
NET INCREASE IN CASH AND CASH EQUIVALENTS	7,200,967.05	4,630,533.68
CASH AND CASH EQUIVALENTS, BEGINNING OF YEAR	11,040,636.86	6,410,103.18
CASH AND CASH EQUIVALENTS, END OF YEAR	18,241,603.91	11,040,636.86

Signature...

(Authorized Signature)

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2013 and 2012

1. General Information

The Company is incorporated on June 14, 1989 under the registered No. 0105532054273 is a manufacturer and distributor of animal feed. Production and distribution of food products Ice cream and beverages.

The address of its registered office is as follows 169 Moo 16, Bangsaothong Bangsaothong district Samutprakarn.

2. Financial Statements Management

This is financial statements is made under the standard which provided by the Accountant Association and Authorized Auditor of Thailand and According to the Acquaintance Act. In 2000

The financial statements have been prepared in accordance with. Financial reporting standards. As for the lack of public interest. Suggest a study published in my book Rachkihha on May 6, 2011.

3. Accounting Policy :

Revenue recognition

The company recongnizes revenue from product sales upon shipment and transfer of risks and benefits to the customer.

Income and expenditure are based upon accrual basis.

Allowance for doubtful accounts

The Company provides allowance for doubtful accounts equal to the estimated collection losses that may be incurred in the collection of the receivables. The estimated losses are based on collection experience and a review of current status of existing receivables.

Inventories

Inventories - Entry has been made at the average cost or net price to be received depending on which is lower.

Property, plant and equipment

Buildings and equipment show the cost less accumulated depreciation cutting depreciation using straight-line method at rates not to exceed the useful life of the asset.

Investments

Long-term investments are investments in equity securities that are not in demand. The company's investments are stated at cost. Gains or losses from sales of investments are recognized in the fiscal year.

Employee Benefits

Obligations for retired benefits and other long-term employee benefits are recognised using the best estimate method at the reporting date.

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2013 and 2012

Items of account in foreign currency

Account of foreign currency during the year was recorded in the account using exchange rates prevailing at the dates. The list of assets and liabilities in foreign currency at the date in statements of financial position was converted in baht by using the bank's exchange rate at that date. Profit or loss from the converter save as income or expenses of the year.

Basic earnings per share

Calculated from annual net profit divided by the number of shares was paid in full valuation at the statements of financial position.

	BAHTS	
	2013	2012
4. Cash and cash equivalents		
Cash	1,008,154.00	578,950.00
Deposits at financial institutions	5,226,204.96	1,881,455.86
Deposit in transit	12,007,244.95	8,580,231.00
Total	18,241,603.91	11,040,636.86
5. Trade and other receivables		
Accounts receivables and note receivables	889,480,299.49	667,534,196.03
Other receivables	53,494,597.20	47,799,468.46
Total	942,974,896.69	715,333,664.49

6. Short-term loans

Short-term loans is the promissary note with interest rate of 7.520 - 7.765 percent per year.

	2013	2012
7. Inventories		
Finished goods	245,592,273.27	208,812,920.48
In process	54,736,019.71	96,778,374.21
Raw material	146,135,690.78	123,780,034.06
Factoty supplies	138,252,271.21	122,089,567.43
Total	584,716,254.97	551,460,896.18

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2013 and 2012

8. Property, plant and equipment - net

	BAHTS			
		Movements during the year		
	January 1, 2013	Add	Reduce	December 31, 2013
Cost				
Land	159,526,436.26	40,894,000.00	-	200,420,436.26
Utilities	187,015,385.76	34,705,035.36	-	221,720,421.12
Plant	571,048,963.47	76,344,667.79	-	647,393,631.26
Machinery & Equipment	1,546,432,315.00	84,693,084.91	81,360,169.48	1,549,765,230.43
Tools & Equipment	161,085,643.89	55,369,568.06	495,051.85	215,960,160.10
Furniture & Equipment	63,208,584.84	17,094,665.68	1,550,705.90	78,752,544.62
Vehicles	4,367,457.47	-	-	4,367,457.47
Other fixed assets	3,528,207.05	420,521.25	-	3,948,728.30
Assets constructions	164,335,529.42	210,953,218.58	-	375,288,748.00
Total	2,860,548,523.16	520,474,761.63	83,405,927.23	3,297,617,357.56
Accumulated depreciation				
Utilities	114,472,280.86	23,896,604.68	-	138,368,885.54
Plant	193,947,953.01	41,467,466.02	-	235,415,419.03
Machinery & Equipment	536,371,674.98	128,889,059.42	81,241,550.54	584,019,183.86
Tools & Equipment	85,851,251.44	25,862,043.99	95,046.40	111,618,249.03
Furniture & Equipment	32,390,909.45	12,340,309.92	576,053.58	44,155,165.79
Vehicles	2,380,060.25	545,924.49	-	2,925,984.74
Other fixed assets	463,066.81	295,287.64	-	758,354.45
Total	965,877,196.80	233,296,696.16	81,912,650.52	1,117,261,242.44
Net	1,894,671,326.36			2,180,356,115.12

Depreciation for the year 2013 of Baht 207,923,747.29 and Baht 25,372,948.87 has saved the cost of production and cost of sales and management respectively.

Depreciation for the year 2012 of Baht 140,608,463.37 and Baht 11,069,789.43 has saved the cost of production and cost of sales and management respectively.

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2013 and 2012

9. Bank overdrafts and short - term borrowing

9.1 Bank overdrafts its limits bank overdrafts in some countries interest rates paid on MOR

9.2 Short - term borrowing. A type of demand promissory notes with certain financial institutions in the country interest paid on 3.600 - 4.750 percent per year in 2013 and 4.050 - 7.050 percent per year in 2012.

	BAHTS	
	2013	2012
Bank overdrafts	91,782,915.83	23,802,622.79
Loans from financial institutions	560,000,000.00	560,000,000.00
Total	651,782,915.83	583,802,622.79

10. Trade and other payables

	BAHTS	
	2013	2012
Accounts payable	1,028,673,035.94	733,303,311.76
Other payable	73,387,865.64	56,441,513.24
Total	1,102,060,901.58	789,744,825.00

11. Long - term borrowings

	BAHTS	
	2013	2012
Long - term borrowings	531,710,000.00	621,250,000.00
Less Current portion of long - term liabilities	(215,625,000.00)	(217,500,000.00)
Total	316,085,000.00	403,750,000.00

12. Share capital

Extraordinary General Meeting of Shareholders No. 1/2013 on September 12, 2013 at the Shareholders had a resolution to approve to increase registered capital form 700,000,000.00 baht to 760,000,000.00 baht increase form 70,000,000 shares to 76,000,000 shares, par value 10.00 baht.

13. Statutory reserve

The Company is required to set aside to a statutory reserve at least 5% of its net income every time it is announced dividend distribution until the reserve reaches 10% of the registered capital. The statutory reserve is not available for dividend distribution.

PERFECT COMPANION GROUP CO., LTD.

NOTE TO FINANCIAL STATEMENTS

For the year ended December 31, 2013 and 2012

	BAHTS	
	2013	2012
14. Selling expenses		
Employee Expenses	219,014,518.47	174,355,706.04
Commission Advertising Sales promotion	278,090,041.95	270,773,514.68
Depreciation	11,630,401.22	4,720,695.49
Other expenses	348,977,898.54	273,524,656.22
Total	857,712,860.18	723,374,572.43

	BAHTS	
	2013	2012
15. Administrative expenses		
Employee Expenses	142,608,023.16	106,610,670.35
Depreciation	13,742,547.65	6,349,093.94
Other expenses	56,911,629.43	50,874,399.50
Total	213,262,200.24	163,834,163.79

211

(Official Emblem) Department of Business Development
Ministry of Commerce

No. 11004584067603 Issued Date October 7, 2015

Certified Correct Copy
- Signature -
(Ms. Kannika Atchariyasakulchai)
Rigistrar
Office of The Company Limited and
Partnership Registration

(Translation)

ARTICLES OF ASSOCIATION
OF
S.W.T. COMPANY LIMITED

Chapter I. General Provisions

Article 1. Any matter not provided in these Articles of Association shall be dealt with and governed by the provisions of the Civil and Commercial Code with respect to limited companies.

Article 2. Amendment of this Articles must be proposed to the General Meeting to resolve in accordance with the applicable laws.

Chapter II. Shares and Shareholders

Article 3. All Shares of the Company are ordinary shares, which must be paid in money, and entered in name certificates. Certificate of Shares must be signed by one of the directors at least, and shall bear the seal of the Company.

Article 4. The transfer of shares must be made in writing and signed by the transferor and the transferee, whose signatures shall be certified by two witnesses. Such transfer shall be valid as against the Company and third persons when the Company enters the fact of transfer in the register of shareholders.

Article 5. The Company shall not own its own shares or take them in pledge.

Chapter III. Directors

Article 6. The number of the Board of Directors shall be fixed by a Shareholder's meeting.

Article 7. Where any vacancy occurs in the Board of Directors otherwise than by rotation, the Board of Directors may elect any person to fill up the vacancy, but the person so appointed shall retain his office during such time only as the vacating director was entitled to retain the same.

Article 8. The quorum necessary for the transaction of business at the Board of Director Meeting shall be a number of directors present not less than half of the total number of directors.

Article 9. The Board of Directors shall be responsible and administer the affairs of the Company. The directors shall elect one from among themselves to be Chairman of the Board of Directors.

Chapter IV. General Meeting

Article 10. A general meeting of shareholders shall be held within six months after the registration of the Company and shall subsequently be held once every year. Such meeting is called an ordinary meeting. All other general meetings are called extraordinary meetings.

Certified Correct Translation
Signature
(Mr.Thodsadej Kamonkijpaisarn)
ATTORNEY-AT-LAW LICENSE 685/2549

Article 11. The Board of Directors may summon extraordinary meetings whenever they think fit or the extraordinary meetings shall be summoned if a requisition to that effect is made in writing, in the same document, by shareholders holding not less than one-fifth of shares of the Company.

Article 12. Notice of summoning of every general meeting shall either be published at least twice in a local paper, or shall be sent to every shareholder not less than seven days before the date fixed for the meeting.

Article 13. Any shareholder who is unable to attend any meeting may, in writing, appoint a proxy to attend such meeting.

Article 14. The Chairman of the Board of Directors shall preside at every general meeting of shareholders. If there is no such chairman, or the Chairman is not present at the meeting, the meeting shall elect one of shareholders present at the meeting to be chairman of the meeting.

Article 15. The quorum of the meeting of shareholders shall be a number of shareholders, representing a number of not less than one-fourth of the capital of the Company. The resolution shall be passed by a majority of votes. In case of an equality of votes, the Chairman of the meeting shall be entitled to a second or casting vote.

Chapter V. Balance Sheet

Article 16. The Board of Directors shall cause to be prepared balance-sheet containing an account of assets and liabilities of the Company and profit and loss account, and must be made in every financial year of the Company beginning at 1 January and ending at 31 December of every year.

Article 17. The balance-sheet of the Company must be examined by at least one auditor and submitted for adoption to a general meeting within four months after its date.

Chapter VI. Dividend and Reserve

Article 18. The Company must appropriate to a reserve fund, at each distribution of dividend, at least one-twentieth of the net profits arising from the business of the Company, until the reserve fund reaches one-tenth part of the capital of the Company or such higher proportion thereof.

These Articles of Association were approved in statutory meeting on 11th May 1989.

Sign – Signature- Director
(Mr. Voravit Manoprasart)

Sign – Signature – Director
(Mrs. Wilailug Ratanasawasd)

Transfer Registration Copied Document
Correct copy
- Signature –
(Mr. Chai Nitiwatana)
Registrar

Bangkok Bank
ธนาคารกรุงเทพ

สาขาตรอกจันทร์ (0133)
1564/8 ถนนจันทน์
เขตสาทร กรุงเทพมหานคร 10120 0000658

**

รอบรายการบัญชี/Statement Period
01/08/2016 - 31/08/2016

เรียน PERFECT COMPANION GROUP CO.,LTD.
169 ม.16
ต.บางเสาธง
อ.บางเสาธง สมุทรปราการ 10540

วันที่ออกรายงาน/Statement Date
01/09/2016

หน้าที่/Page 001/050

หากท่านมีเช็ครุ่นเก่าที่มิใช่เช็คมาตรฐาน ICAS และยังมิได้เขียนสั่งจ่าย
โปรดติดต่อสาขาเจ้าของบัญชี เพื่อขอแลกเปลี่ยนเป็นสมุดเช็คมาตรฐาน ICAS

รายการเคลื่อนไหวบัญชีเงินฝากกระแสรายวัน
เลขที่บัญชี/Account No. 133-312769-2 THB

Current Account Transaction Record
PERFECT COMPANION GROUP CO.,LTD.

วันที่ Date	รายการ Particulars	เลขที่เช็ค Chq.No.	ถอน Withdrawal	ฝาก Deposit	คงเหลือ Balance	ผ่านทาง Via	
01/08	B/F				9,201,697.29-		
29/07	BILL PAYMENT			83,760.00	9,117,937.29-	mPhone	Self Service
30/07	COM CHARGED		72.00		9,118,009.29-	Auto	ระบบอัตโนมัติ
30/07	RECV FOR GOODS			333,770.31	8,784,238.98-	User	Self Service
30/07	TRANSFER			175,803.00	8,608,435.98-	iBank	Self Service
30/07	TRANSFER			25,231.00	8,583,204.98-	iBank	Self Service
30/07	TRANSFER			25,128.00	8,558,076.98-	iBank	Self Service
30/07	TRANSFER			19,205.00	8,538,871.98-	iBank	Self Service
30/07	TRANSFER			1,305.00	8,537,566.98-	iBank	Self Service
30/07	BILL PAYMENT			42,851.38	8,494,715.60-	iBank	Self Service
30/07	BILL PAYMENT			275,719.75	8,218,995.85-	iBank	Self Service
30/07	BILL PAYMENT			13,732.00	8,205,263.85-	iBank	Self Service
30/07	BILL PAYMENT			148,463.00	8,056,800.85-	User	Self Service
30/07	BILL PAYMENT			287,803.00	7,768,997.85-	User	Self Service
30/07	BILL PAYMENT			215,757.00	7,553,240.85-	User	Self Service
30/07	BILL PAYMENT			519.00	7,552,721.85-	User	Self Service
30/07	BILL PAYMENT			60,122.00	7,492,599.85-	User	Self Service
30/07	BILL PAYMENT			48,908.00	7,443,691.85-	iBank	Self Service
30/07	BILL PAYMENT			3,122.00	7,440,569.85-	User	Self Service
30/07	BILL PAYMENT			2,342.00	7,438,227.85-	User	Self Service
30/07	BILL PAYMENT			23,603.00	7,414,624.85-	User	Self Service
30/07	BILL PAYMENT			58,999.00	7,355,625.85-	User	Self Service
30/07	COM CHARGED		180.00		7,355,805.85-	Auto	ระบบอัตโนมัติ
30/07	TRANSFER			46,000.00	7,309,805.85-	iBank	Self Service
30/07	SWEEP A/C			298,883.40	7,010,922.45-	Auto	ระบบอัตโนมัติ
30/07	TRANSFER			9,318.00	7,001,604.45-	ATM	ถอนใหญ่
30/07	TRANSFER			31,760.00	6,969,844.45-	ATM	ถอนใหญ่
30/07	TRANSFER			177,032.00	6,792,812.45-	ATM	ถอนใหญ่
31/07	TRANSFER			35,584.00	6,757,228.45-	ATM	ถอนใหญ่
31/07	COM CHARGED		60.00		6,757,288.45-	Auto	ระบบอัตโนมัติ
31/07	BBL CREDIT CARD 01761194			1,317.50	6,755,970.95-	Auto	ระบบอัตโนมัติ
31/07	BILL PAYMENT			43,687.00	6,712,283.95-	mPhone	Self Service
31/07	BILL PAYMENT			174,480.00	6,537,803.95-	User	Self Service
31/07	BILL PAYMENT			70,381.00	6,467,422.95-	User	Self Service
31/07	CASH DEPOSIT			29,692.00	6,437,730.95-	Br0869	เจ.เจ.มอลล
31/07	BILL PAYMENT			50,365.00	6,387,365.95-	User	Self Service
31/07	BILL PAYMENT			102,297.00	6,285,068.95-	User	Self Service

ถ้าไม่มีการทักท้วงรายการที่ใน Statement นี้ ภายใน 7 วัน ธนาคารจะถือว่า ท่านยอมรับว่ารายการใน Statement นี้ถูกต้องแล้ว
If no objection is made within 7 days, all items herein shall be deemed accurate.

สอบถามข้อมูลได้ที่ บัวหลวงโฟน 1333 หรือ (66) 0-2645-5555
Inquiry: Contact Bualuang Phone Tel. 1333 or (66) 0-2645-5555

เจ้าหน้าที่ผู้รับมอบอำนาจ/AUTHORIZED SIGNATURE

Bangkok Bank
ธนาคารกรุงเทพ

สาขาตรอกจันทร์ (0133)
1564/8 ถนนจันทน์
เขตสาทร กรุงเทพมหานคร 10120 0000674

**

รอบรายการบัญชี/Statement Period
01/08/2016 - 31/08/2016

เรียน PERFECT COMPANION GROUP CO.,LTD.
169 ม.16
ต.บางเสาธง
อ.บางเสาธง สมุทรปราการ 10540

วันที่ออกรายงาน/Statement Date
01/09/2016

เลขที่บัญชี/Account No. 133-312769-2 THB PERFECT COMPANION GROUP CO.,LTD.

วันที่ Date	รายการ Particulars	เลขที่เช็ค Chq.No.	ถอน Withdrawal	ฝาก Deposit	คงเหลือ Balance	ผ่านทาง Via	
31/08	FOREIGN T/T			856,032.57	725,201.17	GPSD	HEAD OFFICE
31/08	FOREIGN T/T			1,451,799.81	2,177,000.98	GPSD	HEAD OFFICE
31/08	FOREIGN T/T			3,951,559.04	6,128,560.02	GPSD	HEAD OFFICE
31/08	FOREIGN T/T			8,228,283.00	14,356,843.02	GPSD	HEAD OFFICE
31/08	FOREIGN T/T			181,586.57	14,538,429.59	GPSD	HEAD OFFICE
31/08	TRADE		21,774,199.49		7,235,769.90-	Auto	ระบบอัตโนมัติ
31/08	TRANSFER			11,835.00	7,223,934.90-	iBank	Self Service
31/08	TRANSFER			49,698.00	7,174,236.90-	iBank	Self Service
31/08	TR.FR.OTH.BK.AC			50,000.00	7,124,236.90-	iBank	Self Service
31/08	TR.FR.OTH.BK.AC			50,000.00	7,074,236.90-	iBank	Self Service
31/08	TR.FR.OTH.BK.AC			50,000.00	7,024,236.90-	iBank	Self Service
31/08	TR.FR.OTH.BK.AC			22,330.00	7,001,906.90-	iBank	Self Service
31/08	TRANSFER			12,894.00	6,989,012.90-	mPhone	Self Service
31/08	BILL PAYMENT			138,950.00	6,850,062.90-	User	Self Service
31/08	IMPORT		2,514,564.94		9,364,627.84-	Auto	ระบบอัตโนมัติ
31/08	TRANSFER			57,306.00	9,307,321.84-	iBank	Self Service
31/08	BILL COLLECTOR			21,604.00	9,285,717.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	00079594		60,859.00	9,224,858.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	00490506		254,289.00	8,970,569.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	01368086		13,107.00	8,957,462.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	01712807		86,101.00	8,871,361.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	02343514		19,335.00	8,852,026.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	02623713		57,648.00	8,794,378.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	10055045		17,095.00	8,777,283.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	10069534		46,676.00	8,730,607.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	18489756		516,990.00	8,213,617.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	20529822		12,394.00	8,201,223.84-	Auto	ระบบอัตโนมัติ
31/08	BILL COLLECTOR	35414480		4,237.00	8,196,986.84-	Auto	ระบบอัตโนมัติ
31/08	COM CHARGED		332.00		8,197,318.84-	Auto	ระบบอัตโนมัติ
31/08	COM CHARGED	10802975	31.51		8,197,350.35-	Auto	ระบบอัตโนมัติ
31/08	COM CHARGED		555.14		8,197,905.49-	Auto	ระบบอัตโนมัติ
31/08	SWEEP A/C			1,582,142.01	6,615,763.48-	Auto	ระบบอัตโนมัติ
31/08	Interest Charge		39,028.46		6,654,791.94-	Auto	ระบบอัตโนมัติ

จำนวนรายการถอน/Total No. of Debits	385	จำนวนเงินถอน/Total Debit Amount	591,635,008.27
จำนวนรายการฝาก/Total No. of Credits	1,796	จำนวนเงินฝาก/Total Credit Amount	594,181,913.62
จำนวนรายการถอนเดือนนี้/No. of Debits MTD	385	จำนวนเงินถอนเดือนนี้/Debit Amount MTD	591,635,008.27
จำนวนรายการฝากเดือนนี้/No. of Credits MTD	1,796	จำนวนเงินฝากเดือนนี้/Credit Amount MTD	594,181,913.62

เงินฝากนี้ได้รับความคุ้มครองจากสถาบันคุ้มครองเงินฝากตามจำนวนที่กำหนดไว้ในกฎหมาย

ถ้าไม่มีการทักท้วงรายการใดใน Statement นี้ ภายใน 7 วัน ธนาคารจะถือว่า ท่านยอมรับว่า รายการใน Statement นี้ถูกต้องแล้ว
If no objection is made within 7 days, all items herein shall be deemed accurate.

สอบถามข้อมูลได้ที่ บิซิเนสโฟน 1333 หรือ (66) 0-2645-5555
Inquiry: Contact Business Phone Tel. 1333 or (66) 0-2645-5555

เจ้าหน้าที่ผู้รับมอบอำนาจ/AUTHORIZED SIGNATURE

3

Passport No.
Z 300956

ENDORSEMENTS

Endorsement No. C00518/56

The holder has previously travelled on Passport No. R 121834 issued by Ministry of Foreign Affairs at Bangkok on 29 APR 2008 which has been cancelled and returned to the holder, the visas duly affixed still remain valid.

Done at BANGKOK 1 JAN 2013

Thailand

PASSPORT

Type	Country Code	Passport No.
P	THA	Z300956

Surname: CHIARAVANONT

Title Name: MR. PHONGTHEP

Name in Thai: นาย พงษ์เทพ เจียรวนนท์

Nationality	Date of birth	Personal No.
THAI	18 OCT 1950	3101300454346

Sex	Height	Place of birth
M	1.65	BANGKOK

Date of issue: 10 FEB 2012

Authority: MINISTRY OF FOREIGN AFFAIRS

Date of expiry: 09 FEB 2017

Signature of bearer:

2

P<THACHIARAVANONT<<PHONGTHEP<<<<<<<<<<<<<<<<

Z300956<<8THA5010187M1702091310130045434 6<04

AA3240727

DANKUL

SOMKIAT

THAI

20 SEP 1963

3100800602441

M

1.72

NAKHON RATCHASIMA

14 MAR 2014

MINISTRY OF FOREIGN AFFAIRS

13 MAR 2019

P<THADANKUL<<SOMKIAT<<<<<<<<<<<<<<<<<<<<<<<<

AA32407271THA6309200M19031313100800602441<38

3

หนังสือเดินทางฉบับนี้ มี ๖๖ หน้า
This passport contains 66 pages

ชำระค่าธรรมเนียมแล้ว
FEE PAID

Passport No.
AA3849237

รายการบันทึก
ENDORSEMENTS

Endorsement No. 07779/57

The holder has previously travelled on Passport No. W 811136 issued by Ministry of Foreign Affairs at Bangkok on 09 MAR 2010 which has been cancelled and returned to the holder, the visas duly affixed still remain valid.

Director of Passport Division

Done at BANGKOK on [illegible] OCT 2014

Thailand

PASSPORT
หนังสือเดินทาง

Type / รหัส: P
Country Code / ประเทศ: THA
Passport No. / หนังสือเดินทางเลขที่: AA3849237
Surname / นามสกุล: KAVANNA
Title / Name / คำนำหน้าชื่อ / ชื่อ: MR. PHONGTRON
Name in Thai / ชื่อภาษาไทย: นาย พงศ์ธร แก้ววรรณา
Nationality / สัญชาติ: THAI
Date of birth / วันเกิด: 02 FEB 1966
Identification No. / เลขประจำตัวประชาชน: 3300100458299
Sex / เพศ: M
Height / ส่วนสูง: 1.71
Place of birth / สถานที่เกิด: UBON RATCHATHANI
Date of issue / วันที่ออก: 16 OCT 2014
Issuing Authority / ออกให้โดย: MINISTRY OF FOREIGN AFFAIRS
Date of expiry / วันที่หมดอายุ: 15 OCT 2019
Holder's Signature / ลายมือชื่อผู้ถือหนังสือเดินทาง

2

P<THAKAVANNA<<PHONGTRON<<<<<<<<<<<<<<<<<<<<<<

AA38492370THA6602026M1910153330010045829 9<42

ENDORSEMENTS

Passport No. AA5502217

Endorsement No. 10600/58

The holder has previously travelled on Passport No. Z 593966 issued on 30 APR 2014



Thailand

PASSPORT
หนังสือเดินทาง



Type / ประเภท: P
Country Code / รหัสประเทศ: THA
Passport No. / หนังสือเดินทางเลขที่: AA5502217
Surname / นามสกุล: SUNGHITAKUL
Title / Name / คำนำหน้าชื่อ / ชื่อ: MRS. BENJAPORN
Name in Thai / ชื่อภาษาไทย: นาง เบญจพร สังหิตกุล
Nationality / สัญชาติ: THAI
Date of birth / วันเกิด: 13 MAR 1951
Identification No. / เลขประจำตัวประชาชน: 3102001879320
Sex / เพศ: F
Height / ส่วนสูง: 1.55
Place of birth / สถานที่เกิด: BURI RAM
Date of issue / วันที่ออก: 24 JUL 2015
Issuing Authority / ออกให้โดย: MINISTRY OF FOREIGN AFFAIRS
Date of expiry / วันที่หมดอายุ: 23 JUL 2020
Holder's Signature / ลายมือชื่อผู้ถือหนังสือเดินทาง

2

P<THASUNGHITAKUL<<BENJAPORN<<<<<<<<<<<<<<<<
AA55022176THA5103135F2007232310200187932O<04

สำเนาเอกสารนี้ใช้ประกอบหนังสือมอบอำนาจฉบับลงวันที่ 15 ตุลาคม 2558

รับรองสำเนาถูกต้อง

(นางเบญจพร สังหิตกุล)

1140

The Director General
Directorate of Investment and Company Administration
The Government of the Republic of the Union of Myanmar
No. 1, Thitsar Road, Yankin Township, Yangon.

Date: 15.10.15

Re: Application to check availability of company name for foreign company registration

1. I wish to submit an application to confirm the availability of the following company name

Name in English: Perfect Companion (Myanmar) Co., Ltd

Name in Myanmar:

(The proposed company name must be specified in both English & Myanmar).

2. The contact details of the applicant are as listed below:

Name:

Company: Perfect Companion (Myanmar) Co., Ltd

Address:


Phone number:

3. The business objectives and activities of the proposed foreign company are as listed below

(i) - Manufacturing and production of animal feed, animal
(ii) food, pet food, proultry food and feed, food for other
(iii) creatures, canned products which are made of or made
(iv) from imported and domestic materials for selling locally
(v) and abroad
(vi) - Manufacturing and production of equipment, toys, tools
(vii) for pet which are made of or made from imported and
(viii) domestic materials for selling locally and abroad
- Transporation of the above-mentioned products

Signature of applicant:
Name: [illegible]
NRC (Myanmar) or Passport No. (and country): [illegible]

223



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (ယာယီ)

အမှတ် ..၃၁ အက်ဖ်စီ........../ ၂၀၁၆–၂၀၁၇ (ရက)

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ...ပါဖက်(တ်) ကွမ်ပင်နီရှမ် (မြန်မာ) ကုမ္ပဏီ... လီမိတက်.............................အား ပေးရန်တာဝန် ကန့်သတ်ထားသော လီမိတက် ကုမ္ပဏီအဖြစ် ၂၀၁၆....... နှစ်၊ .....ဧပြီ......လ၊ ..၂၆..ရက်နေ့တွင် ယာယီမှတ်ပုံတင်ခွင့် ပြုလိုက်သည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

(နီလာမူ၊ ညွှန်ကြားရေးမှူး)

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF PLANNING AND FINANCE

CERTIFICATE OF INCORPORATION (TEMPORARY)

NO. ...31 FC.............................. of 2016-2017 (YGN)

I hereby certify that ....PERFECT COMPANION (MYANMAR)........ COMPANY LIMITED...is this day incorporated under the Myanmar Companies Act and that the company is Limited.

Temporarily given under my hand at Yangon this ......TWENTY SIXTH....day of ......APRIL, TWO THOUSAND AND SIXTEEN.......................

For Director General


(Nilar Mu - Director)

Directorate of Investment and Company Administration

ဤကုမ္ပဏီ မှတ်ပုံတင် လက်မှတ်(ယာယီ)သည် မှတ်ပုံတင်ရက်စွဲ (၂၆-၄-၂၀၁၆) မှ (၂၅-၁၀-၂၀၁၆) ရက်နေ့အထိ (၆)လသက်တမ်း အတွက်သာ ဖြစ်သည်။ ယာယီသက်တမ်း မကုန်ဆုံးမီ အမြဲတမ်းမှတ်ပုံတင် လက်မှတ် (မူရင်း)နှင့် လဲလှယ်ရမည်ဖြစ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(သက်ပိုင်ဒုတိယညွှန်ကြားရေးမှူး)

Issued Date:



THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR
MINISTRY OF PLANNING AND FINANCE
FORM 1
FORM OF PERMIT (TEMPORARY)
(See section 27 A)

Permit No....31FC / 2016-2017 (YGN)

Date .....26th April, 2016..................

The Ministry of Planning and Finance of the Government of the Republic of the Union of Myanmar in pursuance of the Myanmar Companies Act hereby grants a permit to the ....PERFECT COMPANION (MYANMAR). .....COMPANY LIMITED.. in respect of which particulars are detailed below, to carry on its business within the Republic of the Union of Myanmar subject to the provisions contained in the said Act.

(1)	Name of the Company	..Perfect Companion (Myanmar) Co.,Ltd.....
(2)	Country of incorporation of the company.	..The Republic of the Union of Myanmar...
(3)	Location of the company's Head Office and / or Principal Office in the Republic of the Union of Myanmar.	Land Plots No.21 and 24 of the foreign Industrial Zone designated for foreign investment in the Bago Region
(4)	The object for which the company is formed (field of business).	..Mentioned in back page.....................
(5)	(a) The amount of Capital and the number of shares into which the Capital is divided.	..USD 8,000,000 divided into 8,000,000 shares of USD 1 each.
	(b) If more than one class of shares is authorised, the description of each class.	..Only one class....................
(6)	The names, addresses and nationality of the directors.	..As per List attached....................
(7)	The maximum amount of indebtedness which may be incurred by the company and also a prohibition against the contracting of debts in excess of that amount.	As per conditions attached.
(8)	Period of validity of permit.	April, 26, 2016 to October............25, 2016 (SIX MONTHS)
(9)	Statement of compliance with legal requirements for issue of Capital including the amount to be paid in before business is commenced.	As per conditions attached.
(10)	Statement of compliance with such conditions as may be prescribed.	The conditions attached to the permit and conditions as may be prescribed from time to time are also to be strictly adhered to by the company.

By order

For Director General

(Nilar Mu - Director)


Directorate of Investment and Company Administration

The business objectives mentioned in the Memorandum of Association shall be allowed to perform.If it is necessary, permit or license from relevant Union Ministries, Departments and Organizations of the Republic of the Union of Myanmar must be obtained in accordance with existing laws, rules and regulations.

Manufacturin and production of animal feed, animal food, pet food, poultry food and feed, food for other creatures, canned products which are made of or made from imported and domestic materials for selling locally and abroad.

Transportation of the above - mentioned products

For Director General
(Thet Paing- Deputy Director)



010111

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ

ပါဖက်(တ်) ကွမ်ပင်နီရမ် (မြန်မာ) ကုမ္ပဏီ လီမိတက်

၏

သင်းဖွဲ့မှတ်တမ်း

နှင့်

သင်းဖွဲ့စည်းမျဉ်းများ



THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Memorandum Of Association

AND

Articles Of Association

OF

PERFECT COMPANION (MYANMAR) **COMPANY LIMITED**



မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ

ပါဖက်(တ်) ကွမ်ပင်နီရမ် (မြန်မာ) ကုမ္ပဏီ လီမိတက်

၏

သင်းဖွဲ့မှတ်တမ်း



၁။ ကုမ္ပဏီ၏ အမည်သည် **ပါဖက်(တ်) ကွမ်ပင်နီရမ် (မြန်မာ) ကုမ္ပဏီ လီမိတက်** ဖြစ်ပါသည်။

၂။ ကုမ္ပဏီ၏ မှတ်ပုံတင် အလုပ်တိုက်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တည်ရှိရမည်။

၃။ ကုမ္ပဏီ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ တစ်ဖက်စာမျက်နှာပါ အတိုင်းဖြစ်ပါသည်။

၄။ အစုဝင်များ၏ ပေးရန်တာဝန်ကို ကန့်သတ်ထားသည်။

၅။ ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်းသည် ကျပ် အမေရိကန်ဒေါ်လာ ၈,၀၀၀,၀၀၀/-(ကျပ် အမေရိကန်ဒေါ်လာ သိန်းရှစ်ဆယ် တိတိ) ဖြစ်၍ငွေကျပ် /-(ကျပ် အမေရိကန် တစ်ဒေါ်လာ တိတိ) တန် အစုရှယ်ယာပေါင်း (၈၀၀၀၀၀၀)ခွဲထားပါသည်။ ကုမ္ပဏီ၏ရင်းနှီးငွေကိုကုမ္ပဏီ၏စည်းမျဉ်းများနှင့်လက်ရှိတရားဝင် တည်ဆဲဖြစ်နေသောတရားဥပဒေအထွေထွေ ပြဋ္ဌာန်းချက်များနှင့်အညီ သင်းလုံးကျွတ်အစည်းအဝေး၌ တိုးမြှင့်နိုင်ခွင့်၊ လျှော့ချနိုင်ခွင့်နှင့် ပြင်ဆင်နိုင်ခွင့် အာဏာ ရှိစေရမည်။

၆။ ကုမ္ပဏီ တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ

- ပြည်တွင်းနှင့်ပြည်ပတွင်ရောင်းချရန် ပြည်ပမှတင်သွင်းလာသောကုန်ပစ္စည်းများနှင့် ပြည်တွင်းရှိကုန်ပစ္စည်းများကို အသုံးပြုထားသည့် တိရစ္ဆာန်အစာ၊ ကြက်၊ ငှက်အစာ၊ အခြားသတ္တဝါများအတွက်အစာ၊ စည် သွတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း။
- အထက်ဖော်ပြပါကုန်ပစ္စည်းများအားသယ်ယူပို့ဆောင်ခြင်း။

၇။ ကုမ္ပဏီမှ သင့်တော်လျောက်ပတ်သည်ဟု ယူဆပါက ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတွင် အကျိုးရှိစေရန်အတွက် မည်သည့်ပုဂ္ဂိုလ်၊ စီးပွားရေးအဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဘဏ်၊ သို့မဟုတ်၊ ငွေကြေးအဖွဲ့အစည်း ထံမှမဆို ငွေချေးယူရန်။

ခြွင်းချက်။ ကုမ္ပဏီသည် အထက်ဖော်ပြပါ ရည်ရွယ်ချက်များကို ပြည်ထောင်စုသမ္မတနိုင်ငံတော်အတွင်း၌ ဖြစ်စေ၊ အခြားမည်သည့် အရပ်ဒေသ၌ဖြစ်စေ၊ အချိန်ကာလအလိုက် တည်မြဲနေသော တရားဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များက ခွင့်ပြုထားသည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုပါ။ ထို့အပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အချိန်ကာလအားလျော်စွာ တည်မြဲနေသည့် တရားဥပဒေ ပြဋ္ဌာန်းချက်များ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် လျော်ညီသင့်တော်ခြင်း သို့မဟုတ်၊ ခွင့်ပြုထားခြင်းရှိမှသာလျှင် လုပ်ငန်းများကို ဆောင်ရွက်မည်ဟု ခြွင်းချက်ထား ရှိပါသည်။

2 96

အောက်တွင် အမည်၊ နိုင်ငံသား၊ နေရပ်နှင့် အကြောင်းအရာစုံလင်စွာပါသော ဇယားတွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့ ကိုယ်စီကိုယ်ငှသည် ဤသင်းဖွဲ့မှတ်တမ်းအရ ကုမ္ပဏီတစ်ခုဖွဲ့စည်းရန် လိုလားသည့်အလျောက် ကျွန်ုပ်တို့၏ အမည် အသီးသီးနှင့် ယှဉ်တွဲ၍ပြထားသော အစုရှယ်ယာများကို ကုမ္ပဏီ၏ မတည်ရင်းနှီးငွေတွင် ထည့်ဝင်ရယူကြရန် သဘောတူကြပါသည်။

စဉ်	အစုထည့်ဝင်သူများ၏ အမည်၊ နေရပ်လိပ်စာနှင့်အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ဝယ်ယူသော အစုရှယ်ယာ ဦးရေ	ထိုးမြဲလက်မှတ်
1.	Mr.Phongthep Chiaravanont 45 Soi Sangngern Klongton Nuea, Vadhana District, Bangkok, Thailand.	Thai Z 300956	80,000 Shares	Phongthep Chiaravanont
2.	Perfect Companion Group Company Limited. 168 Moo 16 Bangsaothong District, Bang Saotong, Samutprakarn, Thailand 10540. Represented By Mr.Somkiat Dankul	Incorporated in Thailand Registration No:0105532054273	792,000 Shares	[illegible signature]

ရန်ကုန်။ နေ့စွဲ၊ ၂၀ ခုနှစ်၊ လ၊ ရက်။

အထက်ပါလက်မှတ်ရှင်များသည် ကျွန်ုပ်တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ

အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီ

ပါဖက်(တ်) ကွမ်ပင်နီရမ် (မြန်မာ) ကုမ္ပဏီ လီမိတက်

၏

သင်းဖွဲ့စည်းမျဉ်းများ



၁။ ဤသင်းဖွဲ့စည်းမျဉ်းနှင့် လိုက်လျောညီထွေမဖြစ်သည့် စည်းမျဉ်းများမှအပ၊ မြန်မာနိုင်ငံ ကုမ္ပဏီများအက် ဥပဒေ နောက်ဆက်တွဲ ပထမ ဇယားပုံစံ 'က' ပါ စည်းမျဉ်းများသည် ဤကုမ္ပဏီနှင့် သက်ဆိုင်စေရမည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၁၇ (၂) တွင် ဖော်ပြပါရှိသည့် မလိုက်နာ မနေရ စည်းမျဉ်းများသည် ဤကုမ္ပဏီနှင့် အစဉ်သဖြင့် သက်ဆိုင်စေရမည်။

အများနှင့်မသက်ဆိုင်သောကုမ္ပဏီ

၂။ ဤကုမ္ပဏီသည် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီဖြစ်၍ အောက်ပါ သတ်မှတ်ချက်များသည် အကျိုးသက်ရောက်စေရမည်။

(က) ဤကုမ္ပဏီက ခန့်အပ်ထားသော ဝန်ထမ်းများမှအပ၊ ဤကုမ္ပဏီ၏ အစုရှင် အရေတွက်ကို ငါးဆယ် အထိသာ ကန့်သတ်ထားသည်။

(ခ) ဤကုမ္ပဏီ၏ အစုရှယ်ယာ သို့မဟုတ် ဒီဘင်ချာ သို့မဟုတ် ဒီဘင်ချာစတော့(ခ်) တစ်ခုခုအတွက် ငွေထည့်ဝင်ရန် အများပြည်သူတို့အား ကမ်းလှမ်းခြင်းမပြုလုပ်ရန် တားမြစ်ထားသည်။

မ,တည်ရင်းနှီးငွေနှင့် အစုရှယ်ယာ

၃။ ကုမ္ပဏီ၏ သတ်မှတ်မတည်ငွေရင်းသည် ကျပ် အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀/ /-(ကျပ်
အမေရိကန်ဒေါ်လာ သိန်းရှစ်ဆယ် တိတိ)ဖြစ်၍ ငွေကျပ် /-(ကျပ်
အမေရိကန် တစ်ဒေါ်လာ တိတိ)တန် အစုရှယ်ယာပေါင်း (၈၀၀၀၀၀) ခွဲထားပါသည်။
ကုမ္ပဏီ၏ ရင်းနှီးငွေကို ကုမ္ပဏီ၏ စည်းမျဉ်းများနှင့် လက်ရှိတရားဝင်တည်ဆဲဖြစ်နေသော တရားဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေသင်းလုံးကျွတ် အစည်းအဝေး၌ တိုးမြှင့်နိုင်ခွင့်၊ လျှော့ချနိုင်ခွင့်နှင့် ပြင်ဆင်နိုင်ခွင့်အာဏာရှိစေရမည်။

၄။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို မထိခိုက်စေလျက် အစုရှယ်ယာများသည် ဒါရိုက်တာများ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိစေရမည်။ ၎င်းဒါရိုက်တာများသည် သင့်လျော်သော ပုဂ္ဂိုလ်များအား သတ်မှတ်ချက် အခြေအနေ တစ်စုံတစ်ရာဖြင့် အစုရှယ်ယာများကို ခွဲဝေချထားခြင်း သို့မဟုတ် ထုတ်ရောင်းချခြင်း တို့ကိုဆောင်ရွက်နိုင်သည်။

၇၇၈

၅။ အစုရှယ်ယာ လက်မှတ်များကို အထွေထွေမန်နေဂျာ သို့မဟုတ် ဒါရိုက်တာအဖွဲ့က သတ်မှတ်သည့် အခြားပုဂ္ဂိုလ် များက လက်မှတ်ရေးထိုး၍ ကုမ္ပဏီ၏ တံဆိပ် ရိုက်နှိပ် ထုတ်ပေးရမည်။ အစုရှယ်ယာလက်မှတ်သည် ပုံပန်းပျက်ခြင်း၊ ပျောက်ဆုံးခြင်း၊ သို့မဟုတ် ပျက်စီးခြင်းဖြစ်ပါက အဖိုးအခဖြင့်ပြန်လည်အသစ်ပြုလုပ်ပေးမှုကိုသော်လည်းကောင်း၊ ဒါရိုက်တာများက သင့်လျော်သည်ဟု ယူဆသော အခြားသက်သေခံ အထောက်အထား တစ်စုံတစ်ရာကို တင်ပြစေ၍သော်လည်းကောင်း ထုတ်ပေးနိုင်သည်။ ကွယ်လွန်သွားသော အစုရှယ်ရှင်တစ်ဦး၏တရားဝင်ကိုယ်စားလှယ်ကို ဒါရိုက်တာများက အသိအမှတ်ပြုပေးရမည်ဖြစ်သည်။

၆။ ဒါရိုက်တာများသည် အစုရှင်များက ၎င်းတို့၏ အစုရှယ်ယာများအတွက် မပေးသွင်းရသေးသော ငွေများကို အခါအားလျော်စွာတောင်းဆိုနိုင်သည်။ အစုရှင်တိုင်းကလည်း ၎င်းတို့ထံတောင်းဆိုသည့် အကြိမ်တိုင်းအတွက် ဒါရိုက်တာ များက သတ်မှတ်သည့်အချိန်နှင့်နေရာတွင် ပေးသွင်းစေရန် တာဝန်ရှိစေရမည်။ ဆင့်ခေါ်မှုတစ်ခုအတွက်အရစ်ကျ ပေးသွင်းစေခြင်း၊ သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းတို့ကို ဒါရိုက်တာများက သတ်မှတ်နိုင်သည်။

ဒါရိုက်တာများ

၇။ သင်းလုံးကျွတ် အစည်းအဝေးက တစ်စုံတစ်ရာ သတ်မှတ်ပြဋ္ဌာန်းမှု မပြုလုပ်သမျှ ဒါရိုက်တာများ၏ အရေအတွက်သည် (၂) ဦးထက်မနည်း (၁၀) ဦး ထက်မများစေရ။

ပထမ ဒါရိုက်တာများသည် -

(၁) Mr.Phongthep Chiaravanont

(၂) Mr.Somkiat Dankul

(၃) Mrs.Benjaporn Sunghitakul

(၄) Mr.Phongtron Kavanna

(၅)

တို့ဖြစ်ကြပါသည်။

၈။ ဒါရိုက်တာများသည် ၎င်းတို့အနက်မှ တစ်ဦးကို မန်နေးဂျင်းဒါရိုက်တာအဖြစ် အချိန်အခါအလိုက် သင့်လျော်သော သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များဖြင့် ခန့်ထားရမည်ဖြစ်ပြီး အခါအားလျော်စွာ ဒါရိုက်တာအဖွဲ့ကပေးအပ်သော အာဏာများ အားလုံးကို ၎င်းကအသုံးပြုနိုင်သည်။

၉။ ဒါရိုက်တာတစ်ဦးဖြစ်မြောက်ရန် လိုအပ်သောအရည်အချင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာ အနည်းဆုံး (-)စုကို ပိုင်ဆိုင်ခြင်းဖြစ်၍ ၎င်းသည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၈၅ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန်တာဝန် ရှိသည်။

၁၀။ အစုရှယ်ယာများ လွှဲပြောင်းရန် တင်ပြချက်ကို မည်သည့်အကြောင်းပြချက်မျှ မပေးဘဲ ဒါရိုက်တာအဖွဲ့သည် ၎င်းတို့ပြည့်စုံ၍ ချုပ်ချယ်ခြင်းကင်းသော ဆင်ခြင်တွက်ဆမှုဖြင့် မှတ်ပုံတင်ရန် ငြင်းဆိုနိုင်သည်။

ဒါရိုက်တာများ၏ ဆောင်ရွက်ချက်များ

၁၁။ ဒါရိုက်တာများသည် ၎င်းတို့ သင့်လျော်သည် ထင်မြင်သည့်အတိုင်း လုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံ ဆွေးနွေးခြင်း၊ အစည်းအဝေး ရွှေ့ဆိုင်းခြင်း၊ အချိန်မှန်စည်းဝေးခြင်း၊ အစည်းအဝေးအထမြောက်ရန် အနည်းဆုံး ဒါရိုက်တာဦးရေ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ယင်းသို့ မသတ်မှတ်ပါက ဒါရိုက်တာနှစ်ဦးတက်ရောက်လျှင် အစည်းအဝေး ထမြောက်ရမည်။ အစည်းအဝေးတွင် မည်သည့်ပြဿနာမဆို ပေါ်ပေါက်ပါက မန်နေးဂျင်းဒါရိုက်တာ၏ အဆုံးအဖြတ်သည်အတည်ဖြစ်ရမည်။ မည်သည့် ကိစ္စများကိုမဆို မဲခွဲဆုံးဖြတ်ရာတွင် မဲအရေအတွက် တူနေပါက သဘာပတိသည် ဒုတိယမဲ သို့မဟုတ် အနိုင်မဲကို ပေးနိုင်သည်။

၁၂။ ဒါရိုက်တာများ၏ အစည်းအဝေးကို မည်သည့်ဒါရိုက်တာကမဆို အချိန်မရွေး ခေါ်နိုင်သည်။

၁၃။ ဒါရိုက်တာအားလုံးက လက်မှတ်ရေးထိုးထားသော ရေးသားထားသည့်ဆုံးဖြတ်ချက် တစ်ရပ်သည် နည်းလမ်းတကျ ခေါ်ယူကျင်းပသော အစည်းအဝေးက အတည်ပြုသည့် ဆုံးဖြတ်ချက်ကဲ့သို့ပင် ကိစ္စအားလုံးအတွက် အကျိုးသက်ရောက်စေရမည်။

ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ

၁၄။ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ နောက်ဆက်တွဲဇယားပုံစံ(က)ပါ စည်းမျဉ်းအပိုဒ် ၇၁ တွင် ပေးအပ်ထားသော အထွေထွေ အာဏာများကို မထိခိုက်စေဘဲ ဒါရိုက်တာများသည် အောက်ဖော်ပြပါ အာဏာများ ရှိရမည်ဟု အတိအလင်း ထုတ်ဖော်ကြေညာသည်။ အာဏာဆိုသည်မှာ -

(၁) ဒါရိုက်တာများက သင့်လျော်သည်ဟုယူဆသော တန်ဖိုးနှင့်စည်းကမ်းများ၊ အခြေအနေများ သတ်မှတ်၍ ကုမ္ပဏီကရယူရန် အာဏာရှိသည့် မည်သည့်ပစ္စည်း၊ အခွင့်အရေးများ၊ အခွင့်အလမ်းများကိုမဆို ဝယ်ယူရန် သို့မဟုတ် အခြားနည်းလမ်းများဖြင့် ရယူပိုင်ဆိုင်ရန်အပြင် ကုမ္ပဏီက ပိုင်ဆိုင်ခွင့်ရှိသော မည်သည့်ပစ္စည်း၊ အခွင့်အရေးများ၊ အခွင့်အလမ်းများကိုမဆို သင့်တော်သောစည်းကမ်းချက်များ သတ်မှတ်၍ရောင်းချခြင်း၊ အငှားချခြင်း၊ စွန့်လွှတ်ခြင်း၊ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ရန်။

(၂) သင့်လျော်သော စည်းကမ်းသတ်မှတ်ချက်များဖြင့် ငွေကြေးများကို ချေးငှားရန် သို့မဟုတ် အဆိုပါချေးငှားသော ငွေကြေးများကို ပြန်လည်ပေးဆပ်ရန်အတွက် အာမခံများထားရှိရန်အပြင်၊ အထူးသဖြင့် ဤကုမ္ပဏီ၏ ဒီဘင်ချာများ၊ ဒီဘင်ချာစတော့(ခ်)များ၊ ခေါ်ယူခြင်းမပြုရသေးသော ရင်းနှီးငွေများအပါအဝင် ယခုလက်ရှိနှင့် နောင်ရှိမည့် ပစ္စည်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကိုအပေါင်ပြု၍ ထုတ်ဝေရန်။

(၃) ဤကုမ္ပဏီ ရယူထားသော အခွင့်အရေးများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ငွေကြေးအားဖြင့် ပေးချေရန်၊ သို့မဟုတ် အစုရှယ်ယာများ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ သို့မဟုတ် ဤကုမ္ပဏီ၏ အခြားသော အာမခံစာချုပ်များကို ထုတ်ပေးရန်၊ ထို့အပြင် အဆိုပါ အစုရှယ်ယာများထုတ်ပေးရာ၌ ငွေအပြည့်ပေးသွင်းပြီးသော အစုရှယ်ယာအနေဖြင့် သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ ပေးသွင်းပြီးသော အစုရှယ်ယာများ အနေဖြင့်သော်လည်းကောင်း သဘောတူညီသကဲ့သို့ ထုတ်ဝေပေးရန်နှင့် အဆိုပါ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများ သို့မဟုတ် ကုမ္ပဏီ၏ အခြားသောအာမခံ စာချုပ်များဖြင့် ထုတ်ဝေပေးရာ၌ ခေါ်ဆိုခြင်း မပြုရသေးသော ရင်းနှီးငွေများ အပါဝင် ဤကုမ္ပဏီ၏ ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို အပေါင်ပြု၍ဖြစ်စေ ထိုကဲ့သို့ မဟုတ်ဘဲဖြစ်စေ ထုတ်ပေးရန်။

(၄) ဤကုမ္ပဏီနှင့် ပြုလုပ်ထားသော ကန်ထရိုက်စာချုပ်များ၊ တာဝန်ယူထားသည့်လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်စေခြင်း အလို့ငှာခေါ်ယူခြင်း မပြုရသေးသော ရင်းနှီးငွေများ အပါအဝင် ဤကုမ္ပဏီ၏ ပစ္စည်းရပ်များ အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေါင်နှံ၍ သော်လည်းကောင်း၊ အပေါင်ပြု၍သော်လည်းကောင်း သို့မဟုတ် အစုရှယ်ယာများအတွက် ငွေများ တောင်းခံခေါ်ယူ၍သော်လည်းကောင်း ခွင့်ပြုရန် သို့မဟုတ် သင့်လျော်သည့်အတိုင်းဆောင်ရွက်ရန်။

(၅) မန်နေဂျာများ၊ အတွင်းရေးမှူးများ၊ အရာရှိများ၊ စာရေးများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကို အမြဲတမ်း၊ ယာယီ သို့မဟုတ် အထူးကိစ္စရပ်များအတွက်ခန့်ထားခြင်း၊ ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်းများအတွက် လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်တို့၏ တာဝန်များ၊ အာဏာများ၊ လစာငွေများ၊ အခြားငွေကြေးများကို သတ်မှတ်ရာ၌လည်းကောင်း၊ အာမခံပစ္စည်းများ တောင်းခံရာ၌လည်းကောင်း သင့်လျော်သလိုဆောင်ရွက်ရန်၊ ထို့အပြင် အဆိုပါကိစ္စရပ်များအတွက် ကုမ္ပဏီ၏ မည်သည့်အရာရှိကိုမဆို ကိစ္စရပ်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဒါရိုက်တာများ၏ကိုယ်စား ဆောင်ရွက်နိုင်ရေးအတွက် တာဝန်လွှဲအပ်ရန်။

(၆) ဤကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအား ဒါရိုက်တာရာထူးနှင့် တွဲဖက်၍ မန်နေဂျင်း ဒါရိုက်တာ၊ အထွေထွေ မန်နေဂျာ၊ အတွင်းရေးမှူး သို့မဟုတ် ဌာနခွဲ မန်နေဂျာအဖြစ်ခန့်ထားရန်။

(၇) မည်သည့် အစုရှင်ထံမှမဆို ၄င်းတို့၏ အစုရှယ်ယာများအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ စွန့်လွှတ်ခြင်းအား သဘောတူညီသော စည်းကမ်းများဖြင့် လက်ခံရန်။

(၈) ဤကုမ္ပဏီက ပိုင်ဆိုင်သော သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသော သို့မဟုတ် အခြားအကြောင်းများကြောင့် ဖြစ်သော မည်သည့် ပစ္စည်းကိုမဆို ကုမ္ပဏီ၏ကိုယ်စား လက်ခံထိန်းသိမ်းထားရန်အတွက် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များကိုမဆို ခန့်ထားရန်နှင့် အဆိုပါ ယုံမှတ် အပ်နှံခြင်းများနှင့် ပတ်သက်၍ လိုအပ်သော စာချုပ်စာတမ်းများ ချုပ်ဆိုပြုလုပ်ရန်။

(၉) ဤကုမ္ပဏီ၏ အရေးအရာများနှင့် စပ်လျဉ်း၍ ဤကုမ္ပဏီက ပြုလုပ်သော သို့မဟုတ် ဤကုမ္ပဏီအပေါ် သို့မဟုတ် ဤကုမ္ပဏီ၏ အရာရှိများအပေါ် ပြုလုပ်သော တရားဥပဒေအရ စွဲဆို ဆောင်ရွက်မှုများကို တရားစွဲဆို၊ အရေးယူ၊ ခုခံကာကွယ်ရန် သို့မဟုတ် ခွင့်လွှတ်ရန်၊ ထို့အပြင် ဤကုမ္ပဏီက ရရန်ရှိသော ကြွေးမြီများနှင့် ဤကုမ္ပဏီအပေါ် တောင်းခံသော ကြွေးမြီများနှင့်ပတ်သက်၍ ပေးဆပ်ရန် အချိန်ကာလ ရွှေ့ဆိုင်းခွင့်ပြုခြင်း သို့မဟုတ် နှစ်ဦးနှစ်ဖက် သဘောတူ ကျေအေးခြင်းများပြုလုပ်ရန်။

(၁၀) ဤကုမ္ပဏီက ပေးရန်ရှိသော သို့မဟုတ် ရရန်ရှိသော ငွေတောင်းခံခြင်းများကို ဖြန်ဖြေရေး ခုံသမာဓိထံသို့ ဖြေရှင်းရန်အတွက် အပ်နှံရန်အပြင် ဖြန်ဖြေရေး ခုံသမာဓိ၏ ဆုံးဖြတ်ချက်အတိုင်းလိုက်နာဆောင်ရွက်ရန်။

(၁၁) ဤကုမ္ပဏီက ရရန်ရှိသောတောင်းဆိုချက်၊ တောင်းခံချက်များနှင့် ကုမ္ပဏီသို့ပေးရန်ရှိသော ငွေကြေးများ အတွက်ပြေစာများ ပြုလုပ်ထုတ်ပေးခြင်း၊ လျှော်ပစ်ခြင်းနှင့် အခြားသောနည်းဖြင့်စွန့်လွှတ်ခြင်းများကို ပြုလုပ်ရန်။

(၁၂) လူမွဲစာရင်းခံရခြင်း၊ ကြွေးမြီး မဆက်နိုင်ခြင်းကိစ္စများနှင့် ပတ်သက်၍ ကုမ္ပဏီ၏ကိုယ်စား ဆောင်ရွက်ရန်။

(၁၃) ငွေလွှဲစာတမ်းများ၊ ချက်လက်မှတ်များ၊ ဝန်ခံကတိစာချုပ်များ ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းများ၊ လျှော်ပစ်ခြင်းများ၊ ကန်ထရိုက် စာချုပ်များနှင့်စာရွက်စာတမ်းများကို ကုမ္ပဏီ၏ ကိုယ်စားမည်သူက လက်မှတ် ရေးထိုးခွင့်ရှိသည်ကို စိစစ်သတ်မှတ်ရန်။

(၁၄) ဒါရိုက်တာများက သင့်လျော်သည်ဟု ယူဆပါက သင့်လျော်လျှောက်ပတ်သောနည်းလမ်းများဖြင့် လတ်တလော အသုံးပြုရန် မလိုသေးသော ကုမ္ပဏီပိုင် ငွေများကို အာမခံပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံ ထားရန်နှင့် စီမံခန့်ခွဲထားရန်။ ထို့အပြင် အချိန်ကာလအားလျော်စွာ မြှုပ်နှံထားသောငွေကို ပြန်လည်ရယူရန်နှင့် ပြင်ဆင်ပြောင်းလွဲရန်။

(၁၅) ဤကုမ္ပဏီ၏ အကျိုးအတွက် ငွေကြေးစိုက်ထုတ် ကုန်ကျခံထားသော ဒါရိုက်တာ သို့မဟုတ် အခြား ပုဂ္ဂိုလ်များက ကုမ္ပဏီ၏ (လက်ရှိနှင့် နောင်တွင်ရှိမည့်)ပစ္စည်းများကို ဤကုမ္ပဏီ၏ အမည်ဖြင့်ဖြစ်စေ၊ ဤကုမ္ပဏီ၏ ကိုယ်စားဖြစ်စေ ပေါင်နှံခြင်းကို သင့်လျော်သည်ဟု ယူဆပါက ဆောင်ရွက်ခွင့်ပြုရန်။ အဆိုပါ ပေါင်နှံခြင်းဆိုရာ၌ ရောင်းချနိုင်သည့် အာဏာနှင့် အခြားသော သဘောတူညီထားသည့် တရားဝင်သဘော တူညီချက်များနှင့် ဥပဒေပြဋ္ဌာန်းချက်များပါ ပါဝင်သည်။

(၁၆) ဤကုမ္ပဏီကခန့်အပ်ထားသောမည်သည့်အရာရှိသို့မဟုတ်ပုဂ္ဂိုလ်ကိုမဆိုအတိအကျဆောင်ရွက်ခဲ့သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုအတွက် ရရှိသောအမြတ်ငွေမှ ကော်မရှင်ပေးခြင်း သို့မဟုတ် ကုမ္ပဏီ၏ အထွေထွေ အမြတ်အစွန်းမှ ခွဲဝေပေးခြင်းများပြုလုပ်ရန်နှင့် အဆိုပါကော်မရှင်များ အမြတ်များခွဲဝေပေးခြင်း စသည်တို့ကို ဤကုမ္ပဏီ၏ လုပ်ငန်းကုန်ကျစရိတ် တစ်စိတ်တစ်ဒေသအဖြစ် သတ်မှတ်ရန်။

(၁၇) ဤကုမ္ပဏီ၏ လုပ်ငန်းများ၊ အရာရှိများ ဝန်ထမ်းများနှင့် အစုရှင်များအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းများ၊ စည်းကမ်းချက်များ၊ စည်းကမ်းဥပဒေများကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရန်။

(၁၈) ဤကုမ္ပဏီ၏ လုပ်ငန်းအတွက် ဤကုမ္ပဏီ၏ အမည်ဖြင့်ဖြစ်စေ၊ ဤကုမ္ပဏီ၏ ကိုယ်စားဖြစ်စေ လိုအပ်သည်ဟု ယူဆလျှင် ညှိနှိုင်းဆွေးနွေးခြင်းနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းများကို ပြုလုပ်ရန်၊ ဖျက်သိမ်းရန်နှင့် ပြင်ဆင်ရန်အပြင် အဆိုပါ ဆောင်ရွက်ချက် စာချုပ်များနှင့် ကိစ္စရပ်များကိုလည်းကောင်း ၄င်းတို့နှင့် စပ်လျဉ်းသော ကိစ္စရပ်များကို လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ရန်။

(၁၉) ဒါရိုက်တာများက သင့်လျော်လျှောက်ပတ်သည်ဟု ယူဆပါက ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတွင် အကျိုးရှိ စေရန်အတွက် မည်သည့်ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်၊ စီးပွားရေး အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်းထံမှ မဆို ငွေချေးယူရန်။

2.31

အထွေထွေအစည်းဝေးကြီးများ

၁၅။ ကုမ္ပဏီကိုဥပဒေအရ ဖွဲ့စည်းတည်ထောင်ပြီးသည့်နေ့မှ တစ်ဆယ့်ရှစ်လအတွင်း အထွေထွေသင်းလုံးကျွတ် အစည်းအဝေးကြီး ကိုကျင်းပရမည်။ ထို့နောက် ဒါရိုက်တာအဖွဲ့က သတ်မှတ်ပေးသည့် အချိန်နှင့် နေရာများတွင် ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် (နောက်ဆုံးကျင်းပသည့် အထွေထွေအစည်းဝေးကြီးနှင့်တစ်ဆယ့်ငါးလထက်မပိုသည့် အချိန်၌)ကျင်းပရမည်။ သင်းလုံးကျွတ် အစည်းအဝေးစတင်၍ လုပ်ငန်းအတွက် ဆွေးနွေးချိန်တွင် အစည်းအဝေးအထမြောက်ရန် သတ်မှတ်သည့်အစုရှင်အရေအတွက် မတတ်ရောက်သော မည်သည့်သင်းလုံးကျွတ် အစည်းအဝေးတွင်မဆို လုပ်ငန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ဆောင်ရွက်ခြင်းမပြုရ။ ဤတွင်အခြားနည်း သတ်မှတ်ပြဌာန်းခြင်းမရှိလျှင် ထုတ်ဝေထားသည့် မ,တည် ရင်းနှီးငွေ အစုရှယ်ယာများ၏ ငါးဆယ်ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင်ကြသည့် (နှစ်ဦးထက်မနည်းသော) အစုရှင်များ ကိုယ်တိုင်တတ်ရောက်လျှင် လုပ်ငန်းကိစ္စအားလုံး ဆောင်ရွက်ရန်အတွက် အစည်းအဝေးအထမြောက်သည့်ဦးရေ ဖြစ်သည်။ အကယ်၍ ကုမ္ပဏီတွင် အစုရှင်အရေအတွက် နှစ်ဦးတည်းသာရှိသည့် ကိစ္စတွင်မူ ထိုနှစ်ဦးတည်းသည်ပင်လျှင် အစည်းအဝေး အထမြောက်ရန် သတ်မှတ်သည့် အရေတွက်ဖြစ် စေရမည်။

အမြတ်ဝေစုများ

၁၆။ သင်းလုံးကျွတ်အစည်းအဝေးတွင် ဤကုမ္ပဏီ၏ အစုရှင်များအားခွဲဝေပေးမည့် အမြတ်ဝေစုကို ကြေညာရမည်။ သို့ရာတွင် အမြတ်ဝေစုသည် ဒါရိုက်တာများက ထောက်ခံသော ငွေပမာဏထက် မကျော်လွန်စေရ။ သက်ဆိုင်ရာနှစ်၏ အမြတ်ပမာဏ သို့မဟုတ် အခြားမခွဲဝေရသေးသည့် အမြတ်ပမာဏမှအပ အမြတ်ဝေစုကို ခွဲဝေမပေးရ။

ရုံးဝန်ထမ်းများ

၁၇။ ကုမ္ပဏီသည် လုပ်ငန်းရုံးတစ်ခုကို ဖွင့်လှစ်၍ ဆောင်ရွက်မည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသူပုဂ္ဂိုလ်တစ်ဦးအား အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ရန်နှင့် အခြားအရည်အချင်း ပြည့်မီသူများအား ရုံးဝန်ထမ်းများအဖြစ် ခန့်အပ်မည်ဖြစ်သည်။ လစာ၊ ခရီးသွားလာစရိတ်နှင့် အခြားအသုံးစရိတ်များကဲ့သို့သော ဥာဏ်ပူဇော်ခများနှင့် အခကြေးငွေ များကို ဒါရိုက်တာအဖွဲ့က သတ်မှတ်မည်ဖြစ်ပြီး ၎င်းသတ်မှတ်ချက်များကို သင်းလုံးကျွတ် အစည်းအဝေးက အတည်ပြုရမည်။ အထွေထွေမန်နေဂျာသည် လုပ်ငန်းရုံး၏ ထိရောက်စွာလုပ်ငန်း လည်ပတ်မှုအားလုံးအတွက် တာဝန်ရှိစေရမည်ဖြစ်ပြီး မန်နေးဂျင်း ဒါရိုက်တာအားတာဝန်ခံ၍ ဆောင်ရွက်ရမည်။

ငွေစာရင်းများ

၁၈။ ဒါရိုက်တာများသည် သင့်လျော်သည့် ငွေစာရင်းစာအုပ်များကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ထားသို ထိန်းသိမ်း ဆောင်ရွက်ရမည်။

(၁) ကုမ္ပဏီ၏ ရငွေ၊ သုံးငွေများ၏ ပမာဏနှင့် ၎င်းရငွေ၊ သုံးငွေများဖြစ်ပေါ်ခြင်းနှင့် စပ်လျဉ်းသည့် အကြောင်း ကိစ္စများ။

(၂) ကုမ္ပဏီ၏ ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ။

(၃) ဤကုမ္ပဏီ၏ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များ။

၁၉။ ငွေစာရင်းစာအုပ်အားလုံးကို ဤကုမ္ပဏီ၏ မှတ်ပုံတင်ထားသော လုပ်ငန်းရုံး သို့မဟုတ် ဒါရိုက်တာများကသင့်လျော်သည်ဟုထင်မြင်ယူဆသော အခြားနေရာတွင် သိမ်းဆည်းထားရမည်ဖြစ်ပြီး၊ ရုံးချိန်အတွင်း၌ ဒါရိုက်တာများက စစ်ဆေးနိုင်ရန် ပြသထားရမည်။

စာရင်းစစ်

၂၀။ စာရင်းစစ်များကို ခန့်အပ်ထားရမည်။ ၎င်းစာရင်းစစ်များ၏ တာဝန်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ သို့မဟုတ် အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် စည်းမျဉ်း စည်းကမ်းများနှင့် လိုက်လျောညီထွေ ဖြစ်ရမည်။

232

နို့တစ်စာ

၂၁။ ဤကုမ္ပဏီသည် မည်သည့်အစုရှင်ထံသို့မဆို နို့တစ်စာကို လက်ရောက်ပေးအပ်ခြင်း သို့မဟုတ် နို့တစ်စာပါသော စာကို စာတိုက်ခ ကြိုတင်ပေးထား၍ ၎င်းအစုရှင်ထံ မှတ်ပုံတင်လိပ်စာအတိုင်း စာတိုက်မှတစ်ဆင့် လိပ်မူပေးပို့ခြင်းအားဖြင့် ပေးပို့နိုင်သည်။

တံဆိပ်

၂၂။ ဒါရိုက်တာများသည် တံဆိပ်ကို လုံခြုံစွာထိန်းသိမ်းထားရန်အတွက် စီမံဆောင်ရွက်ရမည်။ ထိုတံဆိပ်ကို ဒါရိုက်တာများက ကြိုတင်ပေးအပ်ထားသည့် ခွင့်ပြုချက်ဖြင့်မှတစ်ပါး၊ ထို့အပြင် အနည်းဆုံး ဒါရိုက်တာတစ်ဦး ရှေ့မှောက်တွင်မှ တစ်ပါး မည်သည့် အခါမျှ မသုံးရ။ တံဆိပ်ရိုက်နှိပ်ထားသည့် စာရွက်စာတမ်းတိုင်းတွင် ထိုဒါရိုက်တာက လက်မှတ်ရေးထိုးရမည်။

လျော်ကြေး

၂၃။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၈၆ (ဂ) တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ၊ လက်ရှိတရားဝင်တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ကုမ္ပဏီ၏ ဒါရိုက်တာ၊ စာရင်းစစ်၊ အတွင်းရေးမှူး သို့မဟုတ် အခြားအရာရှိ တစ်ဦးဦးမှာ မိမိ၏ တာဝန် ဝတ္တရားများကို ဆောင်ရွက်ရာ၌ဖြစ်စေ၊ ထိုတာဝန် ဝတ္တရားများနှင့် စပ်လျဉ်း၍ဖြစ်စေ ကျခံခဲ့ရသည့်စရိတ်များ၊ တောင်းခံငွေများ၊ ဆုံးရှုံးငွေများ၊ ကုန်ကျငွေများနှင့် ကြွေးမြီတာဝန်များအတွက် ကုမ္ပဏီထံမှ လျော်ကြေး ရထိုက်ခွင့်ရှိစေရမည်။

ဖျက်သိမ်းခြင်း

၂၄။ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီအား ဖျက်သိမ်းနိုင်သည်။ ယင်းသို့ ဖျက်သိမ်းရာတွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေများနှင့် ယင်းဥပဒေများအား အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲထားသည့် တရားဥပဒေများတွင် ပါဝင်သည့် စည်းမျဉ်းများအတိုင်း လိုက်နာပြုလုပ်ရမည်။



အောက်တွင် အမည်၊ နိုင်ငံသား၊ နေရပ်နှင့် အကြောင်းအရာစုံလင်စွာပါသော ဇယားတွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့ ကိုယ်စီကိုယ်ငှသည် ဤသင်းဖွဲ့စည်းမျဉ်းအရ ကုမ္ပဏီတစ်ခုဖွဲ့စည်းရန် လိုလားသည့်အလျောက် ကျွန်ုပ်တို့၏ အမည် အသီးသီးနှင့် ယှဉ်တွဲ၍ပြထားသော အစုရှယ်ယာများကို ကုမ္ပဏီ၏ မတည်ရင်းနှီးငွေတွင် ထည့်ဝင်ရယူကြရန် သဘောတူကြ ပါသည်။

စဉ်	အစုထည့်ဝင်သူများ၏ အမည်၊ နေရပ်လိပ်စာနှင့်အလုပ်အကိုင်	နိုင်ငံသားနှင့် အမျိုးသား မှတ်ပုံတင်အမှတ်	ဝယ်ယူသော အစုရှယ်ယာ ဦးရေ	ထိုးမြဲလက်မှတ်
1.	Mr.Phongthep Chiaravanont 45 Soi Sangngern Klongton Nuea, Vadhana District, Bangkok, Thailand.	Thai Z 300956	80,000 Shares	Phongthep Chiaravanont
2.	Perfect Companion Group Company Limited. 168 Moo 16 Bangsaothong District, Bang Saotong, Samutprakarn, Thailand 10540. Represented By Mr.Somkiat Dankul	Incorporated in Thailand Registration No:0105532054273	792,000 Shares	[signature]

ရန်ကုန်။ နေ့စွဲ၊ ၂၀ ခုနှစ်၊ လ၊ ရက်။

အထက်ပါလက်မှတ်ရှင်များသည် ကျွန်ုပ်တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်။

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Memorandum Of Association

OF

PERFECT COMPANION (MYANMAR) **COMPANY LIMITID**



I. The name of the Company is PERFECT COMPANION (MYANMAR) COMPANY LIMITED.

II. The registered offfice of the Company will be situated in the Union of Myanmar.

III. The objects for which the Company is established are as on the next page.

IV. The liability of the members is limited.

V. The authorised capital of the Company is ~~Ks.~~ USD 8,000,000/-(~~Kyats~~ USD Eight Million Only) divided into (8,000,000) shares of ~~Ks.~~ USD 1/ /-(~~Kyats~~ USD One Only) each, with power in General Meeting either to increase, reduce or alter such capital from time to time in accordance with the regulation of the Company and the legislative provisions for the time being in force in this behalf.

735

6. The Objective For Which The Company is established are

- Manufacturing and production of animal feed, animal food, pet food, poultry food and feed, food for other creatures, canned products which are made of or made from imported and domestic materials for selling locally and abroad.
- Transportation of the above-mentioned products

7. To borrow money for the benefit of the Company's business from any person, firm, company, bank or financial organization in the manner that the Company shall think fit.

PROVISO : Provided that the Company shall not exercise any of the above objects whether in the Union of Myanmar or elsewhere, save in so for as it may be entitled so as to do in accordance with the Laws, Orders and Notifications in force from time to time and only subject to such permission and or approval as may be prescribed by the Laws, Orders and Notifications of the Union of Myanmar for the time being in force.

236

We, the several persons, whose names, nationalities, addresses and descriptions are subscribed below, are desirous of being formed into a Company in pursuance of this Memorandum of Association, and respectively agree to take the number of shares in the capital of the Company set opposite our respective names.

Sr. No:	Name, Address and Occupation of Subscribers	Nationality & N.R.C No.	Number of shares taken	Signatures
1.	Mr.Phongthep Chiaravanont 45 Soi Sangngern Klongton Nuea, Vadhana District, Bangkok, Thailand.	Thai Z 300956	80,000 Shares	Phongthep Chiaravanont
2.	Perfect Companion Group Company Limited. 168 Moo 16 Bangsaothong District, Bang Saotong, Samutprakarn, Thailand 10540. Represented By Mr.Somkiat Dankul	Incorporated in Thailand Registration No:0105532054273	792,000 Shares	สมเกียรติ ด่านกุล

Yangon Dated the day of

It is hereby certified that the persons mentioned above put their signatures in my presence.

THE MYANMAR COMPANIES ACT

PRIVATE COMPANY LIMITED BY SHARES

Articles Of Association

OF

PERFECT COMPANION (MYANMAR) COMPANY LIMITED



1. The regulations contained in Table 'A' in the first Schedule to the Myanmar Companies Act shall apply to the Company save in so far as such regulations which are inconsistent with the following Articles. The compulsory regulations stipulated in Section 17 (2) of the Myanmar Companies Act shall always be deemed to apply to the Company.

PRIVATE COMPANY

2. The Company is to be a Private Company and accordingly following provisions shall have effect:-
   (a) The mumber of the Company, exclusive of persons who are in the employment of the Company, shall be limited to fifty.
   (b) Any invitation to the public to subscribe for any share or debenture or debenture stock of the Company is here by prohibited.

CAPITAL AND SHARES

3. The authorised capital of the Company is ~~Ks.~~ USD 8,000,000 /- (~~Kyats~~ USD Eight Million Only) divided into (8,000,0000) shares of ~~Ks.~~ USD 1/ /- (~~Kyats~~ USD One Only) each, with power in General Meeting either to increase, reduce or alter such capital from time to time in accordance with the regulation of the Company and the legislative provisions for the time being in force in this behalf.

4. Subject to the provisions of the Myanmar Companies act the shares shall be under the control of the Directors, who may allot or otherwise dispose of the same to such persons and on such terms and conditions as they may determine.

5. The certificate of title to share shall be issued under the Seal of the Company, and signed by the General Manager or some other persons nominated by the Board of Directors. If the share certificate is defaced, lost or destroyed, it may be renewed on payment of such fee, if any, and on such terms, if any, as to evidence and indemnity as the Directors may think fit. The legal representative of a deceased member shall be recognised by the Directors.

6. The Directors may, from time to time make call upon the members in respect of any money unpaid on their shares, and each member shall be liable to pay the amount of every call so made payable by instalments or may be revoked or postponed as the Directors may determine.

DIRECTORS

7. Unless otherwise determined by a General Meeting the number of Directors shall not be less than (2) and more than (10).

The First Directors shall be : -
(1) Mr.Phongthep Chiaravanont
(2) Mr.Somkiat Dankul
(3) Mrs.Benjaporn Sunghitakul
(4) Mr.Phongtron Kavanna
(5)

8. The Directors may from time to time appoint one of their body to the office of the Managing Director for such terms and at such remuneration as they think fit and he shall have all the powers delegated to him by the Board of Directors from time to time.

9. The qualification of a Director shall be the holding of at least (-) shares in the Company in his or her own name and it shall be his duty to comply with the provision of Section (85) of the Myanmar Companies Act.

10. The Board of Directors may in their absolute and uncontrolled discretion refuse to register any proposed transfer of shares without assigning any reason.

PROCEEDINGS OF DIRECTORS

11. The Director may meet together for the despatch of business, adjourn and otherwise regulate their meeting as they think fit and determine the quorum necessary for the transaction of business. Unless otherwise determind, two shall form a quorum. If any question arising at any meeting the Managing Director's decision shall be final. When any matter is put to a vote and if there shall be an equality of votes, the Chairman shall have a second or casting vote.

12. Any Director may at any time summon a meeting of Directors.

239

13. A resolution in writing signed by all the Directors shall be as effective for all purposes as a resolution passed out at meeting of the Directors, duly called, held and constitued.

POWERS AND DUTIES OF DIRECTORS

14. Without prejudice to the general power conferred by Regulation 71 of the Table "A" of the Myanmar Companies Act, it is hereby expressly declared that the Directors shall have the following powers, that is to say power: -

(1) To purchase or otherwise acquire for the Company any property, rights or privileges which the Company is authorized to acquire at such price, and generally on such terms and conditions as they think fit; also to sell, lease, abandon or otherwise deal with any property, rights or privileges to which the Company may be entitled, on such terms and conditions as they may think fit.

(2) To raise, borrow or secure the payment of such sum or sums in such manner and upon such terms and conditions in all respects as they think fit and in particular by the issue of debentures or debenture stocks of the Company charged upon all or any part of the property of the Company (both present and future) including its uncalled capital for the time being.

(3) At their discretion, to pay for any rights acquired or services rendered to the Company, either wholly or partially in cash or in shares, bonds, debentures or other securities of the Company and any such shares may be issued either as fully paid up or with such amount credited as paid up thereon as may be agreed upon; and any such bonds, debentures or other securities may be either specifically charged upon all or any part of the property of the Company and its uncalled capital or not so charged.

(4) To secure the fulfilment of any contract or engagement entered into by the Company by mortgage or charge upon all or any of the property of the Company and its uncalled capital for the time being or by granting calls on shares or in such manner as they may think fit.

(5) To appoint at their discretion, remove or suspend such Managers, Secretaries, Officers, Clerks, Agents and Servants for permanent, temporary or special services as they may from time to time think fit and to determine their duties and powers and fix their salaries or emoluments and to require security in such instances in such amount as they think fit and to depute any officers of the Company to do all or any of these things on their behalf.

(6) To appoint a Director as Managing Director, General Manager, Secretary or Departmental Manager in conjunction with his Directorship of the Company.

(7) To accept from any member on such terms and conditions as shall be agreed on the surrender of his shares or any part thereof.

(8) To appoint any person or persons to accept and hold in trust for the Company any property belonging to the Company or in which it is interested or for any other purposes and to execute and do all such deeds and things as may be requisite in relation to any such trust.

(9) To institute, conduct, defend of abandon any legal proceedings by or against the Company or its officers or otherwise concerning the affairs of the Company and also to compound and allow time for payment or satisfaction of any debts due to or of any claims and demands by or against the Company.

(10) To refer claims and demands by or against the Company to arbitration and to observe and perform the awards.

(11) To make and give receipts, releases and other discharges for money payable to the Company and for the claims and demands of the Company.

(12) To act on behalf of the Company in all matters relating to bankruptcy and insolvency.

(13) To determine who shall be entitled to sign bills of exchange, cheques, promissory notes, receipts, endorsements, releases, contracts and documents for or on behalf of the Company.

(14) To invest, place on deposit and otherwise deal with any of the moneys of the Company not immediately required for the purpose thereof, upon securities or without securities and in such manners as the Directors may think fit, and from time to time vary or realize such investments.

(15) To execute in the name and on behalf of the Company in favour of any Director or other person who may incur or be about to incur any personal liability for the benefit of the Company, such mortgages of the Company's property (present and future)as they think fit and any such mortgage may contain a power of sale and such other powers, covenants and provisions as shall be agreed on.

(16) To give any officer or other person employed by the Company a commission on the profits of any particular business or transaction or a share in the general profit of the Company and such commission or share of profit shall be treated as part of the working expenses of the Company.

(17) From time to time, to make, vary and repeal bye-laws for the regulation of the business of the Company, the officers and servants or the members of the Company or any section thereof.

(18) To enter into all such negotiations and contracts and rescind and vary all such contracts and execute and do all such acts, deeds and things in the name and on behalf of the Company as they may consider expedient for or in relation to any of the matter aforesaid or otherwise for the purposes of the Company.

(19) To borrow money for the benefit of the Company's business from any person, firm or company or bank or financial organization of local and abroad in the manner that the Directors shall think fit.

२९१

GENERAL MEETINGS

15. A general meeting shall be held within eighteen months from the date of its incorporation and thereafter at least once in every calendar year at such time(not being more than fifteen month after the holding of the last preceding general meeting)and places as may be fixed by the Board of Directors. No business shall be transacted at any general meeting unless a quorum of members is presented at the time when the meeting proceeds to business, save as herein otherwise provided Member holding not less than 50 percent of the issued shares capital(not less than two members) personally present, shall form a quorum for all purposes. And if and when in the case of there are only two number of members in the Company, those two members shall form a quorum.

DIVIDENDS

16. The Company in general meeting may declare a dividend to be paid to the members, but no dividend shall exceed the amount recommended by the Directors. No dividends shall be paid otherwise than out of the profits of the year or any other undistributed profits.

OFFICE STAFF

17. The Company shall maintain an office establishment and appoint a qualified person as General Manager and other qualified persons as office staffs. The remunerations and allowances such as salaries, travelling allowances and other expenditures incidental to the business shall be determined by the Board of Directors, and approved by the general meeting. The General Manager shall be responsible for the efficient operation of the office in every respect and shall be held accountable at all times to the Managing Director.

ACCOUNTS

18. The Directors shall cause to be kept proper books of account with respect to : -
    - *(1) all sums of money received and expended by the Company and the matters in respect of which the receipts and expenditures take place;*
    - *(2) all sales and purchases of goods by the Company;*
    - *(3) all assets and liabilities of the Company.*

19. The books of account shall be kept at the registered office of the Company or at such other place as the Directors shall think fit and shall be opened to inspection by the Directors during office hours.

AUDIT

20. Auditors shall be appointed and their duties regulated in accordance with the provisions of the Myanmar Companies Act or any statutory modifications thereof for the time being in force.

We, the several persons, whose name, nationalities, addresses and description are subscribed below, are desirous of being formed into a Company in pursuance of this Articles of Association, and respectively agree to take the number of shares in the capital of the Company set opposite our respective names.

Sr. No.	Name, Address and Occupation of Subscribers	Nationality & N.R.C No.	Number of shares taken	Signatures
1.	Mr.Phongthep Chiaravanont 45 Soi Sangngern Klongton Nuea, Vadhana District, Bangkok, Thailand.	Thai Z 300956	80,000 Shares	Phongthep Chiaravanont
2.	Perfect Companion Group Company Limited. 168 Moo 16 Bangsaothong District, Bang Saotong, Samutprakarn, Thailand 10540. Represented By Mr.Somkiat Dankul	Incorporated in Thailand Registration No:0105532054273	792,000 Shares	สมเกียรติ ด่านกุล

Yangon Dated the day of

It is hereby certified that the persons mentioned above put their signatures in my presence.

๑๔๔